

ကန့် သတ်



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပါတီခွဲဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် ခပ်လျဉ်း၍
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏
အစီရင်ခံစာ

(၂၀၁၅ ခုနှစ်)

ကန့် သတ်

မာတိကာ

အမှတ်စဉ်	အကြောင်းအရာ	စာမျက်နှာ
၁။	နိဒါန်း	- ၁
၂။	အခန်း(၁)	
	ကော်မရှင် နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ဖွဲ့စည်းခြင်း	
	- ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းခြင်း	- ၃
	- တိုင်းဒေသကြီး/ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း	- ၅
	- ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း	- ၅
	- ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း	- ၅
	- ထပ်မံတိုးချဲ့ဖွဲ့စည်းသည့် ခရိုင်များအတွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများဖွဲ့စည်းတာဝန်ပေးအပ်ခြင်း	- ၆
	- မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း	- ၆
	- ရပ်ကွက်နှင့်ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း	- ၆
၃။	အခန်း(၂)	
	နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များလျှောက်ထားခွင့်ပြုခြင်း	
	- နိုင်ငံရေးပါတီများအား ဥပဒေ၊ နည်းဥပဒေတို့နှင့်အညီမှတ်ပုံတင်ခွင့် ပြုရန် ဆောင်ရွက်ခဲ့ခြင်း	- ၈
	- နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီအချို့အား ဖျက်သိမ်းခြင်း	- ၁၃
	- မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ၏ အမည် ပြောင်းလဲခွင့်ပြုခြင်း	- ၁၆
	- နိုင်ငံရေးပါတီများ ပူးပေါင်း၍ ပါတီတစ်ခုတည်းအဖြစ် တည်ထောင်ဖွဲ့စည်းခြင်း	- ၁၇

အမှတ်စဉ်

အကြောင်းအရာ

စာမျက်နှာ

၄။ အခန်း(၃)

ဥပဒေပြဋ္ဌာန်းခြင်း နှင့် ဥပဒေများကို ပြင်ဆင်သည့် ဥပဒေများ ပြဋ္ဌာန်းခြင်း

- ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကိုပြဋ္ဌာန်းခြင်းနှင့် ပြင်ဆင်ခြင်း - ၁၈
- ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့်ဥပဒေ - ၁၈
- အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့်ဥပဒေ - ၁၉
- တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ - ၂၀
- နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ - ၂၁

နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများပြဋ္ဌာန်းခြင်းနှင့် လုပ်ငန်းလမ်းညွှန်များ ရေးဆွဲထုတ်ပြန်ခြင်း

- ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ - ၂၂
- အမျိုးသားလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ - ၂၂
- တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ - ၂၃
- နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ - ၂၃
- ကော်မရှင်အဖွဲ့ခွဲအသီးသီးနှင့် မဲရုံအဖွဲ့အတွက် လုပ်ငန်းလမ်းညွှန်များ ရေးဆွဲ ထုတ်ပြန်ခြင်း - ၂၄

၅။ အခန်း(၄)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မဟာဗျူဟာစီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ခြင်း

- မဟာဗျူဟာစီမံကိန်းရည်မှန်းချက်များအား အကောင်အထည်ဖော် ဆောင်ရွက်မှုများ - ၂၆
- ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် အားလုံးပါဝင်ဆောင်ရွက်မှုမြှင့်တင်ရေး - ၃၁

အမှတ်စဉ်	အကြောင်းအရာ	စာမျက်နှာ
၆။	အခန်း(၅) နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း	
	- European Union (ဥရောပသမဂ္ဂ)	- ၃၃
	- International Foundation for Electoral System (IFES)	- ၃၄
	- International IDEA (IDEA)	- ၃၅
	- Australia Electoral Commission (ဩစတြေးလျရွေးကောက်ပွဲကော်မရှင်)	- ၃၆
	- အခြားပူးပေါင်းဆောင်ရွက်သော အဖွဲ့အစည်းများ	- ၃၆
၇။	အခန်း(၆) ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် Stake holders များနှင့် တွေ့ဆုံဆွေးနွေးခြင်း	
	- ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ခြင်း	- ၃၈
	- ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့် တွေ့ဆုံဆွေးနွေးမှုများ	- ၄၀
	- ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တွင် ဆောင်ရွက်မှုများ	- ၄၀
	- နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုများ	- ၄၁
	- နိုင်ငံရေးပါတီတစ်ခုချင်း/ပုဂ္ဂိုလ်တစ်ဦးချင်းနှင့်တွေ့ဆုံခြင်း	- ၄၃
	- နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးမှု	- ၄၄
	- ဝန်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးမှုများ	- ၄၆
၈။	အခန်း(၇) မဲဆန္ဒရှင်စာရင်းများပြုစုရေးအတွက် ရှေ့ပြေးလုပ်ငန်းစီမံချက် ရေးဆွဲ ဆောင်ရွက်ခြင်း၊ တစ်နိုင်ငံလုံးအခြေခံမဲဆန္ဒရှင်စာရင်းများ ကြိုတင်ပြုစုခြင်း	- ၄၉

အမှတ်စဉ်

အကြောင်းအရာ

စာမျက်နှာ

၉။ အခန်း(၈)

ပြည်တွင်း/ပြည်ပရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအတွက် ကျင့်ဝတ်နှင့် လုပ်ငန်းစဉ်များ ရေးဆွဲထုတ်ပြန်ခြင်း

- ပြည်တွင်းရွေးကောက်ပွဲလေ့လာသူများအတွက်ကျင့်ဝတ်နှင့် လုပ်ငန်းစဉ်များ - ၅၄
- ပြည်ပရွေးကောက်ပွဲလေ့လာသူများအတွက် ကျင့်ဝတ်နှင့် လုပ်ငန်းစဉ်များ - ၅၄

၁၀။ အခန်း(၉)

နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ်

- နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးခြင်း - ၅၇
- နိုင်ငံရေးပါတီများအား ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ မဲဆွယ်စည်းရုံး ဟောပြောခွင့်ပြုသည့် နေ့ရက်နှင့်အချိန်ဇယား သတ်မှတ်ကြေညာခြင်း - ၅၈
- ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီများဖွဲ့စည်းခြင်း - ၅၉
- ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးဗဟိုကော်မတီနှင့် ကော်မတီအဆင့်ဆင့်၏ လုပ်ငန်းတာဝန်များ - ၆၃

၁၁။ အခန်း(၁၀)

ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအတွက် သတင်းမီဒီယာနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ

- မီဒီယာများနှင့် တွေ့ဆုံမှုများ - ၆၆
- လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံမှုများ - ၇၀

၁၂။ အခန်း(၁၁)

မဲဆန္ဒနယ်များသတ်မှတ်ခြင်းနှင့် ပြင်ဆင်သတ်မှတ်ခြင်း၊

ရွေးကောက်ပွဲကျင်းပခြင်းမပြုနိုင်သော နယ်မြေများစာရင်း ထုတ်ပြန်ခြင်း

- မဲဆန္ဒနယ်များသတ်မှတ်ခြင်းနှင့် ပြင်ဆင်သတ်မှတ်ခြင်း - ၇၇

- ရွေးကောက်ပွဲကျင်းပခြင်းမပြုနိုင်သော နယ်မြေများစာရင်း ထုတ်ပြန်ခြင်း - ၇၈

၁၃။ အခန်း(၁၂)

ရွေးကောက်ပွဲကျင်းပခြင်းနှင့်စပ်လျဉ်းသည့် နေ့ရက်များ သတ်မှတ်ကြေညာခြင်း

- ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမည့်နေ့ရက် သတ်မှတ်ကြေညာခြင်း - ၇၉

- လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းတို့နှင့်စပ်လျဉ်းသည့် နေ့ရက်များ သတ်မှတ်ကြေညာခြင်း - ၇၉

၁၄။ အခန်း(၁၃)

လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်း၊ စိစစ်ခြင်း၊ - ၈၂

ပယ်ဖျက်ခြင်းနှင့် အမည်စာရင်း ထုတ်ပြန်ကြေညာခြင်း

၁၅။ အခန်း(၁၄)

လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊နည်းဥပဒေနှင့် လုပ်ငန်းလမ်းညွှန်စာအုပ်များ

ပုံနှိပ်ခြင်း၊ဖြန့်ဝေပေးခြင်း၊ဖြန့်ဖြူးရောင်းချခြင်း

- ပုံနှိပ်ခြင်း၊ ဖြန့်ဝေခြင်းနှင့် ထုတ်ပေးခြင်း - ၈၅

- နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့် နည်းဥပဒေစာအုပ်များပုံနှိပ်ခြင်း - ၈၈

- လုပ်ငန်းလမ်းညွှန်(၅)မျိုးစာအုပ်ပုံနှိပ်ခြင်း - ၈၉

အမှတ်စဉ်

အကြောင်းအရာ

စာမျက်နှာ

၁၆။ အခန်း(၁၅)

မဲရုံများသတ်မှတ်ခြင်း၊ မဲပုံး၊ လျှို့ဝှက်ဆန္ဒပြုခန်း၊ ဆာလာအိတ်၊ စတစ်ကာ၊ ချိပ်ထိုးတံဆိပ်၊ ချိပ်တောင့်၊ အမှန်ဖြစ်တံဆိပ်တုံးနှင့် မဲရုံအင်္ကျီတို့ကိုဖြန့်ဝေခြင်း

- မဲရုံများသတ်မှတ်ခြင်း - ၉၃

- မဲပုံး၊ လျှို့ဝှက်ဆန္ဒပြုခန်း၊ ဆာလာအိတ်၊ စတစ်ကာ၊ ချိပ်ထိုးတံဆိပ်၊

ချိပ်တောင့်၊ အမှန်ဖြစ်တံဆိပ်တုံးနှင့် မဲရုံအင်္ကျီတို့ကိုဖြန့်ဝေခြင်း

ဆန္ဒမဲလက်မှတ်များနှင့် ကြိုတင်လက်မှတ်မဲစာအိတ်များရိုက်နှိပ်ခြင်း၊ ဖြန့်ဝေခြင်း

- ဆန္ဒမဲလက်မှတ်များနှင့် ကြိုတင်မဲလက်မှတ်စာအိတ်များရိုက်နှိပ်ခြင်း - ၉၅

- ဆန္ဒမဲလက်မှတ်များနှင့် ကြိုတင်မဲလက်မှတ်စာအိတ်များဖြန့်ဝေခြင်း - ၉၅

၁၇။ အခန်း(၁၆)

နိုင်ငံခြားသံတမန်များ/ အဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်း

- ၉၇

၁၈။ အခန်း(၁၇)

ရွေးကောက်ပွဲဆိုင်ရာဘဏ္ဍာရေးအသုံးစရိတ် အခြေအနေများ

- ရွေးကောက်ပွဲဆိုင်ရာအသုံးစရိတ်ရန်ပုံငွေများ ခွဲဝေပေးခြင်း - ၉၉

၁၉။ အခန်း(၁၈)

ရွေးကောက်ပွဲပြင်ဆင်မှုလုပ်ငန်းများနှင့် သရုပ်ပြဆန္ဒမဲပေးမှု အခမ်းအနားများ ကျင်းပ ပြုလုပ်ခြင်း

- ရွေးကောက်ပွဲပြင်ဆင်မှုလုပ်ငန်းများ - ၁၀၃

- သရုပ်ပြဆန္ဒမဲပေးမှုအခမ်းအနားများ ကျင်းပပြုလုပ်ခြင်း - ၁၀၃

၂၀။ အခန်း(၁၉)

ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်းများပို့ချခြင်း

- ၁၀၅

အမှတ်စဉ်

အကြောင်းအရာ

စာမျက်နှာ

၂၁။ အခန်း(၂၀)

အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင်ရောက်ရှိနေသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲပေးခြင်း

- ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင်ရောက်ရှိနေသော မဲဆန္ဒရှင်များမှ ပုံစံ (၁၅)များ ရယူဖြည့်သွင်းနိုင်ရန်ဆောင်ရွက်ခြင်း - ၁၀၈
- ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင်ရောက်ရှိနေသော မဲဆန္ဒရှင်များထံသို့ ကြိုတင် ဆန္ဒမဲလက်မှတ်များနှင့် ကြိုတင်မဲစာအိတ်များပေးပို့ခြင်း - ၁၀၉
- ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင်ရောက်ရှိနေသော မဲဆန္ဒရှင်များထံမှ ပြန်လည်ပေးပို့လာသည့် ဆန္ဒပြုပြီးသော ဆန္ဒမဲလက်မှတ် ပါ ကြိုတင်မဲစာအိတ်များကို သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများသို့ ပြန်လည်ပေးပို့ခြင်း - ၁၁၂

၂၂။ အခန်း(၂၁)

ရွေးကောက်ပွဲကျင်းပခြင်း - ၁၁၃

၂၃။ အခန်း(၂၂)

ရွေးကောက်ပွဲရလဒ်များ စိစစ်ထုတ်ပြန်ခြင်း - ၁၁၅

၂၄။ အခန်း(၂၃)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့် ရုံးများဖွဲ့စည်းခြင်း - ၁၂၃

၂၅။ အခန်း(၂၄)

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းပေးရေးဆောင်ရွက်ခြင်း - ၁၂၆

အမှတ်စဉ်

အကြောင်းအရာ

စာမျက်နှာ

၂၆။ အခန်း(၂၅)

လွှတ်တော်များသို့ ကြယ်ပွင့်ပြေးခွန်းနှင့် ကြယ်ပွင့်မပြေးခွန်းများဖြေကြားခြင်း

- ၁၃၀

၂၇။ သုံးသပ်အကြံပြုချက်

- ၁၃၁

၂၈။ နိဂုံး

- ၁၃၄

၂၀၁၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ အစီရင်ခံစာ

နိဒါန်း

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၄၊ ပုဒ်မ ၁၀၉၊ ပုဒ်မ ၁၄၁ နှင့် ပုဒ်မ ၁၆၁ တို့ပါပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော်များကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်ဖြစ်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး အမှူးပြုသော ကော်မရှင်သည် ပထမအကြိမ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၉ နှင့်အညီ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြီး သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များကို ရွေးကောက်တင်မြောက်ပေးနိုင်ခဲ့ပါသည်။

၂။ ပြည်သူ့လွှတ်တော်ကို ရွေးကောက်တင်မြောက်ခံရသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၁ နှင့်အညီ ပေးပို့လာသော လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြောက်ခံပိုင်ခွင့် အရည်အချင်းများနှင့် ပြည့်စုံပြီး ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ယင်းလွှတ်တော်ကိုယ်စားလှယ်များဖြင့် ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် နံနက် ၀၈:၅၅ နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ပထမအကြိမ်ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးကို ကျင်းပနိုင်ခဲ့ပါသည်။ ထို့အတူ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်များတွင် ပထမအကြိမ် အစည်းအဝေးများကို ကျင်းပနိုင်ခဲ့ပါသည်။

၃။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁၉ အရ ပြည်သူ့လွှတ်တော်၏ သက်တမ်းသည် ယင်းလွှတ်တော်၏ ပထမအကြိမ်အစည်းအဝေးစတင်ကျင်းပသည့်နေ့မှစ၍ ၄ နှစ် ဖြစ်သည်။ ထိုအတူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၅၁ နှင့် ပုဒ်မ ၁၆၈ တို့အရ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်တို့၏ သက်တမ်းသည်လည်း ပြည်သူ့လွှတ်တော်၏ သက်တမ်းနှင့်အညီဖြစ်သည်။ ပြည်သူ့လွှတ်တော်၏သက်တမ်းသည် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပါ၍ ထိုနေ့တွင်ပင် အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်တို့၏ သက်တမ်းတို့သည်လည်း ကုန်ဆုံးမည်ဖြစ်ပါသည်။

၄။ ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး အမှူးပြုသော ကော်မရှင်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၄၊ ပုဒ်မ ၁၀၉၊ ပုဒ်မ ၁၄၁ နှင့် ပုဒ်မ ၁၆၁ တို့ပါ ပြဋ္ဌာန်းချက်များအရ နောင်သက်တမ်းအတွက် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် နှင့် ပြည်နယ်လွှတ်တော်များကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းနိုင်ရေးအတွက် ဒုတိယအကြိမ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၃ နှင့် ပုဒ်မ ၃၉၉ တို့နှင့်အညီ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပေးရန် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။

အခန်း(၁)

ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ဖွဲ့စည်းခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းခြင်း

၅။ နိုင်ငံတော်သမ္မတသည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၈၊ ပုဒ်မခွဲ (က)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (င) တို့အရ အောက်ပါပုဂ္ဂိုလ်များ ပါဝင်သည့် “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်” ကို နိုင်ငံတော်သမ္မတရုံး၏ ၃၀.၃.၂၀၁၁ ရက်စွဲပါ ကြေညာချက်အမှတ် (၅/၂၀၁၁) ဖြင့် ဖွဲ့စည်းပေးခဲ့ပါသည်-

- (က) ဦးတင်အေး ဥက္ကဋ္ဌ
- (ခ) ဦးမြင့်နိုင် အဖွဲ့ဝင်
- (ဂ) ဦးအောင်မြင့် အဖွဲ့ဝင်
- (ဃ) ဦးသာဦး အဖွဲ့ဝင်
- (င) ဒေါက်တာဒေါ်မြင့်ကြည် အဖွဲ့ဝင်
- (စ) ဦးဝင်းကြည် အဖွဲ့ဝင်
- (ဆ) ဦးညွန့်တင် အဖွဲ့ဝင်
- (ဇ) ဦးဝင်းကို အတွင်းရေးမှူး

၆။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သောဦးသာဦးသည် မိမိသဘောဆန္ဒအလျောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခွင့်ပြုပါရန် တင်ပြချက်အရ နိုင်ငံတော်သမ္မတရုံးက ဦးသာဦးအား ၅.၆.၂၀၁၂ ရက်နေ့မှစ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တာဝန်မှ နုတ်ထွက်ခွင့်ပြုကြောင်း ၂၀၁၂ ခုနှစ်၊ ဇွန်လ ၅ ရက်စွဲပါ အမိန့်အမှတ် (၁၃/၂၀၁၂) ဖြင့်ထုတ်ပြန်ခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်သမ္မတရုံးက ဦးဝင်းကိုအား ၂၇.၈.၂၀၁၂ ရက်နေ့မှစ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ကြောင်း ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်စွဲပါ အမိန့်အမှတ် (၂၀/၂၀၁၂) ဖြင့်ထုတ်ပြန်ကြေညာခဲ့ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၏ ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ကြောင်း ၂၀၁၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်စွဲပါ စာအမှတ်၊ ၁၁၈ (၁) / ၈ / သမ္မတရုံး ဖြင့် အကြောင်းကြားပါသည်။

၇။ ထို့အပြင် နိုင်ငံတော်သမ္မတရုံးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၈၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၈) နှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေ ပုဒ်မ ၃ တို့ပါပြဋ္ဌာန်းချက်များအရ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၃ ရက်စွဲပါ အမိန့်အမှတ် (၁/၂၀၁၅)

ဖြင့် အောက်ဖော်ပြပါပုဂ္ဂိုလ်များအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအဖြစ် ထပ်မံ ခန့်အပ်တာဝန်ပေးအပ်ခဲ့ပါသည် -

- (က) ဦးအင်ဇော်နော်
- (ခ) ဦးစိုင်းခမ်းဝင်း
- (ဂ) ဦးစောဘလှိုင်
- (ဃ) ဦးဟာကီး
- (င) ဒေါက်တာမောင်မောင်ကြည်
- (စ) ဦးစိုင်းနွဲ့တောင်း
- (ဆ) ဦးစိုင်းထွန်းသိန်း
- (ဇ) ဒေါက်တာစိုင်းစံဝင်း

၈။ သို့ဖြစ်ပါ၍ ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် (၁၅) ဦးနှင့်အတွင်းရေးမှူးတစ်ဦးတို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

- | | |
|---------------------------|----------|
| (က) ဦးတင်အေး | ဥက္ကဋ္ဌ |
| (ခ) ဦးမြင့်နိုင် | အဖွဲ့ဝင် |
| (ဂ) ဦးအောင်မြင့် | အဖွဲ့ဝင် |
| (ဃ) ဒေါက်တာဒေါ်မြင့်ကြည် | အဖွဲ့ဝင် |
| (င) ဦးဝင်းကြည် | အဖွဲ့ဝင် |
| (စ) ဦးညွန့်တင် | အဖွဲ့ဝင် |
| (ဆ) ဦးဝင်းကို | အဖွဲ့ဝင် |
| (ဇ) ဦးအင်ဇော်နော် | အဖွဲ့ဝင် |
| (ဈ) ဦးစိုင်းခမ်းဝင်း | အဖွဲ့ဝင် |
| (ည) ဦးစောဘလှိုင် | အဖွဲ့ဝင် |
| (ဋ) ဦးဟာကီး | အဖွဲ့ဝင် |
| (ဌ) ဒေါက်တာမောင်မောင်ကြည် | အဖွဲ့ဝင် |
| (ဍ) ဦးစိုင်းနွဲ့တောင်း | အဖွဲ့ဝင် |

- (ဃ) ဦးစိုင်းထွန်းသိန်း အဖွဲ့ဝင်
- (ဏ) ဒေါက်တာစိုင်းစံဝင်း အဖွဲ့ဝင်
- (တ) ဦးတင်ထွန်း အတွင်းရေးမှူး

တိုင်းဒေသကြီး/ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း

၉။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲများကို အောင်မြင်စွာကြီးကြပ်ကျင်းပနိုင်ရန်နှင့် နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ ဆောင်ရွက်စေရေးအတွက် ကြီးကြပ်ပေးနိုင်ရန် ပြည်ထောင်စုရွေးကော်မရှင်ဥပဒေ ပုဒ်မ ၁၀ (ဂ) ပါလုပ်ပိုင်ခွင့်ကို ကျင့်သုံးလျက် တိုင်းဒေသကြီး နှင့် ပြည်နယ်ရွေးကော်မရှင်အဖွဲ့ခွဲများကို ၂၀၁၁ ခုနှစ်၊ ဇွန်လ ၂၃ ရက်စွဲပါ ကြေညာချက်အမှတ် (၁၃/၂၀၁၁) ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း

၁၀။ ပြည်ထောင်စုရွေးကော်မရှင်သည် လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲများကို အောင်မြင်စွာ ကြီးကြပ်ကျင်းပနိုင်ရန်နှင့် နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ ဆောင်ရွက်စေရေးအတွက် ကြီးကြပ်ပေးနိုင်ရန် ပြည်ထောင်စုရွေးကော်မရှင် ဥပဒေ ပုဒ်မ ၁၀(ဂ) ပါလုပ်ပိုင်ခွင့်ကို ကျင့်သုံးလျက် “ဝ” ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်းနှင့် “နာဂ”၊ “ဓန”၊ “ပအိုဝ်း”၊ “ပလောင်” နှင့် “ကိုးကန့်” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကော်မရှင်အဖွဲ့ခွဲများကို ၂၀၁၁ ခုနှစ်၊ ဇွန်လ ၂၃ ရက်စွဲပါ ကြေညာချက်အမှတ် (၁၄/၂၀၁၁) ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။

ခရိုင်ရွေးကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း

၁၁။ ပြည်ထောင်စုရွေးကော်မရှင်သည် လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲများကို အောင်မြင်စွာကြီးကြပ်ကျင်းပနိုင်ရန်နှင့် နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ ဆောင်ရွက်စေရေးအတွက် ကြီးကြပ်ပေးနိုင်ရန် ပြည်ထောင်စု ရွေးကော်မရှင်ဥပဒေပုဒ်မ ၁၀ (ဂ) ပါလုပ်ပိုင်ခွင့်ကို ကျင့်သုံးလျက် ခရိုင်ရွေးကော်မရှင်အဖွဲ့ခွဲ (၆၇) ဖွဲ့တို့ကို ၂၀၁၁ ခုနှစ်၊ ဇွန်လ ၂၃ ရက်စွဲတူ ကြေညာချက်အမှတ် (၁၅/၂၀၁၁ မှ ၂၈/၂၀၁၁ အထိ) တို့ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။

ထပ်မံတိုးချဲ့ဖွဲ့စည်းသည့် ခရိုင်များအတွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း

၁၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ထပ်မံတိုးချဲ့ဖွဲ့စည်းသည့် ခရိုင်များအတွက် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကို ယှဉ်တွဲဖော်ပြထားသည့် နေ့ရက်ပါကြေညာချက်များဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည် -

စဉ်	ခရိုင်အမည်	ဖွဲ့စည်းသည့်နေ့ရက်	ကြေညာချက်အမှတ်
(က)	ဟိုပန်	၈.၅.၂၀၁၃	(၁၁/၂၀၁၃)
(ခ)	မြောက်ဦး	၁၉.၈.၂၀၁၃	(၂၅/၂၀၁၃)
(ဂ)	ဥတ္တရ	၁၃.၁၁.၂၀၁၃	(၃၂/၂၀၁၃)
(ဃ)	ဒက္ခိဏ	၁၃.၁၁.၂၀၁၃	(၃၃/၂၀၁၃)
(င)	ယင်းမာပင်	၂၀.၅.၂၀၁၄	(၁၃/၂၀၁၄)
(စ)	ဟားခါး	၄.၇.၂၀၁၄	(၂၃/၂၀၁၄)
(ဆ)	မက်မန်း	၁၆.၉.၂၀၁၅	(၅၅/၂၀၁၅)

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း

၁၃။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲများကို အောင်မြင်စွာကြီးကြပ်ကျင်းပနိုင်ရန်နှင့် နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ ဆောင်ရွက်စေရေးအတွက် ကြီးကြပ်ပေးနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မ ၁၀ (ဂ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးလျက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ (၃၂၆)ဖွဲ့တို့ကို ၂၀၁၁ ခုနှစ်၊ ဇွန်လ ၂၃ ရက်စွဲတူ ကြေညာချက်အမှတ် (၂၉/၂၀၁၁ မှ ၄၂/၂၀၁၁ အထိ) တို့ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။

ရပ်ကွက်နှင့်ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများဖွဲ့စည်းတာဝန်ပေးအပ်ခြင်း

၁၄။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲများကို အောင်မြင်စွာကြီးကြပ်ကျင်းပနိုင်ရန်နှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးတို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၁၀(ဂ) နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား မိမိ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကို ဖွဲ့စည်းသွားရန် ၂၀၁၄ ခုနှစ်၊ မေလ ၃၀ ရက်စွဲပါ စာအမှတ်၊ ၉/ရကပ/ကမရ နှင့်

၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်စွဲပါစာအမှတ် ၁/ရကပ(၄၈)/ကမရ တို့ဖြင့် အကြောင်းကြား ခဲ့ပါသည်။

၁၅။ တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ တာဝန်ပေးချက်အရ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ၃၀၅၃ ဖွဲ့ နှင့် ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ၁၂၉၀၂ ဖွဲ့၊ စုစုပေါင်း ၁၅၉၅၅ ဖွဲ့ကို ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပါသည်။

အခန်း(၂)

နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များလျှောက်ထားခွင့်ပြုခြင်း

နိုင်ငံရေးပါတီများအား ဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ မှတ်ပုံတင်ခွင့်ပြုရန် ဆောင်ရွက်ခဲ့ခြင်း

၁၆။ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ဦးတည်ချက်ထားရှိသော နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရှိသေသော၊ စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးသော နိုင်ငံရေးပါတီများဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံရေးပါတီတည်ထောင်လိုသူများသည် ပြဋ္ဌာန်းပြီးဖြစ်သည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ရုံးအမှတ်(၂၂)၊ နေပြည်တော်သို့ လာရောက်လျှောက်ထားနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၁၈.၃.၂၀၁၀ ရက်စွဲပါကြေညာချက်အမှတ် (၁/၂၀၁၀) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။

၁၇။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၅ နှင့်အကျုံးဝင်သော အောက်ပါနိုင်ငံရေးပါတီ (၁၀) ပါတီကိုလည်း နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင် မှတ်ပုံတင်ခွင့်လျှောက်ထားလိုပါက သတ်မှတ်ထားသည့် ရက်ပေါင်း (၆၀) အတွင်း ကော်မရှင်သို့ လျှောက်ထားရန်ဖြစ်ကြောင်း ၉.၄.၂၀၁၀ ရက်စွဲပါကြေညာချက်အမှတ် (၁၈/၂၀၁၀)ဖြင့် အသိပေးကြေညာခဲ့ပါသည် -

- (က) ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ၊
- (ခ) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊
- (ဂ) ပြည်ထောင်စုကရင်အမျိုးသားများအဖွဲ့ချုပ်၊
- (ဃ) ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊
- (င) မြို့ (ခ) ခမိအမျိုးသားညီညွတ်ရေးအဖွဲ့ (မ.ခ.မ.ည.ဖ)၊
- (စ) ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊
- (ဆ) ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊
- (ဇ) လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊
- (ဈ) ‘ဝ’ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊
- (ည) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။

၁၈။ အောက်ပါနိုင်ငံရေးပါတီ (၅) ပါတီသည် နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင် လိုကြောင်း မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားခြင်းမရှိ၍ ဥပဒေအရ အလိုအလျောက်ပျက်ပြယ်ပြီး နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိတော့သည့်အတွက် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ထားခြင်းကိုပယ်ဖျက်၍ ပါတီများကိုလည်း ဖျက်သိမ်းလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ၁၄.၉.၂၀၁၀ ရက်စွဲပါ ကြေညာချက်အမှတ်(၉၇/၂၀၁၀)ဖြင့် ကြေညာခဲ့ပါသည် -

- (က) ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဖွဲ့ချုပ်၊
- (ခ) ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊
- (ဂ) ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊
- (ဃ) ‘ဝ’ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊
- (င) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။

၁၉။ အောက်ပါနိုင်ငံရေးပါတီ (၅) ပါတီကသာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားခဲ့ ပါသည် -

- (က) မြို့ (ခ) ခမိအမျိုးသားညီညွတ်ရေးအဖွဲ့ (မ.ခ.မ.ည.ဖ)၊
- (ခ) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊
- (ဂ) လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊
- (ဃ) ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ၊
- (င) ပြည်ထောင်စုကရင်အမျိုးသားများအဖွဲ့ချုပ်။

၂၀။ အသစ်လျှောက်ထားသည့် ပါတီ (၃၇) ပါတီအနက် အောက်ဖော်ပြပါ နိုင်ငံရေးပါတီ (၄) ပါတီနှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ နှင့်အကျုံးဝင်သော ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ်ပါတီတို့သည် အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်မဲဆန္ဒနယ်များ အနက် အနည်းဆုံး မဲဆန္ဒနယ် သုံးနယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုခဲ့သဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂(ခ) အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီများကိုလည်း ဖျက်သိမ်းခဲ့ပါသည်။

- (က) ပြည်ထောင်စုကရင်အမျိုးသားများအဖွဲ့ချုပ်၊
- (ခ) မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊
- (ဂ) မြန်မာဒီမိုကရေစီကွန်ဂရက်ပါတီ၊

(ဃ) မြို့တိုင်းရင်းသားပါတီ၊

(င) ဒေသဖွံ့ဖြိုးတိုးတက်ရေးပါတီ (ပြည်)။

၂၁။ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ မှတ်ပုံတင်ခွင့်ပြုခဲ့သော ပါတီ(၄)ပါတီနှင့် နိုင်ငံရေးပါတီအသစ် (၃၃)ပါတီ စုစုပေါင်း (၃၇)ပါတီ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ပါသည်။ (၃၇)ပါတီစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

(က) နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရမှတ်ပုံတင်ခွင့်ပြုခဲ့သော ပါတီ(၄)ပါတီ

စဉ်	ပါတီအမည်	ပါတီမှတ်ပုံတင် မှတ်ပုံတင်ခွင့်	
		အမှတ်	ပြုသည့်နေ့ရက်
၁	မြို့ (ခေါ်)ခမိအမျိုးသားညီညွတ်ရေးအဖွဲ့ (မ.ခ.မ.ည.ဖ)	၁	၂၈-၄-၂၀၁၀
၂	တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ	၂	၂၉-၄-၂၀၁၀
၃	လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ	၃	၂၉-၄-၂၀၁၀
၄	ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ	၄	၇-၅-၂၀၁၀

(ခ) နိုင်ငံရေးပါတီအသစ် (၃၃)ပါတီ

စဉ်	ပါတီအမည်	ပါတီမှတ်ပုံတင် မှတ်ပုံတင်ခွင့်	
		အမှတ်	ပြုသည့်နေ့ရက်
၁	ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ	၅	၁၃-၅-၂၀၁၀
၂	ဒီမိုကရက်တစ်ပါတီ (မြန်မာ)	၆	၂၀-၅-၂၀၁၀
၃	ကယန်းအမျိုးသားပါတီ	၇	၂၀-၅-၂၀၁၀
၄	မြန်မာနိုင်ငံရခိုင်ပြည်နယ်အမျိုးသား အင်အားစုပါတီ	၈	၂၀-၅-၂၀၁၀
၅	ကရင်ပြည်သူ့ပါတီ	၉	၂၁-၅-၂၀၁၀
၆	“ဝ”အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ	၁၀	၂၁-၅-၂၀၁၀
၇	တအာင်း (ပလောင်)အမျိုးသားပါတီ	၁၂	၂၄-၅-၂၀၁၀

၈	မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ	၁၃	၂၄-၅-၂၀၁၀
၉	ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ	၁၄	၂၄-၅-၂၀၁၀
၁၀	ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ	၁၅	၂၆-၅-၂၀၁၀
၁၁	ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP)	၁၆	၂၆-၅-၂၀၁၀
၁၂	၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ	၁၇	၂၆-၅-၂၀၁၀
၁၃	ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်ပါတီ	၁၈	၂၆-၅-၂၀၁၀
၁၄	အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်ပါတီ	၁၉	၂၇-၅-၂၀၁၀
၁၅	ချင်းအမျိုးသားပါတီ	၂၁	၂၇-၅-၂၀၁၀
၁၆	ဝံသာနု NLD (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ	၂၂	၂၇-၅-၂၀၁၀
၁၇	ခေတ်သစ်ပြည်သူ့ပါတီ	၂၃	၂၈-၅-၂၀၁၀
၁၈	ပြည်ထောင်စုဒီမိုကရေစီပါတီ	၂၄	၂၈-၅-၂၀၁၀
၁၉	မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ	၂၅	၁-၆-၂၀၁၀
၂၀	ချင်းတိုးတက်ရေးပါတီ	၂၆	၁-၆-၂၀၁၀
၂၁	အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ	၂၇	၁-၆-၂၀၁၀
၂၂	ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ	၂၈	၁-၆-၂၀၁၀
၂၃	“ဝ”ဒီမိုကရက်တစ်ပါတီ	၂၉	၂-၆-၂၀၁၀
၂၄	ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ	၃၀	၄-၆-၂၀၁၀
၂၅	အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ	၃၁	၄-၆-၂၀၁၀
၂၆	ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ	၃၂	၈-၆-၂၀၁၀
၂၇	တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ	၃၃	၁၆-၆-၂၀၁၀
၂၈	ကမန်အမျိုးသားတိုးတက်ရေးပါတီ	၃၆	၅-၇-၂၀၁၀

၂၉	ခမိအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ	၃၇	၉-၇-၂၀၁၀
၃၀	အမျိုးသားဒီမိုကရေစီအင်အားစုပါတီ	၃၈	၉-၇-၂၀၁၀
၃၁	စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက)	၄၀	၂-၈-၂၀၁၀
၃၂	ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုး တိုးတက်ရေးပါတီ	၄၁	၁၉-၈-၂၀၁၀
၃၃	အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ	၄၂	၂၄-၈-၂၀၁၀

၂၂။ ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပြီး ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲမကျင်းပမီအချိန်အထိ ကော်မရှင်သို့ လျှောက်ထားခဲ့သော အောက်ဖော်ပြပါ နိုင်ငံရေးပါတီ(၁၀)ပါတီကို နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုခဲ့ပါသည် -

စဉ်	ပါတီအမည်	ပါတီမှတ်ပုံတင် အမှတ်	မှတ်ပုံတင်ခွင့် ပြုသည့်နေ့ရက်
(က)	ပြည်သူ့ဒီမိုကရေစီပါတီ	၄၃	၂၃-၉-၂၀၁၁
(ခ)	အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ	၄၄	၄-၁၀-၂၀၁၁
(ဂ)	ဒီမိုကရက်တစ်မဟာမိတ်ပါတီ	၄၅	၁၄-၁၀-၂၀၁၁
(ဃ)	ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီ	၄၆	၁၄-၁၀-၂၀၁၁
(င)	အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ	၄၇	၅-၁-၂၀၁၂
(စ)	၈၈-ပြည်သူ့အင်အားစုပါတီ	၄၈	၁၆-၁-၂၀၁၂
(ဆ)	မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ	၄၉	၁၆-၁-၂၀၁၂
(ဇ)	မြန်မာအမျိုးသားကွန်ဂရက်ပါတီ	၅၀	၂၃-၁-၂၀၁၂
(ဈ)	ကရင်ဒီမိုကရက်တစ်ပါတီ	၅၁	၁-၂-၂၀၁၂
(ည)	မြို့တိုင်းရင်းသားပါတီ	၅၂	၂၈-၂-၂၀၁၂

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီအချို့အား ဖျက်သိမ်းခြင်း

၂၃။ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့သော အောက်ဖော်ပြပါ နိုင်ငံရေးပါတီ (၂)ပါတီသည် ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ကြားဖြတ် ရွေးကောက်ပွဲတွင် လစ်လပ်လျက်ရှိသော မဲဆန္ဒနယ်များအနက် အနည်းဆုံးမဲဆန္ဒနယ်သုံးနယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုခဲ့သဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၂ (ခ)အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကိုပယ်ဖျက်၍ပါတီများကိုလည်း ဖျက်သိမ်းကြောင်း ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ရက်စွဲပါ ကြေညာချက်အမှတ် (၁၀/၂၀၁၂)ဖြင့် ထုတ်ပြန် ကြေညာခဲ့ပါသည် -

စဉ်	ပါတီအမည်	ပါတီမှတ်ပုံတင်	မှတ်ပုံတင်ခွင့်
		အမှတ်	ပြုသည့်နေ့ရက်
(က)	ဒီမိုကရက်တစ်မဟာမိတ်ပါတီ	၄၅	၁၄-၁၀-၂၀၁၁
(ခ)	၈၈-ပြည်သူ့အင်အားစုပါတီ	၄၈	၁၆ - ၁-၂၀၁၂

၂၄။ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပြီးချိန်မှ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော အထွေထွေရွေးကောက်ပွဲမတိုင်မီအချိန်ထိ ကော်မရှင်သို့ လျှောက်ထားခဲ့သော အောက်ဖော်ပြပါ နိုင်ငံရေးပါတီ(၄၈)ပါတီကို နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ အောက်ပါအတိုင်း မှတ်ပုံတင်ခွင့်ပြုခဲ့ပါသည် -

စဉ်	ပါတီအမည်	ပါတီမှတ်ပုံတင်	မှတ်ပုံတင်ခွင့်
		အမှတ်	ပြုသည့်နေ့ရက်
(က)	တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ	၅၃	၁၀-၅-၂၀၁၂
(ခ)	ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ	၅၄	၃၀-၅-၂၀၁၂
(ဂ)	အရှိုချင်းအမျိုးသားပါတီ	၅၅	၅-၆-၂၀၁၂
(ဃ)	ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ	၅၆	၁၂-၆-၂၀၁၂
(င)	ဓနတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ	၅၇	၃-၇-၂၀၁၂

(စ)	မွန်ဒီမိုကရေစီပါတီ	၅၈	၁၀-၇-၂၀၁၂
(ဆ)	ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ	၅၉	၁၇-၈-၂၀၁၂
(ဇ)	ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ	၆၀	၃၁-၈-၂၀၁၂
(ဈ)	မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ	၆၁	၆-၁၁-၂၀၁၂
(ည)	အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီ	၆၂	၂၈-၂-၂၀၁၃
(ဋ)	ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ	၆၃	၁၂-၃-၂၀၁၃
(ဌ)	လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်)	၆၄	၁-၈-၂၀၁၃
(ဍ)	ကယားလူမျိုးစုဒီမိုကရေစီပါတီ	၆၅	၉-၈-၂၀၁၃
(ဎ)	အမျိုးသားတိုးတက်မြင့်မားရေးပါတီ	၆၆	၄-၁၂-၂၀၁၃
(ဏ)	ကချင်ပြည်နယ်ဒီမိုကရေစီပါတီ	၆၇	၁၀-၁၂-၂၀၁၃
(တ)	ကချင်အမျိုးသားများဒီမိုကရေစီ ကွန်ဂရက်ပါတီ	၆၈	၁၁-၁၂-၂၀၁၃
(ထ)	လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)	၆၉	၁၇-၁၂-၂၀၁၃
(ဒ)	ထားဝယ်တိုင်းရင်းသားများပါတီ	၇၀	၁၇-၁၂-၂၀၁၃
(ဓ)	ဖက်ဒရယ်ပြည်ထောင်စုပါတီ	၇၁	၂၄-၁၂-၂၀၁၃
(န)	ကချင်ဒီမိုကရက်တစ်ပါတီ	၇၂	၁၃-၁-၂၀၁၄
(ပ)	ပြည်ထောင်စုအစိုးရအမျိုးသား အဖွဲ့ချုပ် (ပ.အ.မ.ဖ)ပါတီ	၇၃	၂၃-၁-၂၀၁၄
(ဖ)	ရခိုင်အမျိုးသားပါတီ	၇၄	၆-၃-၂၀၁၄
(ဗ)	ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ	၇၅	၁၅-၇-၂၀၁၄
(ဘ)	ခူမီး(ခမီး)အမျိုးသားပါတီ	၇၆	၁၆-၇-၂၀၁၄
(မ)	လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ	၇၇	၂၄-၁၀-၂၀၁၄

(ယ)	ကရင်အမျိုးသားပါတီ	၇၈	၂၄-၁၀-၂၀၁၄
(ရ)	မြန်မာနိုင်ငံ တောင်သူလယ်သမား အလုပ်သမား ပြည်သူ့ပါတီ	၇၉	၉-၁၂-၂၀၁၄
(လ)	မြို့အမျိုးသားဒီမိုကရေစီပါတီ	၈၀	၉-၂-၂၀၁၅
(ဝ)	ဓနအမျိုးသားများအဖွဲ့ချုပ်ပါတီ	၈၁	၂၇-၄-၂၀၁၅
(သ)	ပြည်သူ့အကျိုးပြုကျောင်းသားများ ဒီမိုကရေစီပါတီ	၈၂	၂၈-၄-၂၀၁၅
(ဟ)	လမ်းပြကြယ်ပါတီ	၈၃	၂၀-၅-၂၀၁၅
(ဋ)	ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ	၈၄	၂၀-၅-၂၀၁၅
(အ)	လူ့ဘောင်သစ်ပါတီ	၈၅	၃-၆-၂၀၁၅
(ကက)	အင်းတိုင်းရင်းသားအဖွဲ့ချုပ်ပါတီ	၈၆	၉-၆-၂၀၁၅
(ခခ)	၈၈ မျိုးဆက်ဒီမိုကရေစီပါတီ	၈၇	၁၆-၆-၂၀၁၅
(ဂဂ)	စည်းလုံးညီညွတ်သောကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ	၈၈	၁၇-၆-၂၀၁၅
(ဃဃ)	လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ	၈၉	၂၉-၆-၂၀၁၅
(ငင)	ခေတ်သစ်ပြည်ထောင်စုပါတီ	၉၀	၃၀-၆-၂၀၁၅
(စစ)	ရှမ်းပြည်နယ်အရှေ့ပိုင်းဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ	၉၁	၂-၇-၂၀၁၅
(ဆဆ)	မဟာမိတ်တောင်သူလယ်သမားပါတီ	၉၂	၂-၇-၂၀၁၅
(ဇဇ)	အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ	၉၃	၈-၇-၂၀၁၅
(ဈဈ)	ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ	၉၄	၉-၇-၂၀၁၅
(ညည)	အမျိုးသားတိုးတက်ရေးပါတီ	၉၅	၉-၇-၂၀၁၅
(ဋဋ)	အမျိုးသမီးပါတီ(မွန်)	၉၆	၁၅-၇-၂၀၁၅

(၅၅)	ရခိုင်မျိုးချစ်ပါတီ	၉၇	၁၅-၇-၂၀၁၅
(၆၆)	စေတီညိုနိုင်ရေးနှင့်တည်ငြိမ်အေးချမ်းရေးပါတီ	၉၈	၂၃-၇-၂၀၁၅
(၇၇)	ပြည်ထောင်စုတောင်သူလယ်သမားအင်အားစုပါတီ	၉၉	၄-၈-၂၀၁၅
(၈၈)	ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ	၁၀၀	၂၇-၈-၂၀၁၅

မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ၏ အမည် ပြောင်းလဲခွင့်ပြုခြင်း

၂၅။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ခွင့်ပြုထားသော နိုင်ငံရေးပါတီ အချို့သည် အမည်ပြောင်းလဲအသုံးပြုခွင့်ပြုရန် တင်ပြလာမှုများရှိပါသဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၄ (ဃ)နှင့်အညီ ကြေညာ၍ပြောင်းလဲပြင်ဆင်ခွင့်ပြုခဲ့ပါသည်။ -

စဉ်	ယခင်ပါတီအမည်	ပြောင်းလဲခွင့်ပြုသည့် ပါတီအမည်	ခွင့်ပြုသည့် နေ့ရက်
၁	ဝံသာနု NLD (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ	ဝံသာနုဒီမိုကရက်တစ်ပါတီ	၆-၁၀-၂၀၁၁
၂	ချင်းအမျိုးသားပါတီ	ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ	၅-၂-၂၀၁၄
၃	မွန်ဒီမိုကရေစီပါတီ	မွန်အမျိုးသားပါတီ	၂၈-၃-၂၀၁၄
၄	မြန်မာနိုင်ငံရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ	ရခိုင်ပြည်နယ်အမျိုးသား အင်အားစုပါတီ	၂၀-၆-၂၀၁၄
၅	မြို့(ခ)ခမိအမျိုးသားညီညွတ်ရေး အဖွဲ့ပါတီ	မြို့တိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ	၇-၁-၂၀၁၅
၆	ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီ	ဗမာပြည်သူ့ပါတီ	၅-၂-၂၀၁၅

၂၆။ ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲကျင်းပမည့်နေ့မတိုင်မီအထိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားသည့် ပါတီစုစုပေါင်းမှာ (၉၂)ပါတီဖြစ်ပါသည်။ နောက်ပိုင်းတွင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတို့မှာပူးပေါင်း၍ ရခိုင်အမျိုးသားပါတီအမည်ဖြင့် ဖွဲ့စည်းမှတ်ပုံတင်လိုက်သဖြင့် မှတ်ပုံတင်ထားပြီးသောနိုင်ငံရေးပါတီစုစုပေါင်းမှာ (၉၁)ပါတီသာကျန်ရှိပါသည်။

နိုင်ငံရေးပါတီများ ပူးပေါင်း၍ ပါတီတစ်ခုတည်းအဖြစ် တည်ထောင်ဖွဲ့စည်းခြင်း

၂၇။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ထားပြီးဖြစ်သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့သည် ပူးပေါင်း၍ ပါတီတစ်ခုတည်းအဖြစ် မှတ်ပုံတင်လျက် ပါတီလုပ်ငန်းများကို ဆောင်ရွက်သွားလိုကြောင်း တင်ပြလာသဖြင့် ယင်းကိစ္စကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အလို့ငှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၆ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပါတီများ ပူးပေါင်းနိုင်ရန် ၂၈-၅-၂၀၁၃ ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၁/၂၀၁၃)အား ထုတ်ပြန်ပေးခဲ့ပါသည်။ ယင်းညွှန်ကြားချက်နှင့် အညီ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ပူးပေါင်း၍ ရခိုင် အမျိုးသားပါတီအဖြစ် မှတ်ပုံတင်ခဲ့ပါသည်။ မှတ်ပုံတင်ပြီးသည်နှင့်တစ်ပြိုင်တည်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတို့အား ၂၀၁၄ ခုနှစ် မတ်လ ၆ ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ထားခြင်းကို ပယ်ဖျက်၍ ပါတီကိုလည်း ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါသည်။

၂၈။ အခြားနိုင်ငံရေးပါတီများအနေဖြင့် ပါတီချင်းပူးပေါင်း၍ ပါတီတစ်ခုတည်းအဖြစ် တည်ထောင်လိုပါက ဥပဒေနှင့် အညီဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၅-က အဖြစ် ပြဋ္ဌာန်းပေးခဲ့ပါသည်။

၂၉။ ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ (၉၁)ပါတီ ပါဝင်ယှဉ်ပြိုင် ခဲ့ပါသည်။

အခန်း(၃)

ဥပဒေပြဋ္ဌာန်းခြင်း နှင့် ဥပဒေများကို ပြင်ဆင်သည့် ဥပဒေများ ပြဋ္ဌာန်းခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကိုပြဋ္ဌာန်းခြင်း နှင့် ပြင်ဆင်ခြင်း

၃၀။ ပြည်ထောင်စုလွှတ်တော်သည် ၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် - ၃ ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ၂၀၁၂ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် ပြဋ္ဌာန်း ခဲ့ပါသည်။ အဆိုပါ ဥပဒေတွင် အခန်း(၅)ခန်းနှင့် ပုဒ်မစုစုပေါင်း ၂၀ ပါရှိပါသည်။

၃၁။ ပြည်ထောင်စုလွှတ်တော်သည် ၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် - ၄၀ ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ပြဋ္ဌာန်းခဲ့ပါသည်။ အဆိုပါ ဥပဒေတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ ပုဒ်မ ၂(ဇ)(၂)ကို ပုဒ်မ ၂(ဇ)(၁)အဖြစ် လည်းကောင်း၊ ပုဒ်မ ၂ (ဇ) (၁) တွင် ပါရှိသော နေပြည်တော်ကော်မရှင်အဖွဲ့ခွဲကို ပြည်ထောင်စု နယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဆိုသည့် စကားရပ်ကိုအစားထိုး၍ ပုဒ်မ ၂(ဇ)(၂)အဖြစ် လည်းကောင်း ပြောင်းလဲအမှတ်စဉ်ရမည်။ အခန်း(၄)၏နောက်တွင် အခန်း(၅)၊ အခန်း(၆)နှင့် အခန်း(၇)တို့ကိုဖြည့်စွက်ရမည်ဟု ပြဋ္ဌာန်းခဲ့ပါသည်။

ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့်ဥပဒေ

၃၂။ ပြည်ထောင်စုလွှတ်တော်သည် ၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် - ၃၂ ဖြင့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေအား ၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါသည်။ အဆိုပါ ဥပဒေတွင် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၂(ဇ)(၂)ကို ပုဒ်မ ၂(ဇ)(၁)အဖြစ်လည်းကောင်း၊ ပုဒ်မ ၂ (ဇ) (၁) တွင် ပါရှိသော နေပြည်တော်ကော်မရှင်အဖွဲ့ခွဲကို ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဆိုသည့် စကားရပ်ကိုအစားထိုး၍ ပုဒ်မ ၂(ဇ)(၂)အဖြစ်လည်းကောင်း ပြောင်းလဲအမှတ်စဉ်ရမည်ဟု ပြဋ္ဌာန်း ခဲ့ပါသည်။

၃၃။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆(က)တွင် အောက်ပါအတိုင်းအစားထိုး ရမည်ဟု ပြဋ္ဌာန်းခဲ့ပါသည် -

"(က) ရွေးကောက်ပွဲစတင်ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ် ပြည့်ပြီး ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသား ပြုခွင့်ရသူ၊ "

၃၄။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၄(က)တွင် အောက်ပါအတိုင်းအစားထိုး ရမည်ဟု ပြဋ္ဌာန်းခဲ့ပါသည် -

" (က) ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူတိုင်းသည် မဲဆန္ဒနယ်တစ်နယ်တွင် နေထိုင်သူလည်းဖြစ်၍ ရွေးကောက်ပွဲစတင်ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ် ပြည့်သူလည်း ဖြစ်လျှင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲက သက်ဆိုင်ရာ မဲစာရင်း၌ ထည့်သွင်း ဖော်ပြရမည်။ "

၃၅။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၅(က)တွင် အောက်ပါအတိုင်းအစားထိုး ရမည်ဟု ပြဋ္ဌာန်းခဲ့ပါသည် -

" (က) မဲဆန္ဒနယ်တစ်နယ်၏မဲစာရင်းတွင် အမည်ပါဝင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသား နှင့် နိုင်ငံသားပြုခွင့်ရသူတိုင်းသည် မဲဆန္ဒနယ်တစ်နယ်တွင်သာ ဆန္ဒမဲပေးပိုင် ခွင့် ရှိသည်။ "

အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့်ဥပဒေ

၃၆။ ပြည်ထောင်စုလွှတ်တော်သည် ၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် - ၃၃ ဖြင့် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေအား ၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါသည်။ အဆိုပါ ဥပဒေတွင် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၂(ဇ)(၂)ကို ပုဒ်မ ၂(ဇ)(၁)အဖြစ်လည်းကောင်း၊ ပုဒ်မ ၂ (ဇ) (၁) တွင် ပါရှိသော **နေပြည်တော်ကော်မရှင်အဖွဲ့ခွဲ**ကို ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဆိုသည့် စကားရပ်ကိုအစားထိုး၍ ပုဒ်မ ၂(ဇ)(၂)အဖြစ်လည်းကောင်း ပြောင်းလဲအမှတ်စဉ်ရမည်ဟု ပြဋ္ဌာန်းခဲ့ပါသည်။

၃၇။ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆(က)တွင် အောက်ပါအတိုင်းအစားထိုး ရမည်ဟု ပြဋ္ဌာန်းခဲ့ပါသည် -

" (က) ရွေးကောက်ပွဲစတင်ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ် ပြည့်ပြီး ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသား ပြုခွင့်ရသူ၊ "

၃၈။ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၄ (က) တွင် အောက်ပါအတိုင်း အစားထိုးရမည်ဟု ပြဋ္ဌာန်းခဲ့ပါသည် -

" (က) ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူတိုင်းသည် မဲဆန္ဒနယ်တစ်နယ်တွင် နေထိုင်သူလည်းဖြစ်၍

ရွေးကောက်ပွဲစတင်ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ် ပြည့်သူလည်း ဖြစ်လျှင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲက သက်ဆိုင်ရာ မဲစာရင်း၌ ထည့်သွင်း ဖော်ပြရမည်။ " ဟု ပြဋ္ဌာန်းခဲ့ပါသည်။

၃၉။ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၅(က)တွင် အောက်ပါအတိုင်း အစားထိုး ရမည်ဟု ပြဋ္ဌာန်းခဲ့ပါသည် -

" (က) မဲဆန္ဒနယ်တစ်နယ်၏မဲစာရင်းတွင် အမည်ပါဝင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသား နှင့် နိုင်ငံသားပြုခွင့်ရသူတိုင်းသည် မဲဆန္ဒနယ်တစ်နယ်တွင်သာ ဆန္ဒမဲပေးပိုင် ခွင့် ရှိသည်။ "

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့် ဥပဒေ

၄၀။ ပြည်ထောင်စုလွှတ်တော်သည် ၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် - ၃၄ ဖြင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေအား ၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါသည်။ အဆိုပါ ဥပဒေတွင် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၂(ဇ)(၂)ကို ပုဒ်မ ၂(ဇ)(၁)အဖြစ်လည်းကောင်း၊ ပုဒ်မ ၂ (ဇ) (၁) တွင် ပါရှိသော **နေပြည်တော် ကော်မရှင်အဖွဲ့ခွဲကို ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ** ဆိုသည့် စကားရပ်ကို အစားထိုး၍ ပုဒ်မ ၂(ဇ)(၂)အဖြစ်လည်းကောင်း ပြောင်းလဲအမှတ်စဉ်ရမည်ဟု ပြဋ္ဌာန်းခဲ့ပါသည်။

၄၁။ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆(က)တွင် အောက်ပါအတိုင်းအစားထိုးရမည်ဟု ပြဋ္ဌာန်းခဲ့ပါသည် -

" (က) ရွေးကောက်ပွဲစတင်ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ် ပြည့်ပြီး ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသား ပြုခွင့်ရသူ၊ "

၄၂။ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁၄(က)တွင် အောက်ပါအတိုင်းအစားထိုးရမည်ဟု ပြဋ္ဌာန်းခဲ့ပါသည် -

" (က) ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူတိုင်းသည် မဲဆန္ဒနယ်တစ်နယ်တွင် နေထိုင်သူလည်းဖြစ်၍ ရွေးကောက်ပွဲစတင်ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ် ပြည့်သူလည်း ဖြစ်လျှင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲက သက်ဆိုင်ရာ မဲစာရင်း၌ ထည့်သွင်း ဖော်ပြရမည်။ "

၄၃။ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁၅(က)တွင် အောက်ပါအတိုင်းအစားထိုးရမည်ဟု ပြဋ္ဌာန်းခဲ့ပါသည် -

" (က) မဲဆန္ဒနယ်တစ်နယ်၏မဲစာရင်းတွင် အမည်ပါဝင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသား နှင့် နိုင်ငံသားပြုခွင့်ရသူတိုင်းသည် မဲဆန္ဒနယ်တစ်နယ်တွင်သာ ဆန္ဒမဲပေးပိုင်ခွင့် ရှိသည်။ "

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ

၄၄။ ပြည်ထောင်စုလွှတ်တော်သည် ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် - ၃၈ ဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေအား ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါသည်။

၄၅။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၄(က)တွင် အောက်ပါအတိုင်းအစားထိုးရမည်ဟု ပြဋ္ဌာန်းခဲ့ပါသည် -

" (က) နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူဖြစ်ခြင်း၊ " ဆိုသည့် စကားရပ်ကို " နိုင်ငံသား ဖြစ်ခြင်း " ဆိုသည့်စကားရပ်ဖြင့်အစားထိုးရမည်။

၄၆။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၅(ဃ)တွင် အောက်ပါအတိုင်းအစားထိုးရမည်ဟု ပြဋ္ဌာန်းခဲ့ပါသည် -

(ဃ) " ပုဒ်မ ၄ ပါအချက်များနှင့် ညီညွတ်သော ပါတီတည်ထောင်လိုသူများ၏အမည်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ မွေးနေ့သက္ကရာဇ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ အမျိုးသားမှတ်ပုံတင်အမှတ်၊ ဧည့်နိုင်ငံသားလက်မှတ်အမှတ်၊ နိုင်ငံသားပြုခွင့်ရလက်မှတ်အမှတ် သို့မဟုတ် ယာယီသက်သေခံလက်မှတ်အမှတ် " ဆိုသည့် စကားရပ်ကို " ပုဒ်မ ၄ ပါအချက်များနှင့် ညီညွတ်သော ပါတီတည်ထောင်လိုသူများ၏အမည်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ မွေးနေ့သက္ကရာဇ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် " ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၄၇။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၀(က)တွင် အောက်ပါအတိုင်းအစားထိုးရမည်ဟု ပြဋ္ဌာန်းခဲ့ပါသည် -

" (က) နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူဖြစ်ခြင်း၊ " ဆိုသည့် စကားရပ်ကို " နိုင်ငံသား နှင့် နိုင်ငံသားပြုခွင့်ရသူဖြစ်ခြင်း " ဆိုသည့်စကားရပ်ဖြင့်အစားထိုးရမည်။

၄၈။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၅၈၊ နောက်တွင် ၂၅-ကအဖြစ် အောက်ပါအတိုင်းဖြည့်စွက်ရမည်ဟု ပြဋ္ဌာန်းခဲ့ပါသည် -

" ၂၅-က။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ မပြဋ္ဌာန်းမီ မူလနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ တည်ရှိ ခဲ့သည့် နိုင်ငံရေးပါတီများသည် ဤပြင်ဆင်သည့် ဥပဒေနှင့်အညီ ဖွဲ့စည်း ထားသည့် နိုင်ငံရေးပါတီနှင့် ပါတီဝင်များဖြစ်သည်ဟု မှတ်ယူရမည်။ ယင်း ပါတီများကို ဤပြင်ဆင်သည့်ဥပဒေနှင့်အညီ ပြင်ဆင်လုပ်ကိုင်ဆောင်ရွက် ရန်အတွက် သင့်လျော်သည့်အချိန်ကာလတစ်ခုကို ကော်မရှင်က ညှိနှိုင်း သတ်မှတ်ပေးရမည်။ "

နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများပြဋ္ဌာန်းခြင်းနှင့် လုပ်ငန်းလမ်းညွှန်များ ရေးဆွဲထုတ်ပြန်ခြင်း

ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ

၄၉။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၉၀ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများကို တတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများအား ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၄)ဖြင့် ထုတ်ပြန်ခဲ့ပါသည်။ **နောက်ဆက်တွဲ (က)** ဖြင့် ဖော်ပြပါသည်။

၅၀။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၉၀ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများကို စတုတ္ထအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများအား ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၁၅)ဖြင့် ထုတ်ပြန်ခဲ့ပါသည်။ **နောက်ဆက်တွဲ (ခ)** ဖြင့် ဖော်ပြပါသည်။

အမျိုးသားလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ

၅၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၉၀ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများကို တတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများအား ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၁၄)ဖြင့် ထုတ်ပြန်ခဲ့ပါသည်။ **နောက်ဆက်တွဲ (ဂ)** ဖြင့် ဖော်ပြပါသည်။

၅၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၉၀ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများကို စတုတ္ထအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများအား ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၄/၂၀၁၅)ဖြင့် ထုတ်ပြန်ခဲ့ပါသည်။ **နောက်ဆက်တွဲ (ဃ)** ဖြင့် ဖော်ပြပါသည်။

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ

၅၃။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၉၀ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများကို တတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများအား ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၁၄)ဖြင့် ထုတ်ပြန်ခဲ့ပါသည်။ **နောက်ဆက်တွဲ (င)** ဖြင့် ဖော်ပြပါသည်။

၅၄။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၉၀ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများကို စတုတ္ထအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများအား ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၅/၂၀၁၅)ဖြင့် ထုတ်ပြန်ခဲ့ပါသည်။ **နောက်ဆက်တွဲ (စ)** ဖြင့် ဖော်ပြပါသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ

၅၅။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၆ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများကို ဒုတိယပြင်ဆင်သည့် နည်းဥပဒေများအား ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၄/၂၀၁၄)ဖြင့် ထုတ်ပြန်ခဲ့ပါသည်။ **နောက်ဆက်တွဲ (ဆ)** ဖြင့် ဖော်ပြပါသည်။

ကော်မရှင်အဖွဲ့ခွဲအသီးသီးနှင့် မဲရုံအဖွဲ့အတွက် လုပ်ငန်းလမ်းညွှန်များ ရေးဆွဲထုတ်ပြန်ခြင်း

၅၆။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် ကော်မရှင်အဖွဲ့ခွဲအသီးသီးနှင့် မဲရုံအဖွဲ့များ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စေရေးအတွက် အောက်ပါ လုပ်ငန်းလမ်းညွှန် (၅)မျိုးကို ရေးဆွဲထုတ်ပြန်ပေးခဲ့ပါသည် -

- (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်၊
- (ခ) ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်၊
- (ဂ) မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲလုပ်ငန်းလမ်းညွှန်၊
- (ဃ) ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲလုပ်ငန်းလမ်းညွှန်၊
- (င) မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်။

၅၇။ အဆိုပါ လုပ်ငန်းလမ်းညွှန်စာအုပ်များတွင် ပါဝင်သော အချက်များကို ပြင်ဆင် ပြဋ္ဌာန်းထားသည့် လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြင်ဆင်ရေးသား၍ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန် အတွက် ၄ - ၁၁ - ၂၀၁၄ ရက်နေ့တွင် ပုံနှိပ် ထုတ်ဝေခဲ့ပါသည်။

**ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မဟာဗျူဟာစီမံကိန်းရေးဆွဲ
အကောင်အထည်ဖော်ခြင်း**

၅၈။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအား လွတ်လပ်မျှတ၍ ပွင့်လင်းမြင်သာပြီး အများယုံကြည်လက်ခံသောရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဟာဗျူဟာစီမံကိန်း (၂၀၁၄-၂၀၁၈) ၅ နှစ်တာစီမံကိန်းကို ၂၀၁၃ ခုနှစ် ဇူလိုင်လမှစတင်၍ ရေးဆွဲခဲ့ပါသည်။ မဟာဗျူဟာစီမံကိန်းရေးဆွဲရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဒေါ်မြင့်ကြည် ဦးဆောင်သော မဟာဗျူဟာစီမံကိန်း ရေးဆွဲရေးကော်မတီနှင့် လုပ်ငန်းအထောက်အကူပြုကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။ မဟာဗျူဟာစီမံကိန်းကို ပါကစ္စတန်၊ ဖိလစ်ပိုင်၊ နီပေါနိုင်ငံတို့မှ ရွေးကောက်ပွဲဆိုင်ရာ မဟာဗျူဟာ စီမံကိန်းများအား နှိုင်းယှဉ်လေ့လာ၍ ရေးဆွဲခဲ့ပါသည်။

၅၉။ မဟာဗျူဟာစီမံကိန်းကို အခြေခံမူ(၇)ရပ်အပေါ် အခြေခံ၍ ရေးဆွဲခဲ့ပါသည်-

- (က) လွတ်လပ်၍ အမှီအခိုကင်းခြင်း၊
- (ခ) တရားမျှတခြင်း၊
- (ဂ) ပွင့်လင်းမြင်သာမှုရှိခြင်း
- (ဃ) တာဝန်ခံယူစိတ်ဖြင့် ဆောင်ရွက်ခြင်း၊
- (င) တီထွင်ကြံဆတွေးခေါ်ခြင်း၊
- (စ) ပြည်သူများ၏ယုံကြည်ကိုးစားမှုရှိခြင်း၊
- (ဆ) ဂုဏ်သိက္ခာပြည့်ဝခြင်း။

၆၀။ မဟာဗျူဟာစီမံကိန်းရေးဆွဲရာတွင် ရည်မှန်းချက်ပန်းတိုင် (၁၂)ချက် ချမှတ်၍ ရေးဆွဲခဲ့ ပါသည် -

- (က) ဥပဒေရေးရာမူဘောင်၊
- (ခ) ကော်မရှင်ဖွဲ့စည်းပုံ၊
- (ဂ) လူ့စွမ်းအား အရင်းအမြစ်များ၊
- (ဃ) မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊

- (င) သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ၊
- (စ) ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုများ၊
- (ဆ) ကဏ္ဍစုံမှ ပါဝင်သူများနှင့် ဆက်ဆံရေး၊
- (ဇ) ပြည်သူနှင့် မဲဆန္ဒရှင်ပညာပေးခြင်း၊
- (ဈ) အားလုံးပါဝင်ဆောင်ရွက်ခြင်း၊
- (ည) နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ၊
- (ဋ) ရွေးကောက်ပွဲဆိုင်ရာအငြင်းပွားမှုများဖြေရှင်းခြင်း၊
- (ဌ) စဉ်ဆက်မပြတ်လေ့လာစောင့်ကြည့်ခြင်းနှင့် စိစစ်သုံးသပ်ခြင်း။

၆၁။ မဟာဗျူဟာစီမံကိန်းကို အောင်မြင်စွာရေးဆွဲနိုင်ရန်အတွက် မဟာဗျူဟာစီမံကိန်း ရေးဆွဲရေးကော်မတီနှင့် အထောက်အကူပြုကော်မတီတို့သည် ရည်မှန်းချက်ပန်းတိုင်တစ်ခုချင်းအလိုက် နှစ်ပတ် တစ်ကြိမ် ညှိနှိုင်းဆွေးနွေးတိုင်ပင်၍ရေးဆွဲခဲ့ပြီး ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလတွင် မူကြမ်း ပြီးစီးခဲ့ပါသည်။ ၎င်းမူကြမ်းကို တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများနှင့် လူမှုအဖွဲ့အစည်းများအား ကြိုတင်ဖြန့်ဝေချပြ၍ အကြံဉာဏ်များတောင်းခံ ဆောင်ရွက်ခဲ့ပါသည်။ ၎င်းနောက် ၂၁-၁၁-၂၀၁၃ ရက်နေ့တွင် လူမှုအဖွဲ့အစည်း (၂၅) ဖွဲ့မှ ကိုယ်စားလှယ် (၃၂) ဦးနှင့် ရန်ကုန်မြို့၌တွေ့ဆုံ၍လည်းကောင်း၊ ၂၂-၁၁-၂၀၁၃ ရက်နေ့တွင် နိုင်ငံရေးပါတီ (၅၀)မှ ကိုယ်စားလှယ် (၅၂) ဦးနှင့် ရန်ကုန်မြို့၌ တွေ့ဆုံ၍လည်းကောင်း ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် အပြီးသတ်ဆောင်ရွက်၍ ထုတ်ဝေ ဖြန့်ချိခဲ့ပါသည်။ မဟာဗျူဟာစီမံကိန်း (၂၀၁၄ - ၂၀၁၈) ကို အင်္ဂလိပ် - မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေဖြန့်ချိခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် Website တွင်လည်း ပြည်သူလူထု အနေဖြင့် လေ့လာသိရှိနိုင်ရန် ဖော်ပြခဲ့ပါသည်။

မဟာဗျူဟာစီမံကိန်းရည်မှန်းချက်များအား အကောင်အထည်ဖော်ဆောင်ရွက်မှုများ

၆၂။ ဥပဒေရေးရာမူဘောင်နှင့်စပ်လျဉ်း၍ ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများအားပြန်လည်ဖတ်ရှုလေ့လာ၍ နည်းဥပဒေနှင့် လုပ်ငန်း လမ်းညွှန်များအား ရှင်းလင်းတိကျပြီး လွယ်ကူစွာဆောင်ရွက်နိုင်ရန် ပြင်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ နည်းဥပဒေပြင်ဆင်ချက်များအား ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၊ နိုင်ငံရေးပါတီ များနှင့် လူမှုအဖွဲ့အစည်းများသို့ ဖြန့်ဝေအကြံဉာဏ်များ ရယူပြီး တွေ့ဆုံဆွေးနွေးပွဲများအား (၁၅.၅.၂၀၁၄) ရက်နေ့နှင့် (၁၆.၅.၂၀၁၄)ရက်နေ့တို့တွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးအကြံပြုချက် များပေါ်မူတည်၍ ရွေးကောက်ပွဲဥပဒေနှင့်မဆန့်ကျင်သည့် နည်းဥပဒေများကို ပြင်ဆင်အတည်ပြု

ပြဋ္ဌာန်းခဲ့ပါသည်။ လုပ်ငန်းလမ်းညွှန်များကိုလည်း နည်းဥပဒေနှင့် ကိုက်ညီမှုရှိအောင် ပြင်ဆင် ဆောင်ရွက်ခဲ့ပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်များအား ပုံနှိပ်၍ စာအုပ်များဖြင့် လည်းကောင်း၊ CD များဖြင့် လည်းကောင်း အစိုးရဝန်ကြီးဌာနအသီးသီး၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများသို့ ဖြန့်ဝေပေးခဲ့ပါသည်။

၆၃။ ကော်မရှင်ဖွဲ့စည်းပုံနှင့်စပ်လျဉ်း၍ ကော်မရှင်၏ဖွဲ့စည်းပုံအား ပြင်ဆင်ရေးဆွဲပြီး တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဖွဲ့ခွဲအဆင့်ဆင့်တို့တွင် အရာထမ်း (၂၂၂) ဦးနှင့် အမှုထမ်း (၁၁၂၃) ဦး ခန့်အပ်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ် ဧပြီလ ၃ ရက်တွင် တိုင်းဒေသကြီး/ ပြည်နယ် တစ်ခုချင်းအလိုက် ကြီးကြပ်ဆောင်ရွက်နိုင်ရန် ကော်မရှင်အဖွဲ့ဝင်(၈) ဦးအား ခန့်အပ်ဆောင်ရွက် ခဲ့သည်။ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တွင် သွားလာဆက်သွယ်ရေးအတွက် မော်တော်ယာဉ်၊ ဆိုင်ကယ်များ၊ တယ်လီဖုန်းနှင့် Internet Line များအား ဖြည့်တင်းတပ်ဆင်ခြင်း၊ ရုံးလုပ်ငန်းများ အတွက် ကွန်ပျူတာများ၊ ပရင်တာများ၊ ဖက်စ်ဖုန်းများ၊ မိတ္တူကူးစက်များ ဖြည့်တင်းဆောင်ရွက် ပေးခဲ့သည်။ တိုင်းဒေသကြီး / ပြည်နယ်ကော်မရှင်အဖွဲ့ခွဲရုံး အဆောက်အဦများ ဆောက်လုပ်ခဲ့သည်။

၆၄။ လူ့စွမ်းအားအရင်းအမြစ်များနှင့်စပ်လျဉ်း၍ ကော်မရှင်ဝန်ထမ်းများ၏ Capacity Bulding မြှင့်တင်နိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၏အကူအညီဖြင့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခဲ့ပြီး နိုင်ငံတကာရွေးကောက်ပွဲအတွေ့အကြုံများ ရရှိစေရေးအတွက် ကော်မရှင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များအား နိုင်ငံတကာ ရွေးကောက်ပွဲများလေ့လာရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ သင်တန်းများသို့ စေလွှတ်ခဲ့သည်။ နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာရေးအတွက် ပြည်ပနိုင်ငံ (၁၆) နိုင်ငံသို့ (၇၀) ဦးနှင့် ရွေးကောက်ပွဲဆိုင်ရာ သင်တန်းများအတွက် ပြည်ပနိုင်ငံ (၄)နိုင်ငံသို့ (၁၅) ဦး စေလွှတ်ခဲ့ပါသည်။

၆၅။ မဲဆန္ဒရှင်စာရင်းပြုစုခြင်း နှင့်စပ်လျဉ်း၍ မဲစာရင်းပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် အခြေခံ မဲစာရင်းပြုစုခြင်းလုပ်ငန်း (Pilot Project) ကို ၂၀၀၄ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့သည်။ မဲစာရင်းပြုစုခြင်းကို အရပ်ဖက်လူမှုအဖွဲ့အစည်း (၂၅) ဖွဲ့မှ ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြပါသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံမဲစာရင်းပြုစုပြီး (၄) ကြိမ် ခွဲခြားထုတ်ပြန်ကြေညာခဲ့သည်။ မဲစာရင်း မှန်ကန်ရေးအတွက် မဲဆန္ဒရှင်ပြည်သူများနှင့် နိုင်ငံရေးပါတီများ၊ မီဒီယာများမှ ပူးပေါင်း ဆောင်ရွက်ရန် သတင်းစာ၊ ရုပ်မြင်သံကြားနှင့် FM ရေဒီယိုများမှ အကြိမ်ကြိမ် ပညာပေး နှိုးဆော်ခဲ့ပါသည်။ ရွေးကောက်ပွဲအတွက် မဲစာရင်းကို စက်တင်ဘာ ၁၄ ရက်နေ့မှ ၂၇ ရက်နေ့ထိ ကပ်ထားကြေညာပေးခဲ့ပါသည်။ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့သည့်ဒေသများတွင် မဲဆန္ဒရှင်များ အဆင်ပြေစေရန် မဲစာရင်းကပ်ထားကြေညာခြင်းအား ၁၀.၁၀.၂၀၁၅ ရက်နေ့ထိ တိုးမြှင့်ကြေညာ ပေးခဲ့သကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်းကို (၁၄.၈.၂၀၁၅) ရက်နေ့ထိလည်းကောင်း၊ စိစစ်ခြင်းကို (၃၁.၈.၂၀၁၅) ရက်နေ့ထိလည်းကောင်း တိုးမြှင့်သတ်မှတ် ပေးခဲ့ပါသည်။

၆၆။ သတင်းအချက်အလက် ဆက်သွယ်ရေးနည်းပညာ နှင့်စပ်လျဉ်း၍ IT ဌာနကို ဖွဲ့စည်းခြင်း၊ UEC Website နှင့် UEC Facebook Page တို့ကို လွှင့်တင်ခြင်း၊ မဲဆန္ဒရှင်စာရင်း Database ထည့်သွင်းခြင်းတို့ကိုဆောင်ရွက်ခဲ့ပါသည်။ UEC Website နှင့် UEC Facebook Page တို့မှ ပြည်သူများအချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များ၊ ကြေညာချက်နှင့် ညွှန်ကြားချက်များ၊ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်းများ၊ တွေ့ဆုံညှိနှိုင်း အစည်းအဝေးကျင်းပမှုများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံခြားသံတမန်များ လာရောက် တွေ့ဆုံမှုများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်း၊ စိစစ်ခြင်းနှင့် အမည်စာရင်း ကြေညာခြင်း၊ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်အမည်စာရင်း ကြေညာခြင်းတို့ကို လွှင့်တင်ပေးခဲ့ပါသည်။ ရွေးကောက်ပွဲရလဒ်များ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရေးအတွက် ရွေးကောက်ပွဲ ရလဒ်ကြေညာသည့် မီဒီယာစင်တာကို နေပြည်တော်တွင် ဖွင့်လှစ်ကြေညာခဲ့ပြီး ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးခွဲ သတင်းအချက်အလက် ဌာနတွင်လည်း LED ဘုတ်ဖြင့် တစ်ချိန်တည်း ထုတ်လွှင့် ပြသခဲ့ပါသည်။

၆၇။ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ မဲဆန္ဒနယ်များသတ်မှတ် ကြေညာခြင်း၊ ရွေးကောက်ပွဲကျင်းပမည့်ရက်ကြေညာခြင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်း၊ ပယ်ဖျက်ခြင်း၊ နှင့် အမည်စာရင်းထုတ်ပြန်ကြေညာခြင်း၊ နိုင်ငံရေးပါတီများမဲဆွယ်စည်းရုံးခွင့်ကာလ သတ်မှတ်ကြေညာခြင်း၊ နိုင်ငံရေးပါတီများအား ရေဒီယို နှင့် ရုပ်မြင်သံကြားမှ မဲဆွယ်စည်းရုံးဟောပြောခွင့်ပြုသည့် နေ့ရက်၊ ထုတ်လွှင့်ပြသမည့် နေ့ရက်နှင့် အချိန်ဇယားတို့အား သတ်မှတ်ကြေညာခြင်း၊ ဆန္ဒမဲလက်မှတ်နှင့် ကြိုတင်မဲစာအိတ်များ ရိုက်နှိပ်ခြင်းနှင့် ပေးပို့ခြင်း၊ မဲရုံသုံးပစ္စည်းများပေးပို့ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာပညာပေးလုပ်ငန်းများနှင့် မဲဆန္ဒရှင် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲကျင်းပခြင်း မပြုနိုင်သော နယ်မြေများစာရင်းထုတ်ပြန် ကြေညာခြင်း၊ နိုင်ငံပြင်ပရောက်ရှိနေသူများ ကြိုတင်ဆန္ဒမဲပေးခြင်း၊ ပြည်တွင်းရှိ မဲဆန္ဒနယ်ပြင်ပရောက်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ခြင်း၊ မဲဆန္ဒနယ်အတွင်းရှိ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲကျင်းပခြင်းနှင့် ရွေးကောက်ပွဲရလဒ်များထုတ်ပြန်ကြေညာခြင်း စသည့်လုပ်ငန်းစဉ် တို့အား တစ်ခုချင်းအလိုက် အချိန်နှင့်တစ်ပြေးညီ ပြီးစီးရေးအတွက် စီမံချက်များရေးဆွဲ၍ ဆောင်ရွက်ခဲ့သည်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်ဒေသများသို့ မဲရုံသုံးပစ္စည်းနှင့် မဲလက်မှတ်များ အချိန်မီရောက်ရှိရေးအတွက် တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်၊ ရေယာဉ်တို့ဖြင့် ပို့ဆောင်ပေးခြင်း တို့ကိုလည်း ဆောင်ရွက်ခဲ့သည်။ ရွေးကောက်ပွဲရလဒ်ကြေညာခြင်းကို ဆောလျင်စွာ ကြေညာနိုင်ရေး အတွက် နောင်မွန်းနှင့် ခေါင်လန်ဖူးမြို့နယ်များ၌ ရွေးကောက်ပွဲရလဒ်များအား တပ်မတော် ရဟတ်ယာဉ်ဖြင့် သယ်ယူပေး ဆောင်ရွက်ခဲ့သည်။

၆၈။ ကဏ္ဍစုံမှပါဝင်သူများနှင့်ဆက်ဆံရေးတွင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် နိုင်ငံရေးပါတီများနှင့် (၁၈) ကြိမ်၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် (၂၇) ကြိမ်၊ မီဒီယာများနှင့် (၂၂) ကြိမ်၊ အစိုးရဝန်ကြီးဌာနများနှင့် (၉) ကြိမ် တွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ နိုင်ငံရေးသင်တန်းကျောင်းများမှ သင်တန်းသားများနှင့် အရပ်ဖက်လူမှု အဖွဲ့အစည်းများ ကော်မရှင်သို့ လာရောက်လေ့လာမှုကိုလည်း (၁၁)ကြိမ်လက်ခံတွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီကို ဗဟိုအဆင့်မှ မြို့နယ်အဆင့်ထိ ဖွဲ့စည်းခဲ့သည်။ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီတွင် သက်ဆိုင်ရာ ဒေသအလိုက် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများ၊ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းမှတာဝန်ရှိသူများ၊ အများယုံကြည်လေးစားသူများနှင့် ထည့်သွင်းဖွဲ့စည်းခဲ့သည်။ ဗဟိုကော်မတီအစည်းအဝေး (၃) ကြိမ်ပြုလုပ်၍ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီများကို ဗဟိုအဆင့်မှ မြို့နယ်အဆင့်ထိ ဖွဲ့စည်းဆောင်ရွက်နိုင်ရေး အတွက်လည်း ကော်မရှင်မှ နိုင်ငံတော်သို့တင်ပြပြီး နိုင်ငံတော်၏ စီမံခန့်ခွဲမှုဖြင့်ဖွဲ့စည်း ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ နိုင်ငံတကာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့များ၊ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

၆၉။ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးခြင်းနှင့်စပ်လျဉ်း၍ သင်တန်းများကို တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်ကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများအား (၇.၅.၂၀၁၅)ရက်နေ့ မှ (၈.၅.၂၀၁၅) ရက်နေ့ထိ၊ (၁၁.၅.၂၀၁၅) ရက်နေ့မှ (၁၂.၅.၂၀၁၅) ရက်နေ့ ထိ၊ (၂၁.၅.၂၀၁၅) ရက်နေ့မှ (၂၂.၅.၂၀၁၅) ရက်နေ့ထိနှင့် (၂၈.၅.၂၀၁၅) ရက်နေ့မှ (၂၉.၅.၂၀၁၅) ရက်နေ့ထိ (၄)ကြိမ် ပို့ချခဲ့ပါသည်။ မဲပေးခြင်းလုပ်ငန်းစဉ်ဆိုင်ရာ(နည်းပြ)များ သင်တန်းပေးခြင်းကို Australia Electoral Commission နှင့်ပူးပေါင်း၍ (၂၄.၈.၂၀၁၅) ရက်နေ့မှ (၂၅.၈.၂၀၁၅) ရက်နေ့ထိ ကော်မရှင်မှ နည်းပြများကိုလည်းကောင်း၊ (၃.၉.၂၀၁၅) ရက်နေ့မှ (၄.၉.၂၀၁၅) ရက်နေ့ထိ၊ (၁၀.၉.၂၀၁၅) ရက်နေ့မှ (၁၁.၉.၂၀၁၅) ရက်နေ့ထိ၊ (၁၇.၉.၂၀၁၅) ရက်နေ့မှ (၁၈.၉.၂၀၁၅) ရက်နေ့ထိနှင့် (၂၂.၉.၂၀၁၅) ရက်နေ့မှ (၂၃.၉.၂၀၁၅) ရက်နေ့ထိ (၄)ကြိမ်ခွဲ၍ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်များမှ နည်းပြများကိုလည်းကောင်း၊ (၅.၁၀.၂၀၁၅) ရက်နေ့မှ (၉.၁၀.၂၀၁၅) ရက်နေ့ထိ ခရိုင်များမှ နည်းပြများကိုလည်းကောင်း၊ မြို့နယ်နှင့် မဲရုံမှူး၊ ဒုမဲရုံမှူး များအား (၁၂.၁၀.၂၀၁၅) ရက်နေ့မှ (၁၃.၁၀.၂၀၁၅) ရက်နေ့ထိ၊ (၁၅.၁၀.၂၀၁၅) ရက်နေ့မှ (၁၆.၁၀.၂၀၁၅) ရက်နေ့ထိ၊ (၁၉.၁၀.၂၀၁၅) ရက်နေ့မှ (၂၀.၁၀.၂၀၁၅) ရက်နေ့ထိနှင့် (၂၂.၁၀.၂၀၁၅) ရက်နေ့မှ (၂၃.၁၀.၂၀၁၅) ရက်နေ့ထိ (၄) ကြိမ်ခွဲ၍လည်းကောင်း၊ မဲရုံအဖွဲ့ဝင် များ နှင့် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲတို့အား (၂၆.၁၀.၂၀၁၅) ရက်နေ့မှ (၂၇.၁၀.၂၀၁၅)

ရက်နေ့ထိနှင့် (၂၉.၁၀.၂၀၁၅) ရက်နေ့မှ (၃၀.၁၀.၂၀၁၅) ရက်နေ့ထိ (၂) ကြိမ်ခွဲ၍ ဆောင်ရွက်ခဲ့သည်။ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးစာစောင်များ၊ လက်ကမ်းစာစောင်များ၊ ပိုစတာဗီဒီယိုများ၊ ဗီဒီယို ခွေများ၊ SMS များဖြင့် ပညာပေးဆောင်ရွက်နိုင်ရေးအတွက် IFES, EU, International IDEA, Asia Foundation, ဆွစ်ဇာလန်သံရုံးတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

၇၀။ အားလုံးပါဝင်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ မဲရုံများတွင်မသန်စွမ်းသူမဲဆန္ဒရှင်များ လွယ်ကူအဆင်ပြေစွာမဲပေးနိုင်ရေးအတွက် မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့နှင့် အလုပ်ရုံဆွေးနွေးပွဲ (၃) ကြိမ် ဆွေးနွေးပွဲများပြုလုပ်ပြီး ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။ မျက်မမြင်မဲဆန္ဒရှင်များအတွက် စံပြမဲရုံ (၁၀)ရုံ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး မျက်မမြင် မဲဆန္ဒရှင်များ အခြားသူအကူအညီ မလိုအပ်ဘဲ လုံခြုံ လျှို့ဝှက်စွာ မဲပေးနိုင်ရေးအတွက် မျက်မမြင်ဖတ်စာ (Braille Voter Slip Template) ကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့သည်။ လွှတ်တော်အတွင်း အမျိုးသမီးများပါဝင်မှု မြှင့်မားလာစေရေးအတွက် နိုင်ငံရေးပါတီများအနေဖြင့် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပိုမိုရွေးချယ်နိုင်ရေးကို အကြံပြုတိုက်တွန်းခဲ့သည်။ အမျိုးသမီးများ ပါဝင်မှုမြှင့်တင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်း၍ ပြည်တွင်းပြည်ပ Gender အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

၇၁။ နိုင်ငံရေးပါတီများ နှင့် ကိုယ်စားလှယ်လောင်းများ ဥပဒေများကိုသိရှိလိုက်နာမှုရှိရန်နှင့် အရည်အသွေးမြှင့်တင်ရန်တို့နှင့် စပ်လျဉ်း၍ International Republican Institute မှ နိုင်ငံရေးပါတီများ၏ Capacity Building မြှင့်တင်ရေးအတွက် သင်တန်းပေးခြင်းကို ခွင့်ပြုပေးခဲ့သည်။ ထို့အပြင် NIMD & DEMO FINLAND နှင့် ပူးပေါင်း၍ Myanmar School of Politics ကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖွင့်လှစ်ဆောင်ရွက်စေခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှလည်း နည်းပြများစေလွှတ်၍ ပို့ချပေးခဲ့ပါသည်။

၇၂။ ရွေးကောက်ပွဲဆိုင်ရာအငြင်းပွားမှုများဖြေရှင်းခြင်းနှင့်စပ်လျဉ်း၍ International IDEA နှင့် ပူးပေါင်းပြီး ERM Tool ကို အသုံးပြုကာ ပဋိပက္ခ ပြဿနာများ ဖြစ်ပေါ်နိုင်သည့် အချက်အလက်များကိုစုဆောင်း၍ ကြိုတင်ကာကွယ်ဖြေရှင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။ ရွေးကောက်ပွဲကော်မရှင်မှ ဦးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနနှင့် ပြည်သူ့အင်အားဦးစီးဌာန တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ USIP နှင့် IDEA တို့မှ ကျွမ်းကျင်ပုဂ္ဂိုလ်များ ပါဝင်လျက် Electoral Risk Management ဆွေးနွေးပွဲများကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ရလဒ်အဖြစ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီအဆင့်ဆင့် နှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီအဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့ပါသည်။ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီအဆင့်ဆင့်ကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဦးဆောင်ဖွဲ့စည်းခဲ့ပြီး မဲဆွယ်စည်းရုံးရေးကာလများတွင်

ဖြစ်ပွားခဲ့သော အငြင်းပွားမှု များအား စေ့စပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှုကော်မတီကို ဗဟိုအဆင့်မှ ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မတီအဆင့်ထိ ပြည်ထဲရေးဝန်ကြီးဌာနမှ ဦးဆောင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပြီး မဲရုံလုံခြုံရေးအတွက် မဲရုံတိုင်းတွင် ရွေးကောက်ပွဲဆိုင်ရာ အထူးလုံခြုံရေးရဲ တစ်ဦးစီကို ခန့်အပ်ဆောင်ရွက်ခဲ့သည်။

၇၃။ စဉ်ဆက်မပြတ်လေ့လာစောင့်ကြည့်ခြင်းနှင့် စိစစ်သုံးသပ်ခြင်း နှင့်စပ်လျဉ်း၍ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများနှင့် ဆွေးနွေးပြီး အကြံပြုချက်များ ရယူခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အချက် အလက်များ၊ အစီရင်ခံစာများအား ပြည်သူများ အလွယ်တကူကြည့်ရှုနိုင်ရန်နှင့် နောင်ရွေးကောက်ပွဲ စက်ဝန်းအတွက် မှီငြမ်းသုံးသပ်နိုင်ရန် ကော်မရှင် Website တွင် လွှင့်တင်ထားခြင်းတို့ကို ဆောင်ရွက် ခဲ့ပါသည်။

ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် အားလုံးပါဝင်ဆောင်ရွက်မှုမြှင့်တင်ရေး

၇၄။ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် အားလုံးပါဝင်ဆောင်ရွက်လာရေးနှင့်ပတ်သက်၍ လူမှုအဖွဲ့ အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ မသန်စွမ်းအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပွဲများ အလုပ်ရုံဆွေးနွေးပွဲများကျင်းပကာ ယုံကြည်မှုရရှိရေးဆောင်ရွက်ခဲ့ပါသည်။ အကျိုးဆက်အဖြစ် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် ယင်းအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုများကိုရရှိခဲ့ပါသည်။

၇၅။ မသန်စွမ်းအဖွဲ့များ၏ မေတ္တာရပ်ခံချက်ဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် မသန်စွမ်းသူများ ပိုမို ပါဝင်လာစေရေးအတွက် နည်းဥပဒေများကိုပြင်ဆင်ပေးခဲ့သည်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မသန်စွမ်းသူများမဲပေးရာတွင်အဆင်ပြေစေရေးအတွက် အထူးမဲရုံများတည် ဆောက်ပေးခြင်း၊ မျက်မမြင်များအတွက်အများနည်းတူ မဲရုံတွင်မဲပေးနိုင်ရန် Braille Template ဖြင့် မဲပေးနိုင်ရန်ဆောင်ရွက်ပေးခြင်း နားမကြားသူများအတွက်လည်း Sign Language ဖြင့်ပညာပေးခြင်း၊ မဲရုံများတွင်စာရွက်အလွတ်နှင့် ခဲတန်များထားပေးခြင်း၊ မဲရုံများတွင် ရုပ်ပြပညာပေးရုပ်ပုံများ ကပ်ထားပေးခြင်းဖြင့် မသန်စွမ်းသူများရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် ပိုမိုပါဝင်လာရေးပထမဆုံး အကြိမ်အဖြစ်ဦးစားပေးဆောင်ရွက်ခဲ့ပါသည်။

၇၆။ အမျိုးသမီးများရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် ပိုမိုပါဝင်လာစေရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲ များကျင်းပခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲများမှထွက်ပေါ်လာသော အကြံပြုချက်များ ကိုအခြေခံကာ ရွေးကောက်ပွဲစီမံခန့်ခွဲရေးတွင် အမျိုးသမီးများပိုမိုပါဝင်လာစေရေးအတွက် အမျိုးသမီးများဆိုင်ရာ မူဝါဒ (Gender Policy) တစ်ရပ်ကိုချမှတ်ရေးဆွဲအကောင်အထည် ဖော်ခဲ့ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကလည်း နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးပွဲများတွင် အမျိုးသမီး ကိုယ်စားလှယ်များပိုမိုရွေးချယ်ယှဉ်ပြိုင်စေရန် အားပေး တိုက်တွန်းမှုများပြုခဲ့ပါသည်။ ထို့ကြောင့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အမျိုးသမီးကိုယ်စားလှယ် လောင်း ၈၀၀ စာရင်းတင်သွင်းခဲ့ပြီးစုစုပေါင်း ၇၉၃ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။ မြန်မာ့သမိုင်းတွင်

အမျိုးသမီးဦးရေအများဆုံးပါဝင်ယှဉ်ပြိုင်သော ရွေးကောက်ပွဲဖြစ်ခဲ့ပါသည်။ ထူးခြားချက်တစ်ခုမှာ အမျိုးသမီးသီးသန့်ပါတီတစ်ခုဖြစ်သော အမျိုးသမီး ပါတီ(မွန်) တည်ထောင်ကာ အမျိုးသမီး ကိုယ်စားလှယ်လောင်းများပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပါသည်။

၇၇။ တိုင်းရင်းသားလူမျိုးစုများနှင့်ပတ်သက်၍ တိုင်းရင်းသားဘာသာစကားများဖြင့် မဲဆန္ဒရှင် ပညာပေးလုပ်ငန်းများကို ရုပ်မြင်သံကြား၊ ရေဒီယို၊ လက်ကမ်းစာဆောင်များပြုစုကာ ပညာပေးမှု များ ပြုလုပ်နိုင်ခဲ့ပါသည်။ တိုင်းရင်းသားလူမျိုးစုများကိုယ်စားပြုသော နိုင်ငံရေးပါတီများလည်း အများအပြားပါဝင်ယှဉ်ပြိုင်လာခဲ့ကြပါသည်။

၇၈။ မဲစာရင်းပြုစုရာ၌လည်းကောင်း၊ မဲဆန္ဒရှင်ပညာပေးလုပ်ငန်းများတွင် လည်းကောင်း၊ လူမှုအဖွဲ့ အစည်းများပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ လူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ပြည်တွင်း၊ ပြည်ပရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများကျင့်ဝတ်နှင့်လုပ်ငန်းစဉ်များကို ရေးဆွဲ ထုတ်ပြန်နိုင် ခဲ့ပါသည်။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး လုပ်ငန်းစဉ်တွင် ပြည်တွင်းလူမှု အဖွဲ့အစည်းပေါင်း ၅၃ ဖွဲ့နှင့် ပြည်ပအဖွဲ့အစည်းပေါင်း ၁၅ ဖွဲ့ နိုင်ငံတကာသံရုံး ၃၂ ရုံး၊ အာဆီယံနိုင်ငံ ၅ နိုင်ငံနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖိတ်ကြားသည့်နိုင်ငံ များနှင့်အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ၈ ဦးတို့ပါဝင်ခဲ့ပြီး စောင့်ကြည့်လေ့လာသူစုစုပေါင်း ပြည်တွင်း ၁၁၃၇၀ ဦး၊ ပြည်ပ ၁၁၅၃ ဦး ပါဝင်၍ဆောင်ရွက်ခဲ့ပါသည်။ ရွေးကောက်ပွဲနီးလာချိန်တွင် နိုင်ငံရေးပါတီများ၊ မီဒီယာများ၊ လူမှုအဖွဲ့အစည်းများနှင့် လစဉ်တွေ့ဆုံညှိနှိုင်းမှုများဆောင်ရွက်နိုင်ခဲ့သည်။ ဆွစ်ဇာလန် သံရုံးက ကမကထပြုကာ နိုင်ငံရေးပါတီများကျင့်ဝတ်ကိုလည်း UEC နှင့် ညှိနှိုင်းထုတ်ပြန်နိုင်ခဲ့ ပါသည်။ မြန်မာစာနယ်ဇင်းကောင်စီကလည်း UEC နှင့်ညှိနှိုင်းကာမီဒီယာ လက်စွဲစာအုပ်ထုတ်ပြန် ခဲ့သည်။

၇၉။ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပတ်သက်၍ US Aid, UNDP, IFES, IIDEA, EU, DIPD, AUS Aid, UK Aid စသောအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များဖွံ့ဖြိုး တိုးတက်ရေးအတွက်ဆောင်ရွက်နိုင်ခဲ့ပါသည်။

အခန်း(၅)

နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

၈၀။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၅ ခုနှစ်တွင် လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရန်အတွက် ဘက်စုံထောင့်စုံမှ ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်မှ စတင်ကာ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ European Union (EU)၊ International Foundation for Electoral Systems (IFES) နှင့် International Institute for Democracy and Electoral Assistance (IDEA) တို့သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ရုံးခွဲဖွင့်လှစ်၍ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသော နိုင်ငံတကာအဖွဲ့အစည်းများ ဖြစ်ပါသည်။

European Union (ဥရောပသမဂ္ဂ)

၈၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပထမဦးစွာ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းမှာ ဥရောပသမဂ္ဂဖြစ်ပါသည်။ ဥရောပသမဂ္ဂအဖွဲ့သည် ၂၀၁၃ ခုနှစ်တွင် EU EST/ESP (EU Electoral Support Team/Electoral Support Program) အဖြစ်နည်းပညာဆိုင်ရာ အကူအညီများ စတင်ပေးအပ်ခဲ့ပါသည်။ အကြီးအကဲမှာ Mr. Roland Kobia ဖြစ်ပါသည်။ ၂၀၁၃ ခုနှစ်၊ ဧပြီလ (၂၆) ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၏ ပထမဆုံးအကြိမ် Stakeholder Meeting ကို ကျင်းပပေးခဲ့သည်။ ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်များတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၄) ခုတွင် ရွေးကောက်ပွဲဆိုင်ရာသင်တန်းများ ပေးခဲ့သည်။ International Management Group (IMG) အဖွဲ့အစည်းမှတစ်ဆင့် ရွေးကောက်ပွဲဆိုင်ရာ မီဒီယာသင်တန်းများပေးခဲ့သည်။ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ဘယ်လ်ဂျီယံနိုင်ငံများသို့ နိုင်ငံခြားရွေးကောက်ပွဲလေ့လာရေး ခရီးစဉ်များ ဆောင်ရွက်ပေးခဲ့ပါသည်။ ၂၀၁၅ မှ စတင်ကာ International Institute for Democracy and Electoral Assistance (IDEA) ၊ Democracy Reporting International (DRI) ၊ Danish Institute for Parties and Democracy (DIPD) နှင့် Frederich Naumann Foundation (FNF) တို့နှင့် (၃) နှစ်စီမံကိန်း(Consortium) အဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။ IDEA က ကော်မရှင်အတွက်လည်းကောင်း၊ DRI နှင့် FNF တို့က CSO များအတွက်လည်းကောင်း၊ DIPD က နိုင်ငံရေးပါတီများအတွက်လည်းကောင်း အသီးသီး ဆောင်ရွက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးအနေဖြင့် မြန်မာနိုင်ငံအနှံ့တွင် အခြားသော Stakeholders များနှင့် ပူးပေါင်းကာ ရွေးကောက်ပွဲဆိုင်ရာ Project များ ဆောင်ရွက်ခြင်း၊ CSO များ၏ လုပ်ငန်းများအား ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်နေပါသည်။ Election Observation အတွက် ၁၂.၈.၂၀၁၅ တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နားလည်မှု စာချုပ်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့သည်။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရန်

အတွက် European Union Election Observation Mission (EU EOM) ကို စေလွှတ်ခဲ့ပါသည်။ ကာလတိုနှင့်ကာလရှည် ရွေးကောက်ပွဲလေ့လာရေး အဖွဲ့ဝင် (၁၃၀) ခန့်ကို စေလွှတ်ခဲ့ပါသည်။

International Foundation for Electoral System (IFES)

၈၂။ ရွေးကောက်ပွဲကူညီပံ့ပိုးမှုဆိုင်ရာလုပ်ငန်းများဆောင်ရွက်နိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် MoU ရေးထိုးထားသည်။ အမေရိကန်နိုင်ငံအခြေစိုက် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ အကြီးအကဲမှာ Mr. Bill Sweeney ဖြစ်ပြီး မြန်မာနိုင်ငံအကြီးအကဲမှာ Mr. Paul Guerin ဖြစ်သည်။ အမေရိကန်နိုင်ငံက အဓိက Fund ထောက်ပံ့ပေးသည့်အဖွဲ့ဖြစ်ပြီး ဗြိတိန်၊ ဩစတြေးလျ၊ ဆွစ်ဇာလန် စသည့် နိုင်ငံများစွာမှလည်း ရန်ပုံငွေများရရှိခဲ့သည်။ ၂၀၁၃ ခုနှစ် တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၌ တိုင်းဒေသကြီး/ ပြည်နယ်များမှ ဆရာမ (၁၄) ဦးအား ကော်မရှင်ရုံးမှ ဝန်ထမ်း (၅) ဦးနှင့်အတူ BRIDGE သင်တန်းပေးခဲ့ပြီး CSO များအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းများပေးနိုင်ရန် ထောက်ပံ့ခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မဟာဗျူဟာ စီမံချက် (၂၀၁၄ - ၂၀၁၈) ကိုရေးဆွဲရာတွင် ကူညီပေးခဲ့သည်။ မဲဆန္ဒရှင် စာရင်းပြုစုခြင်းဆိုင်ရာ Pilot Project ကို ၂၀၁၄ ခုနှစ်တွင် မြို့နယ် (၃) မြို့နယ်တွင် ဆောင်ရွက်ခဲ့သည်။ နိုင်ငံရေးပါတီများ၊ CSO များနှင့် တွေ့ဆုံပွဲများကို ၁၃.၃.၂၀၁၄ မှစတင်ကာ လစဉ်ပုံမှန်ပြုလုပ်ပေးခဲ့ပါသည်။ ကွန်ပျူတာစနစ်ဖြင့် မဲစာရင်းပြုစုခြင်းလုပ်ငန်းကို တစ်နိုင်ငံလုံးအဆင့် ဆောင်ရွက်ပေးခဲ့သည်။ Voter Education နှင့် Inclusion ကိစ္စများ (Gender အပါအဝင်) ဆောင်ရွက်ပေးခဲ့သည်။ တောင်ကိုရီးယား၊ ဖိလစ်ပိုင် စသည့်နိုင်ငံခြားခရီးစဉ်များ ဆောင်ရွက်ပေးခဲ့သည်။ Media Training များပေးခဲ့ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတင်းအချက်အလက်ဌာန (ရန်ကုန်) ဖွင့်လှစ်နိုင်ရန် ကူညီပံ့ပိုးခဲ့သည်။ မြန်မာနိုင်ငံရှိ MPT, Telenor, Ooredoo စသည့် ဆက်သွယ်ရေးကုမ္ပဏီများနှင့်ပူးပေါင်းကာ SMS စနစ်ဖြင့် မဲစာရင်းလာရောက်ကြည့်ရှုစေရန် လှုံ့ဆော်ပေးခဲ့သည်။ ရွေးကောက်ပွဲရလဒ်များကို အချိန်နှင့် တပြေးညီကြေညာနိုင်စေရန် Media Result Center ကို နေပြည်တော်ကော်မရှင်ရုံးနှင့် ရန်ကုန်မြို့ရှိ ကော်မရှင်သတင်းအချက်အလက် ဌာနခွဲတွင် ဆောင်ရွက်ပေးခဲ့သည်။ ရွေးကောက်ပွဲနေ့တွင် အသုံးပြုရန်အတွက် မဲပုံးလုံခြုံရေး ကြိုးများ၊ မဲအိတ်များအတွက်ချိပ်တောင့်များ၊ ရွေးကောက်ပွဲဆိုင်ရာ ပိုစတာများ၊ လက်ကမ်း စာစောင်များ၊ ရုပ်မြင်သံကြားဇာတ်လမ်းများ၊ ကာတွန်းဇာတ်လမ်းများကို ထုတ်လုပ် ဖြန့်ချိ ထောက်ပံ့ပေးခဲ့သည်။

International IDEA (IDEA)

၈၃။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် MoU လက်မှတ်ရေးထိုးထားပြီး ပြည်ထောင်စုရွေးကော်မရှင်ရုံးတွင် ရုံးခွဲဖွင့်လှစ်ထားပါသည်။ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲမှာ Mr. Jorge Valladares ဖြစ်ပါသည်။ ပြည်ထောင်စုရွေးကော်မရှင်ရုံး၌ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တွင် " ရွေးကော်မရှင်ဆိုင်ရာပဋိပက္ခနှင့်ဘေးအန္တရာယ်များကို စီမံခန့်ခွဲသည့်စနစ် " အလုပ်ရုံဆွေးနွေးပွဲ (ERMT Workshop) တစ်ကြိမ်စီ ပြုလုပ်ခဲ့ပါသည်။ ၂၀၁၄ ခုနှစ် ဩဂုတ်လတွင် ရန်ကုန်မြို့ရှိ International IDEA ရုံးတွင် Gender နှင့် Social Media Workshop တစ်ကြိမ် ပြုလုပ်ခဲ့သည်။ ၂၀၁၅ ခုနှစ် မေလ ၃၀ ရက်နေ့နှင့် ၃၁ ရက်နေ့များတွင် ဝန်ကြီးဌာနများ၊ ကော်မရှင်အဖွဲ့ခွဲများကို နေပြည်တော်ရှိ သင်္ဂဟတိုတယ်တွင် " ရွေးကော်မရှင်ဆိုင်ရာ ပဋိပက္ခနှင့် ဘေးအန္တရာယ်များကို စီမံခန့်ခွဲသည့်စနစ် " အလုပ်ရုံဆွေးနွေးပွဲ (ERMT Workshop) ကို ကျင်းပခဲ့သည်။ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့နှင့် ၃ ရက်နေ့များတွင် နိုင်ငံရေးပါတီများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများကို ဖိတ်ခေါ်ကာ ရန်ကုန်မြို့ရှိ Sule Shangri-La Hotel တွင် "ရွေးကော်မရှင်ဆိုင်ရာပဋိပက္ခနှင့်ဘေးအန္တရာယ်များကို စီမံခန့်ခွဲသည့်စနစ် " အလုပ်ရုံဆွေးနွေးပွဲ (ERMT Workshop) ကို ပြုလုပ်ခဲ့သည်။ အဓိကလုပ်ငန်းမှာ Electoral Risk Management Tool (ERM Tool) ဖြစ်သည်။ ERM Tool ကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ကာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုရွေးကော်မရှင်၏ပြည်တွင်းနှင့် နိုင်ငံတကာရွေးကော်မရှင်လေ့လာသူများ ဖိတ်ကြားရေးအတွက် လိုအပ်သည့်လုပ်ငန်းစဉ်များကို ညှိနှိုင်းရေးဆွဲခဲ့ပါသည်။ ရွေးကော်မရှင်လေ့လာသူများအတွက် Briefing တစ်ခုကို ၂၃.၁၀.၂၀၁၅ ရက်နေ့တွင် ကော်မရှင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြုလုပ်ရာတွင် ထောက်ပံ့ခဲ့သည်။ အာဆီယံနိုင်ငံများမှ ရွေးကော်မရှင်များအား ဖိတ်ခေါ်ရာတွင် ထောက်ပံ့ကူညီခဲ့ပါသည်။ ပြည်တွင်းရွေးကော်မရှင်စောင့်ကြည့်လေ့လာသူများ၊ နိုင်ငံတကာ ရွေးကော်မရှင် စောင့်ကြည့်လေ့လာသူများ၊ ရွေးကော်မရှင်ကိုယ်စားလှယ်များနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးကော်မရှင်နေ့တွင် ချိတ်ဆွဲထားရန်အတွက် သက်သေခံကတ်ပြားများ၊ ကြိုးများနှင့် ကတ်ပြားများထည့်ရန် ပလပ်စတစ်အိတ်များကိုလည်း ကူညီထောက်ပံ့ခဲ့ပါသည်။ မဲဆန္ဒရှင် ပညာပေးခြင်းလုပ်ငန်းများဆိုင်ရာ ကာတွန်း၊ ဗီဒီယိုများကို တိုင်းရင်းသား ဘာသာများဖြင့် ထုတ်လုပ်ဖြန့်ဝေခဲ့ပြီး မဲဆန္ဒရှင်စာရင်းနှင့် စပ်လျဉ်းသည့် ကာတွန်းဗီဒီယိုအားလည်း ပြည်ထောင်စု ရွေးကော်မရှင်ရုံး၏ လမ်းညွှန်ချက်ဖြင့် ထုတ်ဝေထားသည်။ Media ပညာပေး သင်တန်းများလည်း တိုင်းဒေသကြီး / ပြည်နယ်များတွင် ပြုလုပ်ခဲ့သည်။ ရွေးကော်မရှင်နေ့ နီးလာလျှင် မီဒီယာများအားဖြန့်ဝေရန် ရွေးကော်မရှင်ဆိုင်ရာ ဥပဒေရေးရာပြဋ္ဌာန်းချက်များ၊ ရွေးကော်မရှင်လုပ်ငန်းစဉ်များနှင့်ပတ်သက်သည့် အခြေခံအချက်အလက်များ၊ ရွေးကော်မရှင် တစ်ခုတွင် မီဒီယာ၏အခန်းကဏ္ဍ၊ ရွေးကော်မရှင်စက်ဝန်း အစရှိသည်တို့အား ပြုစုထားသည့် Media Kit ၊ ရွေးကော်မရှင်လေ့လာသူများအတွက် ဆောင်ရန်/ ရှောင်ရန်များ၊ ရွေးကော်မရှင် လေ့လာရေးဆိုင်ရာအချက်အလက်များပါဝင်သည့် Observer Kit အိတ်များကိုလည်း ထောက်ပံ့ပေးခဲ့သည်။

Australia Electoral Commission (ဩစတြေးလျရွေးကောက်ပွဲကော်မရှင်)

၈၄။ Australia Electoral Commission (AEC) သည် မဲရုံမှူးနှင့် မဲရုံဝန်ထမ်းများအား သင်တန်းများပို့ချရာတွင် ကူညီထောက်ပံ့ပေးခဲ့သည်။ တိုင်းဒေသကြီး/ ပြည်နယ်များမှ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ ရွေးကောက်ပွဲအရာရှိများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဝန်ထမ်းအချို့နှင့်အတူ သင်တန်းသား (၂၂၀) ကိုဆရာဖြစ်သင်တန်း (၄) ကြိမ်ပေးခဲ့သည်။ မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မြို့နယ်/ ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ မဲရုံဝန်ထမ်းများကို သင်တန်းများ အဆင့်ဆင့် ပေးခဲ့သည်။ မဲရုံမှူးလက်စွဲစာအုပ်နှင့် ရွေးကောက်ပွဲ တာဝန်ရှိသူများအတွက် စစ်ဆေးရန် အချက်အလက်များ စာအုပ်တို့ကို IFES နှင့်ပူးပေါင်းကာ ထုတ်ဝေဖြန့်ချိခဲ့သည်။

အခြားပူးပေါင်းဆောင်ရွက်သောအဖွဲ့အစည်းများ

၈၅။ အခြားသောပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် UNDP က မဲတစ်ကြိမ်ထက် ပိုပေးခြင်းကို တားဆီးနိုင်သည့် ကြာရှည်ခံမင်ဘူးများ (Indelible Ink) ကိုထောက်ပံ့ပေးခဲ့သည့်အပြင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် သင်တန်းများကိုလည်း တိုင်းဒေသကြီး/ ပြည်နယ်များနှင့် အဆင့်ဆင့်သော ကော်မရှင်အဖွဲ့ခွဲများနှင့် ပူးပေါင်းကာ ဆောင်ရွက်ခဲ့သည်။ ဂျပန်အစိုးရကလည်း လျှပ်စစ်မီးရရှိရန်ခက်ခဲသောမဲရုံများတွင် မဲရေတွက်ရာ၌ လွယ်ကူအဆင်ပြေ စေရေးအတွက် ဆိုလာမီးအိမ်များ (၅၁၂၉၈)ခုကို ထောက်ပံ့လှူဒါန်းခဲ့ပါသည်။ အခြားအဖွဲ့အစည်းများ ဖြစ်သည့် National Democratic Institute (NDI) က လွှတ်တော်ကိုယ်စားလှယ်များအတွက် Resource Center ဖွင့်လှစ်ပေးခြင်း၊ ပြည်တွင်းရွေးကောက်ပွဲလေ့လာသူ (၅၀၀၀) အား သင်တန်းများပေးခြင်း၊ Center for Humanitarian Dialogue (HD) က ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ကူညီဆောင်ရွက်ပေးခြင်းနှင့် အင်ဒိုနီးရှားနိုင်ငံသို့ လေ့လာရေး ခရီးစဉ်စဉ်ပေးခြင်း၊ Frederich Naumann Foundation (FNF) အဖွဲ့က တိုင်းဒေသကြီး/ ပြည်နယ်များတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှတစ်ဆင့် မဲဆန္ဒရှင်အသိပညာပေးသင်တန်းများ ပေးခြင်း၊ International Republican Institute (IRI) က နိုင်ငံရေးပါတီများကို သင်တန်းများပေးခြင်း၊ Netherlands Institute for Multiparty Democracy and DEMO Finland (NIMD/DEMO Finland) အဖွဲ့သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားပြီး Myanmar School of Politics (MySoP) အမည်ဖြင့် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များဆိုင်ရာ သင်တန်းများပေးခြင်းကို လည်းကောင်း၊ Danish Institute for Parties and Democracy (DIPD) က နိုင်ငံရေး ပါတီများအား သင်တန်းများပေးခြင်းကို အသီးသီး ဆောင်ရွက်ခဲ့ကြပါသည်။

၈၆။ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မဲဆန္ဒရှင်စာရင်းကို ကွန်ပျူတာစနစ်သုံးကာပြုစုနိုင်ခြင်း၊ မဲဆန္ဒရှင်ပညာပေးခြင်းလုပ်ငန်းများကို နိုင်ငံတစ်ဝန်းတွင်

ထိရောက်စွာဆောင်ရွက်နိုင်ခြင်း၊ နိုင်ငံတကာအတွေ့အကြုံများ၊ ဗဟုသုတများရရှိခြင်း၊ ကော်မရှင်ဝန်ထမ်းများအား သင်တန်းများပိုမိုပို့ချနိုင်ခြင်း၊ မဲရုံအခင်းအကျင်းပုံစံ၊ ခိုင်လုံမဲ/ ပယ်မဲ၊ မဲရေတွက်ခြင်း၊ သင်တန်းဗွီဒီယိုများထုတ်ဝေဖြန့်ဖြူးနိုင်ခြင်း၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ မီဒီယာများနှင့်ပိုမိုနီးကပ်စွာ ဆက်ဆံလာနိုင်ခြင်း၊ ပြည်သူလူထုနှင့် မဲဆန္ဒရှင်အသိပညာပေးအစီအစဉ်များကို ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာ၊ လက်ကမ်းစာစောင်များမှတစ်ဆင့် မြန်မာဘာသာဖြင့်သာမက တိုင်းရင်းသားဘာသာများဖြင့်ပါ ပိုမိုထိရောက်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိခဲ့ပါသည်။

၈၇။ နိုင်ငံတကာအဖွဲ့အစည်းများက ကော်မရှင်ကိုထောက်ပံ့မှုအနေဖြင့် International Foundation for Electoral Systems (IFES) အဖွဲ့က မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲလုပ်ငန်းစဉ် ကို ပံ့ပိုးကူညီခြင်းအတွက် ကျပ် (၉.၅) ဘီလီယံ၊ လေ့ကျင့်သင်ကြားပေးခြင်းလုပ်ငန်းများကို ကူညီပံ့ပိုးခြင်းအတွက် ကျပ် (၆၅၀) မီလီယံနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့် နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ပံ့ပိုးကူညီခြင်းအတွက် ကျပ် (၈.၆) ဘီလီယံ၊ စုစုပေါင်း ကျပ် (၁၈.၁၀) ဘီလီယံ ကျခံသုံးစွဲသွားမည်ဖြစ်ပြီး စုစုပေါင်း ကျပ် (၁၃.၂၅) ဘီလီယံ သုံးစွဲပြီးဖြစ်ပါသည်။ International Institute for Democracy and Electoral Assistance (IDEA) အဖွဲ့က ကျပ်သန်း (၂၈၀၀) ကျော်ကို ထောက်ပံ့မည်ဖြစ်ပြီး ကျပ် (၇၀၀) သန်းကျော် သုံးစွဲထားပြီးဖြစ်ပါသည်။ United Nations Development Programme (UNDP) က ထောက်ပံ့ခဲ့သော ကြာရှည်ခံမင်ဘူးများမှာ ကျပ် (၁၂၉) သန်းတန်ဖိုးရှိပြီး ဂျပန်အစိုးရကထောက်ပံ့လှူဒါန်းခဲ့သည့် ဆိုလာမီးအိမ်များမှာ ကျပ် (၇၆) သန်းကျော်တန်ဖိုးရှိပါသည်။ သို့ရာတွင် အဆိုပါနိုင်ငံတကာအဖွဲ့အစည်းများ၏ ထောက်ပံ့မှုများမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ငွေသားတိုက်ရိုက်ထောက်ပံ့ခြင်းမဟုတ်သည့်အပြင် ကော်မရှင်အနေဖြင့် ရန်ပုံငွေ (ငွေသား) ရရှိခြင်းလည်းမရှိပါ။ အဆိုပါအသုံးစရိတ်များမှာ ယင်းအဖွဲ့အစည်းများက အခမ်းအနားများ၊ တွေ့ဆုံဆွေးနွေးပွဲများ၊ သင်တန်းများအတွက် ကုန်ကျစရိတ်များ၊ မဲဆန္ဒရှင်အသိပညာပေးခြင်းနှင့် မဲစာရင်းပြုစုခြင်းလုပ်ငန်းများအတွက် လိုအပ်သော ပစ္စည်းကိရိယာများဝယ်ယူခြင်း၊ စာအုပ်များ၊ စာရွက်စာတမ်းများ၊ လက်စွဲစာစောင်များ၊ ပိုစတာများ၊ ဗီဒီယိုများ၊ ကာတွန်းများ၊ ဗွီဒီယိုများထုတ်လုပ်ခြင်းတို့အတွက် ၎င်းတို့၏အစီအစဉ်ဖြင့် တိုက်ရိုက်သုံးစွဲကျခံခြင်းသာဖြစ်ပါသည်။ ထို့အပြင် အဆိုပါကျခံသုံးစွဲမှုများတွင် နိုင်ငံရေးပါတီများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအား သင်တန်းများပေးခြင်း၊ သင်ထောက်ကူပစ္စည်းများပေးခြင်းနှင့် ရန်ပုံငွေများထောက်ပံ့ခြင်းတို့လည်း ပါရှိပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နောင်ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်ပညာပေးခြင်းလုပ်ငန်းများ၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်းလုပ်ငန်းများ စသည့်ရွေးကောက်ပွဲပြင်ဆင်ရေးဆိုင်ရာလုပ်ငန်းများအတွက် ရန်ပုံငွေများ ထည့်သွင်းဖော်ပြတောင်းခံထားရန် လိုအပ်မည်ဖြစ်ပါသည်။

အခန်း(၆)

ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် Stake holders များနှင့် တွေ့ဆုံဆွေးနွေးခြင်း

၈၈။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာစွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများပြင်ဆင်ရာတွင်လည်းကောင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် ရွေးကောက်ပွဲနှင့်သက်ဆိုင်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေ ရန်လည်းကောင်း ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် Stakeholderများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ Stakeholder များပါဝင်သည့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

ရွေးကောက်ပွဲဆိုင်ရာပညာပေးသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ခြင်း

၈၉။ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းများကို အောက်ပါအတိုင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၊ တိုင်းဒေသကြီး/ ပြည်နယ်နှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ များတွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည် -

- (က) ၇-၅-၂၀၁၅ ရက်နေ့တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်းအမှတ်စဉ် (၁/၂၀၁၅) ကို ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ သင်တန်းသားများအား ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်းလမ်းညွှန်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
- (ခ) ၁၁-၅-၂၀၁၅ ရက်နေ့တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်း အမှတ်စဉ် (၂/၂၀၁၅) ကို ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ သင်တန်းသားများအား ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်းလမ်းညွှန်များကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
- (ဂ) ၂၁-၅-၂၀၁၅ ရက်နေ့တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်း အမှတ်စဉ် (၃/၂၀၁၅)ကို ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ သင်တန်းသားများအား ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်းလမ်းညွှန်များကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

- (ဃ) ၂၈-၅-၂၀၁၅ ရက်နေ့တွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်း အမှတ်စဉ် (၄/၂၀၁၅)ကို ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ သင်တန်းသားများအား ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်းလမ်းညွှန်များကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေး ခန်းမ၌ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
- (င) ၃-၉-၂၀၁၅ ရက်နေ့တွင် မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ ပညာပေး(နည်းပြ)သင်တန်း အမှတ်စဉ် (၁/၂၀၁၅)ကို ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ ဆင့်ပွားသင်တန်း ပို့ချမည့် နည်းပြများအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
- (စ) ၁၁-၉-၂၀၁၅ ရက်နေ့တွင် မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ ပညာပေး(နည်းပြ)သင်တန်း အမှတ်စဉ် (၂/၂၀၁၅)ကို ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ ဆင့်ပွားသင်တန်း ပို့ချမည့် နည်းပြများအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
- (ဆ) ၁၇-၉-၂၀၁၅ ရက်နေ့တွင် မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ ပညာပေး(နည်းပြ)သင်တန်း အမှတ်စဉ် (၃/၂၀၁၅)ကို ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများမှ ဆင့်ပွားသင်တန်းပို့ချမည့် နည်းပြများအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေး ခန်းမ၌ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
- (ဇ) ၁၉-၉-၂၀၁၅ ရက်နေ့တွင် မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ ပညာပေး(နည်းပြ)သင်တန်း အမှတ်စဉ် (၄/၂၀၁၅)ကို ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ ဆင့်ပွားသင်တန်း ပို့ချမည့် နည်းပြများအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေး ခန်းမ၌ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့် တွေ့ဆုံဆွေးနွေးမှုများ

၉၀။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် တိုင်းဒေသကြီး/ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အပါအဝင် အဖွဲ့ဝင်တို့ဖြင့် ၃.၁၂.၂၀၁၃၊ ၁၈.၃.၂၀၁၄၊ ၃.၇.၂၀၁၄၊ ၇.၈.၂၀၁၄၊ ၁၃.၁၀.၂၀၁၄၊ ၂၃.၁.၂၀၁၅၊ ၃၀.၃.၂၀၁၅၊ ၅.၆.၂၀၁၅၊ ၆.၇.၂၀၁၅၊ ၃၀.၇.၂၀၁၅ နှင့် ၁၄.၉.၂၀၁၅ နေ့ရက်များ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တွင် ဆောင်ရွက်မှုများ

၉၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များသည် အောက်ပါအတိုင်း သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်များသို့ သွားရောက်၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများကို လမ်းညွှန်ဆွေးနွေးခဲ့ပါသည် -

- (က) ၁၀-၂-၂၀၁၄ ရက်နေ့တွင် မွန်ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် မော်လမြိုင်မြို့၌ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ပါသည်။
- (ခ) ၁၃-၉-၂၀၁၄ ရက်နေ့တွင် ကယားပြည်နယ်၊ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် လွိုင်ကော်မြို့၌ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ပါသည်။
- (ဂ) ၂၉-၁၂-၂၀၁၄ ရက်နေ့တွင် ကရင်ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ဘားအံမြို့၌ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ပါသည်။
- (ဃ) ၃၀-၁၂-၂၀၁၄ ရက်နေ့တွင် ကရင်ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် မြဝတီမြို့၌ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ပါသည်။
- (င) ၁၉-၉-၂၀၁၅ ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများနှင့်အတူ မဲစာရင်းကပ်ထားကြေညာမှုအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
- (စ) ၂၈-၉-၂၀၁၅ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျိုင်းတုံမြို့၌ ကျင်းပခဲ့ပါသည်။

- (ဆ) ၂၉-၉-၂၀၁၅ ရက်နေ့တွင် ရှမ်းပြည်နယ်၊ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးအား တာချီလိတ်မြို့၌ ကျင်းပခဲ့ပါသည်။
- (ဇ) ၁-၁၀-၂၀၁၅ ရက်နေ့တွင် ကချင်ပြည်နယ်၊ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ပူတာအိုမြို့၌ ကျင်းပခဲ့ပါသည်။
- (ဈ) ၂-၁၀-၂၀၁၅ ရက်နေ့တွင် ကချင်ပြည်နယ်၊ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား မြစ်ကြီးနားမြို့၌ ကျင်းပခဲ့ပါသည်။
- (ည) ၅-၁၀-၂၀၁၅ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကလေးမြို့၌ ကျင်းပခဲ့ပါသည်။

နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုများ

၉၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီအဖွဲ့အစည်းများမှ ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များနှင့် အောက်ပါအတိုင်းတွေ့ဆုံ၍ အလုပ်ရုံဆွေးနွေးပွဲများနှင့် အစည်းအဝေးများ ပြုလုပ်ခဲ့ပါသည် -

- (က) ၂၂-၅-၂၀၁၂ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံရေးပါတီ (၁၇) ပါတီမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၌ တွေ့ဆုံ၍ ကျင်းပပြီးစီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။
- (ခ) ၂၉-၅-၂၀၁၂ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီ (၁၅) ပါတီမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၌ တွေ့ဆုံ၍ ဆန္ဒပြမှုများတွင် နိုင်ငံရေးပါတီအချို့ ပါဝင် ပတ်သက်ခြင်းနှင့်စပ်လျဉ်းသည့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။
- (ဂ) ၂၇-၇-၂၀၁၂ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီ (၁၀)ပါတီမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၌တွေ့ဆုံ၍ ရွေးကောက်ပွဲစနစ် ပြုပြင်ရေးစာတမ်းနှင့် စပ်လျဉ်း သည့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

- (ဃ) ၈-၈-၂၀၁၂ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေး ပါတီ (၂)ပါတီမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၌ တွေ့ဆုံ၍ ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကိစ္စများအတွက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။
- (င) ၂၄-၁၂-၂၀၁၂ ရက်နေ့တွင် ရခိုင်တိုင်းရင်းသားပါတီ(၃)ပါတီနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၌တွေ့ဆုံ၍ ရခိုင်ပြည်နယ်အတွင်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကိစ္စများအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ ပါသည်။
- (စ) ၃-၁-၂၀၁၃ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီ (၅၄)ပါတီမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၌ တွေ့ဆုံ၍ နိုင်ငံတော်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများနှင့်စပ်လျဉ်းသည့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။
- (ဆ) ၂၉-၃-၂၀၁၃ ရက်နေ့တွင် နိုင်ငံရေးပါတီ(၅၆) ပါတီနှင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ရုံး၌ တွေ့ဆုံ၍ နိုင်ငံရေးပါတီများနှင့် စပ်လျဉ်းသည့် ရွေးကောက်ပွဲဆိုင်ရာ များ ဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။
- (ဇ) ၉-၅-၂၀၁၃ ရက်နေ့တွင် နိုင်ငံရေးပါတီ (၇) ပါတီနှင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ရုံး၌ တွေ့ဆုံ၍ နိုင်ငံရေးပါတီများ၏ ရန်ပုံငွေကောက်ခံ စုစည်းခြင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးမှု ပြုလုပ်ခဲ့ပါသည်။
- (ဈ) ၂၆-၄-၂၀၁၃ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ကျင်းပ ပြုလုပ်ခဲ့သည့် Electoral Stakeholder Roundtable Meeting သို့ နိုင်ငံရေးပါတီ (၂၁)ပါတီတို့အား ဖိတ်ကြားဆွေးနွေးမှု ပြုလုပ် ခဲ့ပါသည်။
- (ည) ၂-၇-၂၀၁၄ ရက်နေ့တွင် နိုင်ငံရေးပါတီ (၇)ပါတီတို့နှင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ရုံး၌ တွေ့ဆုံ၍ နိုင်ငံရေးပါတီများ၏ ရန်ပုံငွေကောက်ခံ စုစည်းခြင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။
- (ဋ) ၆-၈-၂၀၁၄ ရက်နေ့တွင် နိုင်ငံရေးပါတီ (၁၀)ပါတီနှင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ရုံး၌ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများ၊ ညွှန်ကြား ချက်အမှတ် (၁/၂၀၁၄) တို့နှင့်စပ်လျဉ်း၍ အကြံပြုချက်များ ဆွေးနွေးမှု ပြုလုပ်ခဲ့ပါသည်။

နိုင်ငံရေးပါတီတစ်ခုချင်း/ပုဂ္ဂိုလ်တစ်ဦးချင်းနှင့် တွေ့ဆုံခြင်း

၉၃။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များသည် နိုင်ငံရေးပါတီ တစ်ခုချင်းမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များကိုသော်လည်းကောင်း၊ ပုဂ္ဂိုလ်တစ်ဦးချင်းကိုသော် လည်းကောင်း အောက်ပါအတိုင်းတွေ့ဆုံ၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည် -

- (က) ၅-၉-၂၀၁၂ ရက်နေ့တွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ တွေ့ဆုံ၍ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့ဖူးသူ ဒေါ်စန္ဒာမြင့်သည် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ၈(၁၀)၊ ၁၀(ခ) နှင့် ငြိစွန်းခဲ့ခြင်းအား ဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။
- (ခ) ၆-၉-၂၀၁၂ ရက်နေ့တွင် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၌ တွေ့ဆုံ၍ နိုင်ငံတော်သမ္မတထံသို့ ပေးပို့ခဲ့သည့်စာနှင့် စပ်လျဉ်း၍ တွေ့ဆုံရှင်းလင်းဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။
- (ဂ) ၃၁-၁၀-၂၀၁၂ ရက်နေ့တွင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင် (၃)ဦးတို့နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာများအား ဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။
- (ဃ) ၁-၁၁-၂၀၁၂ ရက်နေ့တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌနှင့် ဗဟို အလုပ်အမှုဆောင် (၃)ဦးတို့အား တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာများအား ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
- (င) ၂၆-၁၂-၂၀၁၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လေ့လာရေးခရီးစဉ်ရောက်ရှိ နေသော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။
- (စ) ၁-၈-၂၀၁၄ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် (၃) ဦး တို့နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ တွေ့ဆုံ၍ လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေများ၊ ညွှန်ကြားချက်အမှတ် (၁/၂၀၁၄) တို့နှင့် စပ်လျဉ်း၍ အကြံပြုချက်များ ဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။
- (ဆ) ၃-၆-၂၀၁၅ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြု အဖွဲ့မှ ကော်မရှင်၏အကြံဉာဏ်များရယူလိုပါကြောင်း တင်ပြလာသဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံဆွေးနွေးမှု

၉၄။ နိုင်ငံတော်သမ္မတသည် အခါအားလျော်စွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အပါအဝင် နိုင်ငံရေးပါတီအဖွဲ့အစည်းများမှ ဥက္ကဋ္ဌများအား တွေ့ဆုံမှုရှိခဲ့ပါသည်။ ထိုအတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည်လည်း နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အခါအားလျော်စွာ အောက်ပါအတိုင်း တွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့ပါသည် -

- (က) ၂၉-၈-၂၀၁၂ ရက်နေ့တွင် အင်ဒိုနီးရှားသမ္မတနိုင်ငံ၏ အကြံပေးကောင်စီဝင်မှ ဒီမိုကရေစီမိတ်ဆွေ (၁၀)ပါတီနှင့် တွေ့ဆုံလိုကြောင်း ပြောကြားလာခဲ့ပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ (၃)တွင် ဆွေးနွေးမှု ပြုလုပ်ခဲ့ပါသည်။
- (ခ) ၂၇-၉-၂၀၁၂ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၌ ပါတီဌာနချုပ် ဖွင့်လှစ်ထားရှိသည့် နိုင်ငံရေးပါတီ (၂၇)ပါတီနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ (၃) ၌ ရွေးကောက်ပွဲဆိုင်ရာများ ဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။
- (ဂ) ၂-၂-၂၀၁၃ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၌ ပါတီဌာနချုပ် ဖွင့်လှစ်ထားရှိသည့် နိုင်ငံရေးပါတီ (၈) ပါတီနှင့် မန္တလေးမြို့၌ တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာများအား ဆွေးနွေးမှု ပြုလုပ်ခဲ့ပါသည်။
- (ဃ) ၁၁-၁၀-၂၀၁၃ ရက်နေ့တွင် နိုင်ငံရေးပါတီ (၂၉)ပါတီနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ တွေ့ဆုံ၍ နိုင်ငံရေးပါတီများ ပါတီရန်ပုံငွေ ကောက်ခံစုစည်းခြင်းဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။
- (င) ၁၁-၁၀-၂၀၁၃ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေလီလမ်းရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးခွဲ၌ တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးမှု ပြုလုပ် ခဲ့ပါသည်။
- (စ) ၂၂-၁၁-၂၀၁၃ ရက်နေ့တွင် နိုင်ငံရေးပါတီ (၅၈)ပါတီနှင့် တွေ့ဆုံ၍ ရန်ကုန်မြို့ပန်ဒါဟိုတယ်၌ မဟာဗျူဟာစီမံချက် ရေးဆွဲညှိနှိုင်းတိုင်ပင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
- (ဆ) ၂၉-၃-၂၀၁၄ ရက်နေ့တွင် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီ (၆၅)ပါတီတို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

- (ဇ) ၁၅-၅-၂၀၁၄ ရက်နေ့တွင် နိုင်ငံရေးပါတီ (၆၅)ပါတီနှင့် ရန်ကုန်မြို့ Sky Star ဟိုတယ်၌ တွေ့ဆုံ၍ နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေရန် ရည်ရွယ်သည့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးမှုများ ပြုလုပ် ခဲ့ပါသည်။
- (ဈ) ၁၅-၁၂-၂၀၁၄ ရက်နေ့တွင် နိုင်ငံရေးပါတီ (၅၉)ပါတီနှင့် ရန်ကုန်မြို့ ပန်ဒါ ဟိုတယ်၌ တွေ့ဆုံ၍ လွတ်လပ်မျှတပြီး အများယုံကြည်လက်ခံသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် ရည်ရွယ်သည့် ဆွေးနွေးမှုများအား ဆွေးနွေးခဲ့ပါသည်။
- (ည) ၁၇-၂-၂၀၁၅ရက်နေ့တွင် နိုင်ငံရေးပါတီ (၆၁)ပါတီနှင့် ရန်ကုန်မြို့ Park Royal ဟိုတယ်၌ တွေ့ဆုံ၍ လွတ်လပ်မျှတပြီး အများယုံကြည်လက်ခံသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရန် ရည်ရွယ်သည့် ဆွေးနွေးမှုများအား ဆွေးနွေးခဲ့ပါသည်။
- (ဋ) ၂၃-၂-၂၀၁၅ ရက်နေ့တွင် စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ် (United Nationalities Alliance- UNA) အဖွဲ့ဝင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ဆွေးနွေးပွဲပြုလုပ်ခဲ့သည့် ရည်ရွယ်ချက်၊ ဆုံးဖြတ် ချက်များနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေလီလမ်းရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးခွဲ၌ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။
- (ဌ) ၁၅-၅-၂၀၁၅ ရက်နေ့တွင် နိုင်ငံရေးပါတီ (၆၆)ပါတီနှင့် ရန်ကုန်မြို့ Summit Parkview ဟိုတယ်၌ တွေ့ဆုံ၍ လွတ်လပ်မျှတပြီး အများယုံကြည်လက်ခံသော ရွေးကောက်ပွဲများကျင်းပနိုင်ရန်နှင့် ပူးပေါင်း ဆောင်ရွက်မှုအားကောင်းစေရန် ရည်ရွယ်သည့် ဆွေးနွေးမှုများအား ဆွေးနွေးခဲ့ပါသည်။
- (ဍ) ၂၆-၆-၂၀၁၅ရက်နေ့တွင် နိုင်ငံရေးပါတီ(၆၇)ပါတီနှင့် ရန်ကုန်မြို့ နိဗ္ဗိတယ် ဟိုတယ်၌တွေ့ဆုံ၍ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်း လက်မှတ်ရေးထိုးပွဲ အခမ်းအနား ပြုလုပ်ခဲ့ပါသည်။
- (ဎ) ၂၂-၇-၂၀၁၅ရက်နေ့တွင် အမျိုးသားတိုးတက်မြင့်မားရေးပါတီမှ လွတ်မြောက် နယ်မြေ (နယ်စပ်ဒေသ)သို့ ရောက်ရှိနေခဲ့သူအား ကိုယ်စားလှယ်လောင်းအဖြစ် လျာထားခြင်း ခွင့်ပြု/ မပြုကိစ္စနှင့် စပ်လျဉ်း၍ တင်ပြချက်အပေါ် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေလီလမ်းရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးခွဲ၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါသည်။

- (ဏ) ၁-၉-၂၀၁၅ ရက်နေ့တွင် နိုင်ငံရေးပါတီ(၈၂)ပါတီနှင့် ရန်ကုန်မြို့ Park Royal ဟိုတယ်၌တွေ့ဆုံ၍ ကော်မရှင်မှ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေမှု နောက်ဆုံးအခြေအနေများ၊ နောက်ဆုံးရသတင်း အချက်အလက်များ၊ လမ်းညွှန်များ၊ လက်ကမ်းစာစောင်များ၊ သိမှတ်ဖွယ်ရာ စာအုပ်စာတမ်းများကို အပြန်အလှန် ဝေငှဖလှယ်နိုင်ရန်နှင့် ကော်မရှင်နှင့် နိုင်ငံရေးပါတီများအကြား ရွေးကောက်ပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား ပြုလုပ်ခဲ့ပါသည်။
- (တ) ၂၀-၁၀-၂၀၁၅ ရက်နေ့တွင် နိုင်ငံရေးပါတီ (၉၁)ပါတီနှင့် ရန်ကုန်မြို့ Park Royal ဟိုတယ်၌ တွေ့ဆုံ၍ ကော်မရှင်နှင့် နိုင်ငံရေးပါတီများအကြား ရွေးကောက်ပွဲ ဆိုင်ရာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။

ဝန်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးမှုများ

၉၅။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ရှေ့နေချုပ်ရုံး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့များနှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးရေး၊ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး၊ မဲစာရင်းပြုစုရေး၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းရေး စသည့်ကိစ္စရပ်များကို အောက်ပါအတိုင်း တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ပါသည် -

- (က) ၉-၅-၂၀၁၃ ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ရှေ့နေချုပ်ရုံးတို့နှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၌ တွေ့ဆုံ၍ နိုင်ငံရေးပါတီများ ပါတီရန်ပုံငွေကောက်ခံရာတွင် နိုင်ငံခြားအထောက်အပံ့ရယူမှု မရှိစေရေးဆိုင်ရာများ ဆွေးနွေးပါသည်။
- (ခ) ၃၀-၁၂-၂၀၁၃ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ မဲစာရင်းပြုစုရာတွင် အခြေခံရမည့်စာရင်းဆိုင်ရာများ ဆွေးနွေး ပါသည်။
- (ဂ) ၇-၈-၂၀၁၄ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန

တို့နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပါသည်။

(ဃ) ၂၃-၁-၂၀၁၅ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန တို့နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပါသည်။

(င) ၁၇-၆-၂၀၁၅ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန တို့နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံ၍ ရွေးကောက်ပွဲလုပ်ငန်းစဉ်ဆိုင်ရာ အသိပညာပေး အစည်းအဝေး ကျင်းပခဲ့ပါသည်။

(စ) ၂၂-၆-၂၀၁၅ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာရုံး၊ ပြည်ထောင်စုဝန်ကြီးဌာနအားလုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စု ရာထူးဝန်ရုံး၊ နိုင်ငံတော်ဗဟိုဘဏ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံ၍ ရွေးကောက်ပွဲလုပ်ငန်းစဉ်ဆိုင်ရာအသိပညာပေး အစည်းအဝေး ကျင်းပခဲ့ပါသည်။

(ဆ) ၁၄-၉-၂၀၁၅ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ နိုင်ငံရေးပါတီ (၁၀)ပါတီမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေး ဗဟို ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၁၅) ကျင်းပခဲ့ပါသည်။

(ဇ) ၂၄-၉-၂၀၁၅ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရုံးတို့နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေး ခန်းမ၌ တွေ့ဆုံ၍ မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် စပ်လျဉ်းသည့် အစည်းအဝေး ကျင်းပခဲ့ပါသည်။

- (ဈ) ၁၃-၁၀-၂၀၁၅ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ နိုင်ငံရေးပါတီ (၁၀)ပါတီမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၁၅) ကျင်းပခဲ့ပါသည်။
- (ည) ၂၉-၁၀-၂၀၁၅ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ နိုင်ငံရေးပါတီ(၁၀)ပါတီမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေး ဗဟိုကော်မတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေး (၃/၂၀၁၅) ကျင်းပခဲ့ပါသည်။
- (ဋ) ၂-၁၁-၂၀၁၅ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနတို့နှင့် အာဆီယံနိုင်ငံများ၊ အခြားမိတ်ဆွေ နိုင်ငံများမှ ရွေးကောက်ပွဲကော်မရှင်များနှင့် အဖွဲ့အစည်းများ၏ လေ့လာရေး ခရီးစဉ်နှင့်စပ်လျဉ်းသည့် အစည်းအဝေးအား ကျင်းပခဲ့ပါသည်။

အခန်း(၇)

**မဲဆန္ဒရှင်စာရင်းများပြုစုရေးအတွက် ရှေ့ပြေးလုပ်ငန်းစီမံချက်ရေးဆွဲ ဆောင်ရွက်ခြင်း၊
တစ်နိုင်ငံလုံးအခြေခံမဲဆန္ဒရှင်စာရင်းများ ကြိုတင်ပြုစုခြင်း**

၉၆။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင် စာရင်းရရှိရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်း ကတည်းက စတင်၍ ဆောင်ရွက်ခဲ့ပါသည်။ ပုံမှန်အားဖြင့် မဲဆန္ဒရှင်စာရင်းကို ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက် ကြေညာပြီးသည့်အချိန်ကျမှသာ ပြုစုကြေညာရန်ဖြစ်သော်လည်း ပြည့်စုံ မှန်ကန်သည့် မဲဆန္ဒရှင်စာရင်း ရရှိစေရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်းကို ရှေးဦးစွာ ကြိုတင်ပြုစုခဲ့ခြင်း ဖြစ်ပါသည်။

၉၇။ မြန်မာတစ်နိုင်ငံလုံးမှ မဲစာရင်းများကို ကွန်ပျူတာတွင် စာရင်းသွင်းပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံးချုပ်ရှိ Server တွင် ထားရှိနိုင်ရေးအတွက် ရှေ့ပြေး စမ်းသပ်သည့်အနေဖြင့် မဲစာရင်းပြုစုခြင်း လုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး - အလုံမြို့နယ်၊ ချင်းပြည်နယ် - တီးတိန်မြို့နယ်နှင့် ကချင်ပြည်နယ် - မြစ်ကြီးနားမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တို့တွင် ၂၀၁၄ ခုနှစ် မေလမှ ဩဂုတ်လအထိ ဆောင်ရွက်ခဲ့ပါသည်။ ရှေ့ပြေးစမ်းသပ်ချက်မှ တွေ့ရှိခဲ့သော အတွေ့အကြုံများ၊ အခက်အခဲများကို အခြေခံလျက် မဲစာရင်းကို အဓိကပြုစုကြမည့် ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ (ရပ်/ကျေးကော်ခွဲများ) နှင့် မြို့နယ်ကော်မရှင် အဖွဲ့ခွဲများ (မြို့နယ်ကော်ခွဲများ) အတွက် "အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်း လက်စွဲစာစောင်" ကို ပြုစုခဲ့ပါသည်။

၉၈။ မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း (၃၃၀)မှ အခြေခံမဲဆန္ဒရှင်စာရင်းများကို အဆင့်လေးဆင့်ခွဲ၍ ပြုစုခဲ့ရာ ပထမအဆင့်ကို ရန်ကုန်တိုင်းဒေသကြီးမှ အရှေ့ပိုင်းခရိုင်ရှိ ဗိုလ်တထောင်မြို့နယ်၊ ပုဇွန်တောင်မြို့နယ် နှင့် ဒေါပုံမြို့နယ်၊ တောင်ပိုင်းခရိုင်ရှိ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ အနောက်ပိုင်းခရိုင်ရှိ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဒဂုံမြို့နယ်၊ လသာမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ လမ်းမတော်မြို့နယ်နှင့် ကမာရွတ်မြို့နယ် - ပေါင်း ၁၀ မြို့နယ်၌ ၁၃-၁၁-၂၀၁၄ ရက်နေ့မှ စတင် ဆောင်ရွက်ခဲ့ပါသည်။ အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းလုပ်ငန်းတွင် "ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာ ဖောင်းဒေးရှင်း" - International Foundation for Electoral System" (IFES) က နည်းပညာနှင့် အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးခဲ့ပါသည်။

၉၉။ ဒုတိယအဆင့်ကို နေပြည်တော်ကောင်စီနယ်မြေမှ ဥက္ကဋ္ဌရသီရိခရိုင်ရှိ တပ်ကုန်း၊ ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ ပျဉ်းမနား- မြို့နယ် လေးမြို့နယ်နှင့် ဒက္ခိဏခရိုင်ရှိ ဥက္ကဋ္ဌရသီရိ၊ ဇေယျာသီရိ၊ ဒက္ခိဏ၊ လယ်ဝေး - မြို့နယ် လေးမြို့နယ်တွင် (၈-၁၂-၂၀၁၄) ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ပြီး

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်ရှိ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ ပုသိမ်ကြီး၊ အမရပူရ - မြို့နယ် ခုနှစ်မြို့နယ်တွင် (၁၅.၁၂.၂၀၁၄)ရက်နေ့မှ စတင်ဆောင်ရွက် ခဲ့ပါသည်။ ထိုနည်းတူပင် ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင်ရှိ ကလော၊ ညောင်ရွှေ၊ ဖယ်ခုံ၊ ရပ်စောက်၊ တောင်ကြီး - မြို့နယ် ငါးမြို့နယ်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ ဟိုပုန်း၊ ဆီဆိုင်၊ ပင်လောင်း - မြို့နယ် သုံးမြို့နယ်နှင့် ဓနကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပင်းတယ၊ ရွာငံ - မြို့နယ် နှစ်မြို့နယ်တွင်လည်း (၂၂.၁၂.၂၀၁၄) ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့သည်သာမက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ရှိ ပုသိမ်၊ ကံကြီးဒေါင့်၊ သာပေါင်း၊ ငပုတော၊ ကျောင်းကုန်း၊ ရေကြည်၊ ကျုံပျော် - မြို့နယ် ခုနှစ်မြို့နယ် တွင်လည်း (၂၉.၁၂.၂၀၁၄) ရက်နေ့မှ စတင်ဆောင်ရွက် ခဲ့ပါသည်။

၁၀၀။ တတိယအဆင့်ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် ချင်းပြည်နယ်၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးများ၌ လည်းကောင်း၊ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်များ၌ လည်းကောင်း ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ နောက်ဆုံးစတုတ္ထအဆင့်ကို ၂၀၁၅ ခုနှစ် ဧပြီလတွင် ရခိုင်ပြည်နယ်၌လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မှ ကျန်ရှိသော မြို့နယ်များ၌လည်းကောင်း စတင်ဆောင်ရွက်ခဲ့ပါသည်။

၁၀၁။ မဲစာရင်းများကို အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ ၆၆/၆ - အများအခေါ် သန်းခေါင်စာရင်း) နှင့် ရပ်ကွက်ကျေးရွာ အုပ်စု အထွေထွေအုပ်ချုပ်ရေးရုံးရှိ မြေပြင် လူဦးရေစာရင်းများကို အခြေခံ၍ပြုစုခဲ့ခြင်း ဖြစ်ပါသည်။ မဲစာရင်းပြုစုရာ၌ ရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့တွင် အသက် (၁၈)နှစ်ပြည့်ပြီး ရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတိုင်းကို ထည့်သွင်းပြုစုရမည် ဖြစ်ပါသည်။ သို့ရာတွင် အသက်(၁၈)နှစ် ပြည့်ပြီးသော်လည်း ရွေးကောက်ပွဲဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်မရှိသော သာသနာ့ဝန်ထမ်းများ၊ ထောင်ဒဏ်ကျခံနေရသူများ၊ စိတ်ပေါ့သွပ်နေသူများ ဟု သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားသည့် အတိုင်း သတ်မှတ်ခြင်းခံရသူများ၊ လူမွဲအဖြစ် ဆုံးဖြတ်ကြေညာခံထားရသူများ၊ ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရ တားမြစ်ခြင်း ခံရသူများနှင့် နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားအဖြစ် ခံယူထားသူများအား ထည့်သွင်းခြင်း မပြုခဲ့ပါ။ အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုသည့်အချိန်တွင် ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်ကို မသိရှိရသေးသဖြင့် ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပမည်ဟုယူဆကာ ယင်းနေ့၌ အသက် ၁၈ နှစ် ပြည့်မည့်သူများနှင့် ပြည့်ပြီးသူများအား ထည့်သွင်းပြုစုခဲ့ပါသည်။

၁၀၂။ မဲဆန္ဒရှင်စာရင်းများကို ကွန်ပျူတာဖြင့် ပြုစုပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးရှိ Server တွင် သိမ်းဆည်း ထားရှိခြင်းဖြင့် နောင်လာမည့် ကြားဖြတ် ရွေးကောက်ပွဲများနှင့် အထွေထွေရွေးကောက်ပွဲများ ကျင်းပသည့်အခါ မဲစာရင်းများကို အစမှအဆုံး အသစ်ထပ်မံပြုစုရန် မလိုတော့ဘဲ အသက် (၁၈)နှစ် ပြည့်လာမည့်သူများအား မဲစာရင်းတွင် ထည့်သွင်းခြင်း၊ ကွယ်လွန်သူများအား မဲစာရင်းမှ ပယ်ဖျက်ခြင်းများကို ပြုလုပ်ရန်သာ လိုအပ်မည် ဖြစ်ပါသည်။

၁၀၃။ အခြေခံမဲဆန္ဒရှင်စာရင်းများကို ပြုစုပြီးနောက် သက်ဆိုင်ရာ ရပ်ကျေးကော်ခွဲ ရုံးများ၌ ၁၄ ရက်တိုင်တိုင် ကပ်ထား ကြေညာခဲ့ပါသည်။ လူတစ်ဦးတစ်ယောက်သည် မဲဆန္ဒရှင် အရည်အချင်းများနှင့် ပြည့်စုံသော်လည်း မဲစာရင်းတွင် အမည် ပါမှသာ မဲပေးပိုင်ခွင့်ရှိသဖြင့် မဲစာရင်းများ ကြေညာထားသည့် အချိန်တွင် မိမိအမည် မဲစာရင်းတွင် ပါ /မပါ သိရှိရန် သွားရောက်ကြည့်ရှုကြရေးအတွက် မဲဆန္ဒရှင်များအား ရေဒီယို၊ ရုပ်မြင်သံကြားများမှ လည်းကောင်း၊ ဗီဒီယိုစတားများ ကပ်ထား ကြေညာ၍လည်းကောင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေ၍လည်းကောင်း ပညာပေးလှုံ့ဆော်ခဲ့ပါသည်။ ထို့ပြင် အရပ်ဘက် လူမှုအဖွဲ့အစည်း (Civil Society Organization - CSO) ၂၆ ဖွဲ့ကလည်း ပူးပေါင်းပါဝင်လှုံ့ဆော်ပေးခဲ့ကြပါသည်။ မဲစာရင်းတွင် အမည်မပါသူများအနေဖြင့် ပုံစံ(၃)ဖြင့်လည်းကောင်း၊ ကိုယ်ရေးအချက်အလက်များ မှားယွင်းနေသူများ အနေဖြင့် ပုံစံ(၄-ဂ)ဖြင့်လည်းကောင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် လည်းကောင်း ဖြည့်စွက်/ ပြင်ဆင်/ပယ်ဖျက်ကြရန် လှုံ့ဆော် ပေးခဲ့ပါသည်။

၁၀၄။ တစ်နိုင်ငံလုံးမှ အခြေခံမဲဆန္ဒရှင် စာရင်းများကို လေးသုတ်ခွဲ၍ ထုတ်ပြန် ကြေညာခဲ့ရာ ပထမအသုတ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ၁၀ မြို့နယ်မှ အခြေခံ မဲဆန္ဒရှင်စာရင်းများကို ၃၀-၃-၂၀၁၅ ရက်နေ့မှ ၁၂-၄-၂၀၁၅ ရက်နေ့ထိ ၁၄ ရက်တိုင်တိုင် ကပ်ထားကြေညာ ပေးခဲ့ပါသည်။ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲအသီးသီးက ကောက်ယူခဲ့သော စာရင်းများအရ ဖော်ပြပါ ၁၀ မြို့နယ်တွင် မဲဆန္ဒရှင်ပေါင်း ၂၄၇,၇၆၆ ဦး ရှိသည့်အနက် မဲဆန္ဒရှင် ၃၀,၅၃၈ ဦးသာ လာရောက်ကြည့်ရှု ခဲ့သဖြင့် ရာခိုင်နှုန်းအားဖြင့် ၁၂.၃ ရာခိုင်နှုန်းသာ ရှိပါသည်။ ၎င်းတို့အနက် အမည်မပါဝင်ခြင်းကြောင့် ပုံစံ(၃)ဖြင့် လျှောက်ထားသူ ၄,၅၀၈ ဦး (၁.၈၂ %)၊ ကိုယ်ရေးအချက်များ မပြည့်စုံသောကြောင့် ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားသူ ၂,၉၄၄ ဦး (၁.၁၉ %) နှင့် မပါဝင်သင့်သူများ ပါဝင်နေခြင်းကြောင့် ပုံစံ(၄)ဖြင့် ကန့်ကွက်သူ ၁၂၆ ဦး (၀.၅၁ %) ရှိခဲ့ပါသည်။ ဖော်ပြပါ ကိန်းဂဏန်းများအရ မဲဆန္ဒရှင်အများစုသည် မဲစာရင်းများအပေါ် စိတ်ဝင်စားမှု လျော့နည်းနေကြောင်း၊ တစ်နည်းအားဖြင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မဲပေးရန် စိတ်ဝင်စားမှု နည်းနေကြောင်း သိရှိခဲ့ရပါသည်။ ထို့ကြောင့် ကော်မရှင်သည် ပြည်သူအများ အနေဖြင့် ရွေးကောက်ပွဲအပေါ် ပိုမိုစိတ်ဝင်စားလာကြပြီး မဲပေးလိုသည့်ဆန္ဒများ ဖြစ်ပေါ်လာကာ

မဲစာရင်းများ ထုတ်ပြန်ကြေညာသည့်အခါ ကြည့်ရှုကြစေရေးအတွက် မဲဆန္ဒရှင် ပညာပေး လုပ်ငန်းစဉ်များကို မီဒီယာပေါင်းစုံမှ ထုတ်လွှင့်ခဲ့သည်သာမက နိုင်ငံရေးပါတီများနှင့် မီဒီယာများ၏ ပူးပေါင်းပါဝင်မှု ရရှိစေရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။

၁၀၅။ အခြေခံမဲဆန္ဒရှင်စာရင်း ဒုတိယအသုတ်ကြေညာခြင်းကို ၂၅-၅-၂၀၁၅ ရက်နေ့တွင် လည်းကောင်း၊ တတိယအသုတ် ကြေညာခြင်းကို ၈-၆-၂၀၁၅ ရက်နေ့တွင်လည်းကောင်း၊ စတုတ္ထအသုတ် (နောက်ဆုံးအသုတ်) ကြေညာခြင်းကို ၂၂-၆-၂၀၁၅ ရက်နေ့တွင်လည်းကောင်း ကြေညာခဲ့ရာ ရပ်/ကျေးကော်ခွဲအသီးသီး၌ မဲစာရင်းများကို ၁၄ ရက်တိုင်တိုင် ကပ်ထား ကြေညာပေးခဲ့ပါသည်။ မဲစာရင်းတွင် ဖြည့်စွက်/ပြင်ဆင်/ပယ်ဖျက် ပေးရန် လျှောက်ထားသည့် မဲဆန္ဒရှင်ဦးရေများအရ မဲဆန္ဒရှင်စာရင်းကို လာရောက်ကြည့်ရှုသူ နည်းနေသေးကြောင်း တွေ့ရှိရသဖြင့် ပုံစံ(၃)၊ ပုံစံ(၄-ဂ)နှင့် ပုံစံ(၄) များဖြင့် လျှောက်ထားမှုများကို ၃၁-၇-၂၀၁၅ ရက်နေ့ထိ အချိန်တိုး၍ လက်ခံပေးခဲ့ပါသည်။

၁၀၆။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ၈-၁၁-၂၀၁၅ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း ကော်မရှင်ကထုတ်ပြန်ကြေညာပြီးသည့်နောက်တွင် မြို့နယ်ကော်ခွဲအသီးသီးက မူလအခြေခံမဲဆန္ဒရှင်စာရင်း၌ အထက်ဖော်ပြပါ ပုံစံများဖြင့် လျှောက်ထားသူများနှင့် ပတ်သက်၍ ဖြည့်စွက်/ပြင်ဆင်/ပယ်ဖျက် ခြင်းများကို ဆောင်ရွက်ခဲ့သည်သာမက အခြေခံ မဲစာရင်းတွင် ထည့်သွင်းထားသော ၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှ နိုဝင်ဘာလ ၃၀ ရက်နေ့ထိ မွေးဖွားသူများ၏ အမည်များကိုလည်း ပယ်ဖျက်ခဲ့ပါသည်။

၁၀၇။ ထို့ပြင် ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင်ထားသူများအား အခြေခံမဲဆန္ဒရှင်ပြုစုရာတွင် ထည့်သွင်းပြုစုခဲ့သော်လည်း ၁၇-၆-၂၀၁၅ ရက်နေ့က ထုတ်ပြန်ခဲ့သော ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေများကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်းချက်အရ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင် ထားသူများသည် မဲပေးပိုင်ခွင့် မရှိတော့သဖြင့် ယင်းလက်မှတ် ကိုင်ဆောင်ထားသူများ၏ အမည်များကို အခြေခံမဲဆန္ဒရှင်စာရင်းမှ ပယ်ဖျက်ခဲ့ပါသည်။

၁၀၈။ ထို့ပြင် ရက်ပေါင်း ၁၈၀ ထက်မနည်း မိမိတို့ အမြဲနေရပ်မှ အခြားဒေသသို့ ခေတ္တ ရောက်ရှိနေသည့် မဲဆန္ဒရှင်များ အား ယခုရောက်ရှိနေသော ဒေသ၌ပင် မဲပေးလိုပါက ပုံစံ(၃-က)ဖြင့် ၁၀-၁၀-၂၀၁၅ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်းကိုလည်း အသိပေး ကြေညာခဲ့ပါသည်။

၁၀၉။ ဤသို့ ဖြည့်စွက်၊ ပြင်ဆင်၊ ပယ်ဖျက်ပြီးသည့် မဲဆန္ဒရှင် စာရင်းများကို ရွေးကောက်ပွဲနေ့ရက် ကြေညာပြီးသည့်နောက် သက်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၆၊ နည်းဥပဒေ ၈ တို့အရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရပ်/ကျေး ကော်ခွဲရုံးများတွင် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့မှ စတင်၍ ကပ်ထားကြေညာပေးခဲ့ပြီး စက်တင်ဘာလ ၂၇ ရက် နေ့ထိ ၁၄ ရက်နေ့ အထိ မဲဆန္ဒရှင်များ၏ တောင်းဆို၊ ကန့်ကွက်၊ ပြင်ဆင်မှုများကို ဆက်လက် ဆောင်ရွက်ပေးခဲ့ပါသည်။ ယခင်ကြေညာစဉ်များက မပါဝင်ခဲ့သေးသည့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်များမှ လူမျိုးအလိုက် မဲစာရင်းများကိုလည်း ထည့်သွင်းကြေညာခဲ့ပါသည်။

၁၁၀။ မဲဆန္ဒရှင်စာရင်းများတွင် မဲဆန္ဒရှင်များက တောင်းဆို၊ ကန့်ကွက်၊ ပြင်ဆင်မှုများ ပြုလုပ်ရန် အချိန်ကာလကုန်ဆုံးသည့် အခါတွင် ရပ်/ကျေးကော်ခွဲအသီးသီးက စိစစ်ပြီး ပေးပို့လာသော ပုံစံ(၃)၊ ပုံစံ(၄-ဂ)၊ ပုံစံ(၄)နှင့် ပုံစံ(၃-က)များကို မြို့နယ်ကော်ခွဲများက ကွန်ပျူတာစာရင်း သွင်း၍ ပြုစုခဲ့ကြပါသည်။ ပြုစုပြီး မဲစာရင်းများကို ရပ်ကွက်/ကျေးရွာအုပ်စု အလိုက်များသာမက မဲရုံများအလိုက်ပါ ခွဲခြားပြုစု ခဲ့ကြပါသည်။ နောက်ဆုံးပြုစုခဲ့သော စာရင်းများအရ တစ်နိုင်ငံလုံးတွင် မဲဆန္ဒရှင်ပေါင်း ၃၄၂၉၅၃၃၄ ဦး ရှိခဲ့ပါသည်။

ပြည်တွင်း/ပြည်ပရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအတွက် ကျင့်ဝတ်နှင့် လုပ်ငန်းစဉ်များ ရေးဆွဲထုတ်ပြန်ခြင်း

ပြည်တွင်းရွေးကောက်ပွဲလေ့လာသူများအတွက် ကျင့်ဝတ် နှင့် လုပ်ငန်းစဉ်များ

၁၁၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို ပြည်တွင်းမှ ပါတီစွဲကင်းသော၊ လူပုဂ္ဂိုလ်စွဲကင်းသော ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သို့မဟုတ် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတစ်ခုခုတွင် မှတ်ပုံတင်ပြီး လေ့လာခွင့်ပြု ခဲ့ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့် လေ့လာ သူများ၏ ကျင့်ဝတ်များကို ၂၀၁၅ ခုနှစ်၊ မတ်လ ၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁ /၂၀၁၅) ဖြင့် ထုတ်ပြန်ခဲ့ပါသည်။ **နောက်ဆက်တွဲ(ဇ)**ဖြင့် ဖော်ပြပါသည်။

၁၁၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာ သူများ၏ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၆/၂၀၁၅)ဖြင့် ထုတ်ပြန်ပေးခဲ့ပါသည်။ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၏ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို **နောက်ဆက်တွဲ(ဈ)**ဖြင့် ဖော်ပြ ပါသည်။

၁၁၃။ ပြည်တွင်းစောင့်ကြည့်လေ့လာရေးအဖွဲ့ (၁၃)ဖွဲ့ရှိပြီး စောင့်ကြည့်လေ့လာသူဦးရေ(၉၄၃၀)ဦး ရှိပါသည်။ စောင့်ကြည့်လေ့လာရေးအဖွဲ့ အမည်စာရင်းနှင့် စောင့်ကြည့်လေ့လာသူဦးရေစာရင်းတို့ကို **နောက်ဆက်တွဲ (ည)**ဖြင့်ဖော်ပြပါသည်။

ပြည်ပရွေးကောက်ပွဲလေ့လာသူများအတွက် ကျင့်ဝတ် နှင့် လုပ်ငန်းစဉ်များ

၁၁၄။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မြန်မာနိုင်ငံ ရွေးကောက်ပွဲများကျင်းပမှု သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာရွေးကောက်ပွဲလေ့လာသူများကို ဖိတ်ခေါ်ကာ လေ့လာခွင့်ပြုခဲ့ပါသည်။ နိုင်ငံတကာရွေးကောက်ပွဲလေ့လာသူများလိုက်နာရမည့် ကျင့်ဝတ်များကို ၂၀၁၅ခုနှစ်၊ မတ်လ ၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၁၅)ဖြင့် ထုတ်ပြန်ပေးခဲ့ပြီး နိုင်ငံတကာရွေးကောက်ပွဲလေ့လာသူများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ၂၀၁၅ခုနှစ်၊ ဇွန်လ ၂၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၇/၂၀၁၅)ဖြင့် ထုတ်ပြန်ပေးခဲ့ပါသည်။ **နောက်ဆက်တွဲ(ဋ) နှင့် (ဌ)** ဖြင့်ဖော်ပြပါသည်။

၁၁၅။ ကာလရှည်နှင့် ကာလတို ရွေးကောက်ပွဲလေ့လာသူဟူ၍ (၂)မျိုးရှိပြီး ကာလရှည်လေ့လာသူများမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရပါသည်။ ကာလရှည် ရွေးကောက်ပွဲ လေ့လာရန်အတွက် လက်မှတ်ရေးထိုးခဲ့သော နိုင်ငံတကာအဖွဲ့အစည်းများမှာ ဘယ်လ်ဂျီယံနိုင်ငံ အခြေစိုက် ဥရောပသမဂ္ဂ၊ အမေရိကန်နိုင်ငံအခြေစိုက် ကာတာစင်တာ၊ ထိုင်းနိုင်ငံအခြေစိုက် Asian Network for Free Elections (ANFREL) နှင့် နယ်သာလန် နိုင်ငံအခြေစိုက် Gender Concerns International (GCI) တို့ဖြစ်ကြပါသည်။ ဥရောပသမဂ္ဂမှ လေ့လာသူ (၂၄၂) ဦး၊ ကာတာစင်တာမှ (၉၂) ဦး၊ Asian Network for Free Elections (ANFREL) မှ (၇၈) ဦး၊ Gender Concerns International (GCI) မှ (၅) ဦးတို့ကို အသိအမှတ်ပြု ပေးခဲ့ပါသည်။ ကာလတို ရွေးကောက်ပွဲလေ့လာသူများအဖြစ် ဩစတြေးလျနိုင်ငံ အခြေစိုက် Australia People’s Health, Education, Development Abroad (APHEDA) နှင့် အင်ဒိုနီးရှားနိုင်ငံအခြေစိုက် Institute for Peace and Democracy (IPD) တို့ကို ခွင့်ပြုပေးခဲ့ပြီး APHEDA အဖွဲ့မှ (၄၃) ဦးနှင့် IPD အဖွဲ့မှ (၈) ဦးတို့ လာရောက်လေ့လာခဲ့ကြပါသည်။

၁၁၆။ မြန်မာနိုင်ငံအခြေစိုက်နိုင်ငံတကာသံရုံးများမှလည်း လေ့လာခွင့်များလျှောက်ထားခဲ့ကြပြီး သံရုံး (၃၂) ရုံးမှတစ်ဆင့် လျှောက်ထားလာသူစုစုပေါင်း (၄၇၅)ဦး ရှိပါသည်။ နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာသူများအဖြစ် ပြည်တွင်းရှိရွေးကောက်ပွဲဆိုင်ရာကူညီ ထောက်ပံ့ပေးနေသော အဖွဲ့အစည်းများ ဖြစ်သည့် International Foundation for Electoral Systems (IFES)၊ International Institute for Democracy and Electoral Assistance (IDEA)၊ National Democratic Institute (NDI)၊ United Nations Development Program (UNDP)၊ Australian Electoral Commission (AEC)၊ The Centre for Humanitarian Dialogue (HD)၊ Democracy Reporting International (DRI)၊ Friederich Naumann Foundation (FNF)၊ International Republican Institute (IRI) အစရှိသည့် စုစုပေါင်း (၉) ဖွဲ့မှ (၁၈၃) ဦး ကိုလည်း အသိအမှတ်ပြုကာ သက်သေခံကတ်များထုတ်ပေးခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် အာဆီယံနိုင်ငံများမှ ရွေးကောက်ပွဲဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၂) ဦးစီကို ရွေးကောက်ပွဲလေ့လာသူများအနေဖြင့် ဖိတ်ကြားခဲ့ရာ အာဆီယံ နိုင်ငံ (၅) နိုင်ငံဖြစ်သည့် မလေးရှား၊ အင်ဒိုနီးရှား၊ လာအို၊ ထိုင်းနိုင်ငံနှင့် တီမောနိုင်ငံတို့မှ မလေးရှားနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင် ဒုတိယဥက္ကဋ္ဌအပါအဝင် ကိုယ်စားလှယ် (၁၉) ဦး လာရောက်လေ့လာခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံ၊ မွန်ဂိုလီးယား၊ အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ဩစတြေးလျနိုင်ငံတို့အားလည်း ဖိတ်ကြားခဲ့ရာ မွန်ဂိုလီးယားနိုင်ငံမှအပ ကျန်နိုင်ငံများမှ ကိုယ်စားလှယ်များမှာ သက်ဆိုင်ရာသံရုံးများနှင့် ပူးပေါင်းလေ့လာခဲ့ကြပါသည်။ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ် (၃) ဦးလည်း လာရောက်လေ့လာခဲ့ပါသည်။

2015 ASEAN Special Election Visit Program (Myanmar) ကို ၆.၁၁.၂၀၁၅ ရက်နေ့မှ ၉.၁၁.၂၀၁၅ ရက်နေ့အထိပြုလုပ်ခဲ့ပြီး အာဆီယံချစ်ကြည်ရေး ကိုယ်စားလှယ်များအား Welcome Dinner ဖြင့်တည်ခင်းဧည့်ခံခြင်း၊ ရွေးကောက်ပွဲပြင်ဆင်မှုနှင့် လေ့လာစောင့်ကြည့်မှု ဆိုင်ရာများ ရှင်းလင်းဆွေးနွေးခြင်း၊ လွှတ်တော်များသို့သွားရောက်လေ့လာခြင်း၊ မဲရုံပြင်ဆင်မှုများနှင့် မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ မဲရလဒ်များ စုစည်းခြင်းတို့ကို လေ့လာခြင်း၊ နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးရှိ Media Result Center အားလေ့လာခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။ ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတကာသံရုံး (၃၂) ရုံးမှ ၄၇၅ ဦး၊ နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့အစည်း (၆) ဖွဲ့မှ (၄၆၈) ဦး၊ ပြည်တွင်းရှိ နိုင်ငံတကာအဖွဲ့အစည်း (၉) ဖွဲ့မှ (၁၈၃) ဦး၊ အာဆီယံနိုင်ငံ (၅) နိုင်ငံမှ (၁၉) ဦး၊ မွန်ဂိုလီးယားနိုင်ငံနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ (၈) ဦး၊ စုစုပေါင်း (၁၁၅၃) ဦးကို နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာသူ သက်သေခံကတ်ပြားများထုတ်ပေးခဲ့ပြီး နိုင်ငံခြားသား (၇၉၁) ဦးနှင့် မြန်မာနိုင်ငံသား (၃၆၂) ဦးတို့ပါဝင်ပါသည်။ နိုင်ငံတကာရွေးကောက်ပွဲလေ့လာသူများကို ဖိတ်ခေါ် ခွင့်ပြုခဲ့ခြင်းကြောင့် မြန်မာနိုင်ငံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအကြားဆက်ဆံရေးကို တိုးမြှင့်နိုင်ခြင်း၊ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများကျင်းပရန် ကော်မရှင်၏ကြိုးပမ်း ဆောင်ရွက်မှုများကို ကမ္ဘာ့ကသိရှိနိုင်ခြင်း၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများထားရှိခြင်းကြောင့် တရားမဲ့ပြုကျင့်ခြင်းနှင့် ရွေးကောက်ပွဲမသမာမှုများကို လျော့ချနိုင်ခြင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဘက်မလိုက်မှုနှင့် သမာသမတ်ကျမှုကိုသိရှိကာ ပိုမိုယုံကြည်မှုရှိလာစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိပါသည်။

နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ်

၁၁၇။ ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲဆိုင်ရာ ပူးပေါင်းညှိနှိုင်းမှု အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ စုဝေး ဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်အမှတ် (၁/၂၀၁၄) အပြင် နိုင်ငံရေးပါတီများက လက်ခံနိုင်မည့် နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးမှုဆိုင်ရာ ကျင့်ဝတ်များကို ရေးဆွဲရန် ဆုံးဖြတ်ခဲ့ပါသည်။

၁၁၈။ ထို့နောက် နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များ ပါဝင်သော ယာယီလုပ်ငန်း ကော်မတီဖွဲ့စည်းပြီး နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ်မူကြမ်းကို ရေးဆွဲခဲ့ကြပါသည်။ ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ၏ အစည်းအဝေးတွင် နိုင်ငံရေးပါတီများက နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ်မူကြမ်းကို ဆက်လက်ညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။

၁၁၉။ ဆွေးနွေးညှိနှိုင်းရရှိမှုများအပေါ်အခြေပြု၍ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်း များအတွက် ကျင့်ဝတ်မူကြမ်းရေးဆွဲပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြခဲ့ပါသည်။ တင်ပြချက်အပေါ် ကော်မရှင်မှ ပြန်လည်သုံးသပ်ခဲ့ပြီး သဘောတူကြောင်းပြန်ကြားခဲ့ပါသည်။ ၂၀၁၅ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ၏ အစည်းအဝေး၌ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ်မူကြမ်းကို ထုတ်ပြန်ရန် နိုင်ငံရေးပါတီများမှသဘောတူလက်ခံခဲ့ကြပါသည်။ ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ၏ အစည်းအဝေး၌ နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များမှ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ရှေ့မှောက်တွင် လက်မှတ်ရေးထိုး၍ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ်ကို အတည်ပြုထုတ်ပြန်ခဲ့ပါသည်။

နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးခြင်း

၁၂၀။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများအတွက် ရွေးကောက်ပွဲ ဆိုင်ရာ စုဝေး ဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ကို ၁၈.၈.၂၀၁၀ ရက်စွဲပါ ကြေညာချက်အမှတ် (၉၁/၂၀၁၀)ဖြင့် ထုတ်ပြန်ခဲ့ပါသည်။ နိုင်ငံရေးပါတီများနှင့် ဆွေးနွေးညှိနှိုင်း ရရှိမှုအပေါ်အခြေခံ၍ လုပ်ငန်းဆောင်ရွက်ရာတွင် လွယ်ကူလျင်မြန်စေရေးအတွက် အဆိုပါ ကြေညာချက်အမှတ်

(၉၁/၂၀၁၀)ကို ရုပ်သိမ်း၍ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ကို ၁.၇.၂၀၁၄ ရက်စွဲပါ ညွှန်ကြားချက်အမှတ် (၁/၂၀၁၄)ဖြင့် အသစ်ထုတ်ပြန်ခဲ့ပါသည်။

၁၂၁။ အဆိုပါညွှန်ကြားချက် (၁/၂၀၁၄)တွင် နိုင်ငံရေးပါတီများ၏ တင်ပြချက်များအရ မဲဆွယ် စည်းရုံးခွင့်ကာလကို ရက်ပေါင်း ၃၀ အစား ရက်ပေါင်း ၆၀ အထိ တိုးမြှင့်ခွင့်ပြုပေးခဲ့ပါသည်။ အဆိုပါကာလကို ရေတွက်ရာတွင် ရွေးကောက်ပွဲကျင်းပမည့်နေ့ရက် မတိုင်မီ တစ်ရက်အလိုအထိ ရက်ပေါင်း ၆၀ မဲဆွယ် စည်းရုံးခွင့်ရှိကြောင်း ရေတွက်သတ်မှတ်ရပါမည်။ ထို့အပြင် ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက် မတိုင်မီ တစ်ရက်မှစတင်၍ ရွေးကောက်ပွဲကျင်းပမည့်နေ့အထိ မဲဆွယ် စည်းရုံးခွင့်မရှိကြောင်းနှင့် ရွေးကောက်ပွဲကျင်းပမည့်နေ့ရက် မတိုင်မီ တစ်ရက်ကို (Silence Day) အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။

နိုင်ငံရေးပါတီများအား ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ မဲဆွယ်စည်းရုံးဟောပြောခွင့်ပြုသည့် နေ့ရက် နှင့် အချိန်ဇယားသတ်မှတ်ကြေညာခြင်း

၁၂၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီ (၉၁) ပါတီအား ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ စည်းရုံးမဲဆွယ် ဟောပြောခွင့်ပြုခဲ့ပါသည်။ စည်းရုံးဟောပြောတင်ပြခွင့်ကို ၈.၉.၂၀၁၅ ရက်နေ့မှ ၆.၁၁.၂၀၁၅ ရက်နေ့အထိ ခွင့်ပြုပေးခဲ့ပြီး ယင်းပါတီတို့၏ မူဝါဒ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောခွင့်ပြုခြင်းဖြစ်ပါသည်။

၁၂၃။ နိုင်ငံရေးပါတီများအနေဖြင့် ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်များမှ ပြည်သူများသို့ ဟောပြောတင်ပြလိုသည့် အကြောင်းအရာများကို စာမူပြုစု၍ စာမူနှင့်အတူ ခွင့်ပြုမိန့် လျှောက်လွှာကို မိမိတို့ပါတီအတွက် သတ်မှတ်ခွင့်ပြုပေးသည့် ရက်မတိုင်မီ အနည်းဆုံး ခုနစ်ရက် ကြိုတင်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့ရပါသည်။

၁၂၄။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများ ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခွင့်နှင့် စပ်လျဉ်း၍ နိုင်ငံရေးပါတီအားလုံးတစ်ပြေးညီလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် ၂၇-၈-၂၀၁၅ ရက်စွဲပါ ကြေညာချက်အမှတ် (၅၂/၂၀၁၅)ဖြင့်လည်းကောင်း၊ စည်းရုံးမဲဆွယ်ဟောပြောရမည့် နေ့ရက်နှင့် အချိန်ဇယားသတ်မှတ်ခြင်းကို ၁၇-၈-၂၀၁၅ ရက်စွဲပါ စာအမှတ်၊ ၁ / နငရ - မပတ (၁) / ကမရ ဖြင့်လည်းကောင်း ထုတ်ပြန်အသိပေး အကြောင်းကြားခဲ့ပါသည်။ ကြေညာချက်အမှတ်(၅၂/၂၀၁၅)နှင့် စည်းရုံးမဲဆွယ်ဟောပြောရမည့် နေ့ရက်နှင့် အချိန်ဇယားကို နောက်ဆက်တွဲ(၃) ဖြင့်ဖော်ပြပါသည်။

ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီများဖွဲ့စည်းခြင်း

၁၂၅။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်တင်မြောက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍(အထူးသဖြင့် မဲဆွယ်စည်းရုံးကာလအတွင်း)အငြင်းပွားမှုများကို ပိုမို ထိရောက်စွာဖြေရှင်းဆောင်ရွက်နိုင်စေရန်အတွက် အောက်ပါရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ အဆင့်ဆင့်ကို ၁၉.၈.၂၀၁၅ ရက်စွဲပါစာအမှတ်၊ ၃၄/စမ-စည်း(၁)(၃၉)/ ကမရ ဖြင့်ဖွဲ့စည်းပေးခဲ့ပါသည် -

(က) ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးဗဟိုကော်မတီ

- (၁) ဦးတင်အေး ၂က္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၂က္ကဋ္ဌ
- (၂) ဦးမြင့်နိုင် အဖွဲ့ဝင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်
- (၃) ဦးအောင်မြင့် အဖွဲ့ဝင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်
- (၄) Dr.ဒေါ်မြင့်ကြည် အဖွဲ့ဝင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်
- (၅) ဦးဝင်းကြည် အဖွဲ့ဝင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်
- (၆) ဦးညွန့်တင် အဖွဲ့ဝင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်
- (၇) ဦးဝင်းကို အဖွဲ့ဝင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်
- (၈) ဦးအင်ဇော်နော် အဖွဲ့ဝင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်
- (၉) ဦးစိုင်းခမ်းဝင်း အဖွဲ့ဝင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်
- (၁၀) ဦးစောဘလှိုင် အဖွဲ့ဝင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်
- (၁၁) ဦးဟာကီး အဖွဲ့ဝင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်
- (၁၂) Dr.မောင်မောင်ကြည် အဖွဲ့ဝင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်
- (၁၃) ဦးစိုင်းနွဲ့တောင်း အဖွဲ့ဝင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်
- (၁၄) ဦးစိုင်းထွန်းသိန်း အဖွဲ့ဝင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်
- (၁၅) Dr.စိုင်းစံဝင်း အဖွဲ့ဝင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်
- (၁၆) ဦးမောင်မောင်ကွန်း ၂က္ကဋ္ဌ၊ ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်
- (၁၇) ဦးစိန်ဝင်း ၂က္ကဋ္ဌ၊ ကယားပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်
- (၁၈) ဦးကျော်ဝင်းမောင် ၂က္ကဋ္ဌ၊ ကရင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်

(၁၉) ဦးလျန်အုပ်	ဥက္ကဋ္ဌ၊ ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ	အဖွဲ့ဝင်
(၂၀) ဦးတင်ဦး	ဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ	အဖွဲ့ဝင်
(၂၁) ဦးသန်းစိန်	ဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ	အဖွဲ့ဝင်
(၂၂) ဦးဝင်းမောင်	ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ	အဖွဲ့ဝင်
(၂၃) ဦးကြည်စိန်	ဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ	အဖွဲ့ဝင်
(၂၄) ဦးအောင်ထွဋ်	ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ	အဖွဲ့ဝင်
(၂၅) ဦးသိန်းထွန်းအေး	ဥက္ကဋ္ဌ၊ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ	အဖွဲ့ဝင်
(၂၆) ဦးအောင်မြ	ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ	အဖွဲ့ဝင်
(၂၇) ဦးကိုကို	ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ	အဖွဲ့ဝင်
(၂၈) ဦးပွင့်	ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ	အဖွဲ့ဝင်
(၂၉) ဦးအောင်မြင့်	ဥက္ကဋ္ဌ၊ ဧရာဝတီတိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ	အဖွဲ့ဝင်
(၃၀) ဦးအောင်ထက်ကျော်	ဥက္ကဋ္ဌ၊ ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ	အဖွဲ့ဝင်
(၃၁) ဦးဝင်းထိန်	အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ	အဖွဲ့ဝင်
(၃၂) ဦးသန်းဌေး	ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ	အဖွဲ့ဝင်
(၃၃) ဦးဟန်ရွှေ	တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ	အဖွဲ့ဝင်

(၃၄) ဦးအောင်ထွေး	အမျိုးသားတိုးတက်ရေးပါတီ	အဖွဲ့ဝင်
(၃၅) ဦးနေမင်းကျော်	အမျိုးသားဒီမိုကရေစီအင်အားစုပါတီ	အဖွဲ့ဝင်
(၃၆) ဦးမောင်မောင်	မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ	အဖွဲ့ဝင်
(၃၇) ဦးစိုင်းလှကျော်	ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ	အဖွဲ့ဝင်
(၃၈) ဦးစိုင်းစောအောင်	ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ	အဖွဲ့ဝင်
(၃၉) ဦးစောစန်ဒို	ကရင်ပြည်သူပါတီ	အဖွဲ့ဝင်
(၄၀) ဦးသာထွန်းလှ	ရခိုင်အမျိုးသားပါတီ	အဖွဲ့ဝင်
(၄၁) ဦးထွန်းလှအောင်	ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(၄၂) ဦးမြင့်ဆွေ	ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(၄၃) Dr.ဒေါ်သီတာတင်	ဒု-ညွှန်ကြားရေးမှူးချုပ်၊ ပြန်ကြားရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(၄၄) ဦးမောင်မောင်သန်း	ညွှန်ကြားရေးမှူးချုပ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန	အဖွဲ့ဝင်
(၄၅) ဦးမျိုးညွန့်	ညွှန်ကြားရေးမှူးချုပ်၊ ပညာရေးဝန်ကြီးဌာန	အဖွဲ့ဝင်
(၄၆) ဦးကျော်ညွန့်	ညွှန်ကြားရေးမှူး၊ ပြည်ထောင်စုရွေးနေချုပ်ရုံး	အဖွဲ့ဝင်
(၄၇) ဦးတင်ထွန်း	ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်	အတွင်းရေးမှူး
(၄၈) ဦးစိုးကျော်ဦး	ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး	တွဲဖက်အတွင်းရေးမှူး

(ခ) တိုင်းဒေသကြီး/ပြည်နယ်ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ

- (၁) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဥက္ကဋ္ဌ
(သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် တာဝန်ခံ)
- (၂) တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒု-ဥက္ကဋ္ဌ
- (၃) တိုင်းဒေသကြီး/ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်
အဖွဲ့ဝင်များ [ဌာနဆိုင်ရာဝန်ထမ်း(၉)ဦး အပါအဝင်]

- (၄) တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိရွေးကောက်ပွဲဝင်ရောက်သည့် အဖွဲ့ဝင်
ပါတီများမှ ကိုယ်စားလှယ်တစ်ဦးစီ
- (၅) တိုင်းဒေသကြီး/ပြည်နယ်အတွင်းရှိ သြဇာတိက္ကမရှိသူများ အဖွဲ့ဝင်
(အများဆုံး ငါးဦး)
- (၆) ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး အတွင်းရေးမှူး
- (၇) ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအရာရှိ တွဲဖက်အတွင်းရေးမှူး

(ဂ) ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသနှင့် ခရိုင်ရွေးကောက်ပွဲ
ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ

- (၁) ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသနှင့် ဥက္ကဋ္ဌ
ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ
- (၂) ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသနှင့် အဖွဲ့ဝင်
ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ
[ဌာနဆိုင်ရာ ဝန်ထမ်း(၉)ဦး အပါအဝင်]
- (၃) ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသနှင့် အဖွဲ့ဝင်
ခရိုင်အတွင်းရှိရွေးကောက်ပွဲဝင်ရောက်သည့်ပါတီများမှ
ကိုယ်စားလှယ်တစ်ဦးစီ
- (၄) ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသနှင့် အဖွဲ့ဝင်
ခရိုင်အတွင်းရှိ သြဇာတိက္ကမရှိသူများ (အများဆုံးငါးဦး)
- (၅) ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး အတွင်းရေးမှူး
- (၆) ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအရာရှိ တွဲဖက်အတွင်းရေးမှူး

(ဃ) မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ

- (၁) မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဥက္ကဋ္ဌ
- (၂) မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ အဖွဲ့ဝင်
[ဌာနဆိုင်ရာ ဝန်ထမ်း (၉)ဦး အပါအဝင်]
- (၃) မြို့နယ်အတွင်းရွေးကောက်ပွဲဝင်ရောက်သည့် အဖွဲ့ဝင်
ပါတီကိုယ်စားလှယ်များ

- (၄) မြို့နယ်အတွင်းရှိဩဇာတိက္ကမရှိသူများ (အများဆုံးငါးဦး) အဖွဲ့ဝင်
- (၅) ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး အတွင်းရေးမှူး
- (၆) ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအရာရှိ တွဲဖက်အတွင်းရေးမှူး

ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးဗဟိုကော်မတီနှင့် ကော်မတီအဆင့်ဆင့်၏ လုပ်ငန်းတာဝန်များ

၁၂၆။ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည် -

- (က) ရွေးကောက်ပွဲအား လွတ်လပ် တရားမျှတ၍ ပွင့်လင်းမြင်သာမှုရှိစေရန် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီအဆင့်ဆင့်အား ကြီးကြပ်ခြင်း၊
- (ခ) ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီအဆင့်ဆင့်က လည်းကောင်း၊ သက်ဆိုင်ရာ ဌာန (သို့မဟုတ်) ပုဂ္ဂိုလ်များကလည်းကောင်း ရွေးကောက်ပွဲကာလ အတွင်း ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများအား တင်ပြလာပါက ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ စေ့စပ်ညှိနှိုင်းပေးခြင်း၊
- (ဂ) နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလ လွတ်တော်ကိုယ်စားလှယ်လောင်းများက မဲဆွယ်စည်းရုံးခြင်းကာလအတွင်းတင်ပြလာသည့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ် များကို ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ စေ့စပ်ညှိနှိုင်းပေးခြင်း၊
- (ဃ) ရွေးကောက်ပွဲဆိုင်ရာ ဆူပူမှုများမဖြစ်ပွားစေရန်နှင့် မဲဆွယ်စည်းရုံးရန်နေရာ နှင့်စပ်လျဉ်းသောအခက်အခဲများအား စေ့စပ်ညှိနှိုင်းပေးခြင်း၊
- (င) ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီအဆင့်ဆင့်က တင်ပြလာသည့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား မှတ်တမ်းတင်ထားရှိခြင်း။

၁၂၇။ တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည် -

- (က) ရွေးကောက်ပွဲအကြိုကာလနှင့် ရွေးကောက်ပွဲကာလများတွင် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများအား သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသနှင့် ခရိုင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီကလည်းကောင်း၊ သက်ဆိုင်ရာ ဌာန (သို့မဟုတ်) ပုဂ္ဂိုလ်များကလည်းကောင်း တင်ပြလာသည့် အငြင်းပွားမှုများကို ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့် စေ့စပ်ညှိနှိုင်းပေးခြင်း၊

- (ခ) နိုင်ငံရေးပါတီနှင့် တစ်သီးပုဂ္ဂလလွတ်တော်ကိုယ်စားလှယ်လောင်းများက တင်ပြလာသည့် အငြင်းပွားမှုများကို ဥပဒေနှင့်အညီ စေ့စပ်ညှိနှိုင်းပေးခြင်း၊
- (ဂ) ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ စေ့စပ်ညှိနှိုင်း ဖြေရှင်းရာတွင် အစည်းအဝေးထိုင်၍ ကော်မတီအဖွဲ့ဝင်အများစု၏ ဆန္ဒနှင့်အညီ ဆုံးဖြတ်ချက်အတိုင်း စေ့စပ်ညှိနှိုင်းပေးခြင်း၊
- (ဃ) တင်ပြလာသော အငြင်းပွားမှုများအား စေ့စပ်ညှိနှိုင်းဖြေရှင်းရာတွင် ဆုံးဖြတ်ရန် ခက်ခဲသော အခြေအနေပေါ်ပေါက်ပါက ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးဗဟိုကော်မတီ၏ လမ်းညွှန်မှုကိုခံယူ၍ ဆောင်ရွက်ခြင်း၊
- (င) ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများအား စေ့စပ်ညှိနှိုင်းဆောင်ရွက်ချက်များကို မှတ်တမ်းတင်ထားရှိခြင်း။

၁၂၈။ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသနှင့် ခရိုင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည် -

- (က) မဲစာရင်းနှင့်စပ်လျဉ်း၍ အငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ စေ့စပ်ညှိနှိုင်းပေးခြင်း၊
- (ခ) မဲဆွယ်စည်းရုံးမှုကာလအတွင်း ပေါ်ပေါက်လာသည့် အငြင်းပွားမှုများကို ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ စေ့စပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊
- (ဂ) နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလ လွတ်တော်ကိုယ်စားလှယ်လောင်းများက တင်ပြလာသည့် အငြင်းပွားမှုများအား စေ့စပ်ညှိနှိုင်းပေးခြင်း၊
- (ဃ) မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီမှသော်လည်းကောင်း၊ သက်ဆိုင်ရာဌာန (သို့မဟုတ်) ပုဂ္ဂိုလ်များကသော်လည်းကောင်း တင်ပြလာသည့် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ စေ့စပ်ညှိနှိုင်းပေးခြင်း၊
- (င) တင်ပြလာသော အငြင်းပွားမှုများအား စေ့စပ်ညှိနှိုင်းဖြေရှင်းရာတွင် ဆုံးဖြတ်ရန် ခက်ခဲသောအခြေအနေပေါ်ပေါက်ပါက တိုင်းဒေသကြီး/ပြည်နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ လမ်းညွှန်မှုကိုခံယူ၍ ဆောင်ရွက်ခြင်း၊
- (စ) ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ စေ့စပ်ညှိနှိုင်းဖြေရှင်းရာတွင် အစည်းအဝေးထိုင်၍ ကော်မတီဝင်အများစု၏ ဆန္ဒနှင့်အညီ ဆုံးဖြတ်ချက်အတိုင်း စေ့စပ်ညှိနှိုင်းပေးခြင်း၊

(ဆ) ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများအား စေ့စပ်ညှိနှိုင်းဆောင်ရွက်ချက်များကို မှတ်တမ်းတင်ထားရှိခြင်း၊

၁၂၉။ မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးဗဟိုကော်တီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည် -

- (က) မဲစာရင်းနှင့်စပ်လျဉ်း၍ အငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ စေ့စပ်ညှိနှိုင်းပေးခြင်း၊
- (ခ) မဲဆွယ်စည်းရုံးမှုကာလအတွင်း ပေါ်ပေါက်လာသည့် အငြင်းပွားမှုများကို ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ စေ့စပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊
- (ဂ) ရွေးကောက်ပွဲနေ့တွင် တိုင်ကြားလာသည့် အငြင်းပွားမှုများကို ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ စေ့စပ်ညှိနှိုင်းဖြေရှင်းပေးခြင်း၊
- (ဃ) ရွေးကောက်ပွဲနေ့ မဲရုံ၌ ဖြစ်ပေါ်နေသော အငြင်းပွားမှုများအား အမြန်ဆုံး စေ့စပ် ညှိနှိုင်းဖြေရှင်းပေးခြင်း၊
- (င) တင်ပြလာသောအငြင်းပွားမှုများအား စေ့စပ်ညှိနှိုင်းဖြေရှင်းရာတွင် ဆုံးဖြတ်ရန် ခက်ခဲသောအခြေအနေ တစ်စုံတစ်ရာပေါ်ပေါက်ပါက ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသနှင့် ခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ၏ လမ်းညွှန်မှုကိုခံယူ၍ ဆောင်ရွက်ခြင်း၊
- (စ) ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ စေ့စပ်ညှိနှိုင်းဖြေရှင်းရာတွင် အစည်း အဝေးထိုင်၍ ကော်မတီအဖွဲ့ဝင်အများစု၏ ဆန္ဒနှင့်အညီ ဆုံးဖြတ်ချက်အတိုင်း စေ့စပ်ညှိနှိုင်းပေးခြင်း၊
- (ဆ) ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများအား စေ့စပ်ညှိနှိုင်းဆောင်ရွက်ချက်များကို မှတ်တမ်းတင်ထားရှိခြင်း၊

အခန်း(၁၀)

**ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအတွက် သတင်းမီဒီယာနှင့်
အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ**

၁၃၀။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးကို လွတ်လပ်တရားမျှတပြီး ရွေးကောက်ပွဲအနှစ်သာရ ပြည့်ဝစွာဖြင့် ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ ရွေးကောက်ပွဲတွင်အဓိကအားဖြင့် မဲဆန္ဒရှင်ပြည်သူလူထုအား ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးရေးပင်ဖြစ်ပါသည်။ ထိုသို့ အသိပညာပေးနိုင်ရေးအတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် မီဒီယာများနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်းကူညီ ဆောင်ရွက်ကြပါရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖိတ်ခေါ်ခဲ့ပါသည်။

၁၃၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မီဒီယာများ၏ စွမ်းအားဖြင့် ပြည်သူ လူထုအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်း၊ ရွေးကောက်ပွဲဆိုင်ရာ သတင်း အချက်အလက်များ ဖြန့်ဝေခြင်းလုပ်ငန်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် မှန်မှန် ကန်ကန် ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ Talk Show အစီအစဉ်များပြုလုပ်ခြင်း၊ တွေ့ဆုံမေးမြန်းခန်း (အင်တာဗျူး)များ ပြုလုပ်ခြင်း၊ သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်ခြင်းတို့ကို ပွင့်လင်း မြင်သာစွာ ဆောင်ရွက်ပေးခဲ့ပါသည်။

မီဒီယာများနှင့်တွေ့ဆုံမှုများ

၁၃၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံစာနယ်ဇင်းကွန်ယက် အစရှိသည့် သတင်းနှင့် မီဒီယာများဖြင့် အောက်ပါအတိုင်း တွေ့ဆုံဆွေးနွေးမှုများ ပြုခဲ့ပါသည် -

(က) အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ခြင်းနှင့် အစည်းအဝေးပြုလုပ်ခြင်း

- (၁) ၁၁-၁၀-၂၀၁၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၃) ၌ သတင်းနှင့် မီဒီယာများအား တွေ့ဆုံခဲ့ပါသည်။
- (၂) ၁၆-၅-၂၀၁၄ ရက်နေ့တွင် ရန်ကုန်မြို့ Summit Park View ဟိုတယ်၌ မြန်မာ နိုင်ငံစာနယ်ဇင်းကောင်စီ၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံ စာနယ်ဇင်းကွန်ယက်၊ မြန်မာနိုင်ငံစာနယ်ဇင်းသမဂ္ဂ၊ မြန်မာနိုင်ငံ စာရေးဆရာအသင်းတို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

- (၃) ၇-၉-၂၀၁၄ ရက်နေ့တွင် ရန်ကုန်မြို့ မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC) ၌ သတင်းနှင့် မီဒီယာများအား တွေ့ဆုံ၍ ကြားဖြတ်ရွေးကောက်ပွဲကျင်းပနိုင်မှုအခြေအနေများကို သုံးသပ် တင်ပြခြင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ပြင်ဆင်မှုအခြေအနေနှင့် မဲစာရင်းကောက်ယူမှု ရှေ့ပြေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
- (၄) ၁၆-၁၂-၂၀၁၄ ရက်နေ့တွင် ရန်ကုန်မြို့ မိကာဆာဟိုတယ်၌ ရုပ်ရှင်၊ ဂီတ အနုပညာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ ပညာပေး စည်းရုံးလှုံ့ဆော်ရေးဆိုင်ရာများ ဆွေးနွေးခဲ့ပါသည်။
- (၅) ၁၅-၁-၂၀၁၅ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်ခန်းမဆောင်၌ Article 19 အဖွဲ့မှ ကိုယ်စားလှယ်များနှင့် စာနယ်ဇင်း ကောင်စီမှ ကိုယ်စားလှယ်များအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
- (၆) ၂၆-၅-၂၀၁၅ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲ၌ သတင်းနှင့်မီဒီယာများအား တွေ့ဆုံ၍ မဲစာရင်းဆိုင်ရာများ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

(ခ) သတင်းစာရှင်းလင်းပွဲများပြုလုပ်ခြင်း

- (၁) ၁၄-၉-၂၀၁၃ ရက်နေ့တွင် ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်၌ သတင်းနှင့် မီဒီယာများအား တွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ ပါသည်။
- (၂) ၈-၆-၂၀၁၅ ရက်နေ့တွင် ရန်ကုန်မြို့ မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC) ၌ သတင်းနှင့် မီဒီယာများအား တွေ့ဆုံ၍ မဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာများ ရှင်းလင်းခြင်းနှင့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။
- (၃) ၂၂-၇-၂၀၁၅ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲ၌ သတင်းနှင့်မီဒီယာများအား တွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။
- (၄) ၂-၉-၂၀၁၅ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲ၌ သတင်းနှင့်မီဒီယာများအားတွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။

- (၅) ၂၇-၁၀-၂၀၁၅ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး သင်တန်း ခန်းမ၌ သတင်းနှင့် မီဒီယာများအားတွေ့ဆုံ၍ ပြည်ပရောက် ကြိုတင်မဲနှင့် စပ်လျဉ်းပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။
- (၆) ၉-၁၁-၂၀၁၅ ရက်နေ့မှ ၁၅-၁၁-၂၀၁၅ ရက်နေ့ထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ရွေးကောက်ပွဲရလဒ်များကြေညာခြင်းဆိုင်ရာ မီဒီယာစင်တာ၌ သတင်းနှင့် မီဒီယာများအား တွေ့ဆုံ၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။

(ဂ) Interview လက်ခံတွေ့ဆုံခြင်း

- (၁) ၇-၆-၂၀၁၅ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးခွဲ၌ Myanmar Time သတင်းဌာနနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ ပါသည်။
- (၂) ၁၄-၆-၂၀၁၅ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးခွဲ၌ ဧရာဝတီသတင်းဌာနနှင့် တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။
- (၃) ၂၂-၇-၂၀၁၅ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲ၌ DVB သတင်းဌာနနှင့် တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။
- (၄) ၈-၈-၂၀၁၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးတွင် မန္တလေးသတင်းဌာနနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
- (၅) ၂၈-၈-၂၀၁၅ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးခွဲ၌ ဂျပန်သတင်းဌာနနှင့် တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။
- (၆) ၂၉-၈-၂၀၁၅ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးခွဲ၌ ပေါ်ပြူလာသတင်းဌာနနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
- (၇) ၂-၉-၂၀၁၅ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးခွဲ၌ Skynet Up to Date နှင့် တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။

- (၈) ၁၇-၉-၂၀၁၅ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး ဧည့်ခန်းမဆောင်၌ 7 Days ဂျာနယ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
- (၉) ၉-၁၀-၂၀၁၅ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲ၌ Messenger သတင်းဂျာနယ်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
- (၁၀) ၁၃-၁၁-၂၀၁၅ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး ဧည့်ခန်းမဆောင်၌ VOA သတင်းဌာနနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
- (၁၁) ၁၄-၁၁-၂၀၁၅ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး ဧည့်ခန်းမဆောင်၌ ဧရာဝတီသတင်းဌာနနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
- (၁၂) ၁၄-၁၁-၂၀၁၅ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး ဧည့်ခန်းမဆောင်၌ ရိုက်တာသတင်းဌာနနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

(ဃ) **အဖွဲ့အစည်းတစ်ခုချင်း၊ ပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် လက်ခံတွေ့ဆုံခြင်း**

- (၁) ၁၇-၃-၂၀၁၄ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ပြည်ထောင်စုနေ့စဉ်သတင်းစာ သတင်းထောက် ဦးရဲထွဋ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
- (၂) ၁၃-၁၁-၂၀၁၄ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ မဇ္ဈိမသတင်းဌာနနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
- (၃) ၁၇-၂-၂၀၁၅ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးခွဲ၌ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
- (၄) ၁၆-၅-၂၀၁၅ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးခွဲ၌ မဇ္ဈိမသတင်းဌာနနှင့် တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။
- (၅) ၃-၈-၂၀၁၅ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးခွဲ၌ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
- (၆) ၄-၈-၂၀၁၅ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ Sky net မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲ ကျင်းပခြင်းဆိုင်ရာကိစ္စများ ထုတ်လွှင့်နိုင်ရေး ဆွေးနွေးခဲ့ပါသည်။

- (၇) ၃၀-၈-၂၀၁၅ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးခွဲ၌ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
- (၈) ၁၃-၈-၂၀၁၅ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ မဇ္ဈိမသတင်းဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
- (၉) ၁၂-၉-၂၀၁၅ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲ၌ Sky net မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
- (၁၀) ၂၀-၁၀-၂၀၁၅ ရက်နေ့တွင် ရန်ကုန်မြို့ Park Royal ဟိုတယ်၌ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ

၁၃၃။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့်လည်း အောက်ပါအတိုင်း တွေ့ဆုံဆွေးနွေးခဲ့ပါသည် -

(က) အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ခြင်းနှင့် အစည်းအဝေးပြုလုပ်ခြင်း

- (၁) ၁၃-၁၂-၂၀၁၂ ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ နေပြည်တော်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။
- (၂) ၁၅-၁-၂၀၁၃ ရက်နေ့တွင် မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့ချုပ်ရုံး၊ နေပြည်တော်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။
- (၃) ၂၉-၃-၂၀၁၃ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးအစည်း အဝေးခန်းမ၌ ပြည်ထောင်စုရုံး/ ဝန်ကြီးဌာန (၉) ခုမှ တာဝန်ရှိသူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း (၇) ဖွဲ့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

- (၄) ၂၆-၄-၂၀၁၃ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ နိုင်ငံရေးပါတီ (၂၁) ပါတီမှ ဥက္ကဋ္ဌများ၊ ဗဟိုအလုပ်အမှုဆောင်များနှင့် အဖွဲ့ဝင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း (၉) ဖွဲ့မှ Electoral Stakeholder များ၊ နိုင်ငံတော်သမ္မတရုံးမှ ဥပဒေအကြံပေးနှင့် နိုင်ငံရေး အကြံပေးပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ UNDP၊ USAID၊ EU၊ UKAID၊ AusAID၊ Asia Foundation၊ IDEA နှင့် IFES မှ ကိုယ်စားလှယ်များ ပါဝင်သော Stakeholder Roundtable Meeting ကျင်းပပြုလုပ်ခဲ့ပါသည်။
- (၅) ၂၁-၁၁-၂၀၁၃ ရက်နေ့တွင် ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်၌ ရန်ကုန်တိုင်း ဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်း (၂၄) ဖွဲ့မှ တာဝန်ရှိသူများနှင့် ရွေးကောက်ပွဲဆိုင်ရာ မဟာဗျူဟာစီမံကိန်း ရေးဆွဲခြင်းနှင့်ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
- (၆) ၁၃-၃-၂၀၁၄ ရက်နေ့တွင် ရန်ကုန်မြို့ မိကာဆာဟိုတယ်၌ အရပ်ဘက် လူမှုအဖွဲ့ အစည်းများနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။
- (၇) ၁၆-၅-၂၀၁၄ ရက်နေ့တွင် ရန်ကုန်မြို့ Summit Park View ဟိုတယ်၌ အရပ်ဘက် လူမှုအဖွဲ့အစည်း (၄၀) ဖွဲ့နှင့် တွေ့ဆုံ၍ မဲစာရင်းပြုစုခြင်း လုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲဆိုင်ရာနည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်များ၊ ရှေ့ပြေး စီမံကိန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။
- (၈) ၂၀-၁၀-၂၀၁၄ ရက်နေ့တွင် ရန်ကုန်မြို့ မိကာဆာဟိုတယ်၌ ကော်မရှင်ရုံးမှ ဝန်ထမ်း (၉)ဦးနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား ဆွေးနွေးခဲ့ပါသည်။
- (၉) ၂၂-၁၀-၂၀၁၄ ရက်နေ့တွင် ရန်ကုန်မြို့ ပန်ဒါဟိုတယ်၌ အရပ်ဘက်လူမှု အဖွဲ့အစည်း (၁၉) ဖွဲ့နှင့်တွေ့ဆုံ၍ ကျား/မ ရေးရာမူဝါဒများဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါသည်။
- (၁၀) ၈-၈-၂၀၁၄ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး သင်တန်းခန်းမ၌ မဲစာရင်းပြုစုခြင်း ရှေ့ပြေးစီမံချက်တွင် ပူးပေါင်း

ဆောင်ရွက်ခဲ့သော အရပ်ဘက်လူမှုအဖွဲ့အစည်း (၁၀) ဖွဲ့နှင့် တွေ့ဆုံ၍ မဲစာရင်းပြုစုခြင်းဆိုင်ရာ များ ဆွေးနွေးခဲ့ပါသည်။

(၁၁) ၁၆-၁၂-၂၀၁၄ ရက်နေ့တွင် ရန်ကုန်မြို့ မိကာဆာဟိုတယ်၌ အရပ်ဘက်လူမှုအဖွဲ့အစည်း (၅၀) ဖွဲ့နှင့် တွေ့ဆုံ၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံမဲစာရင်းပြုစုခြင်းဆိုင်ရာများ၊ ကျား/မ ရေးရာနှင့် စပ်လျဉ်းသော လုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများ လိုက်နာရမည့် ကျင့်ဝတ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။

(၁၂) ၁၆-၂-၂၀၁၅ ရက်နေ့တွင် ရန်ကုန်မြို့ Park Royal ဟိုတယ်၌ အရပ်ဘက် လူမှုအဖွဲ့အစည်း (၅၅) ဖွဲ့နှင့် တွေ့ဆုံ၍ ကော်မရှင်နှင့် အရပ်ဘက်လူမှုအဖွဲ့ အစည်းများအကြား ပူးပေါင်းညှိနှိုင်းမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

(၁၃) ၁၄-၅-၂၀၁၅ ရက်နေ့တွင် ရန်ကုန်မြို့ မိကာဆာဟိုတယ်၌ အရပ်ဘက်လူမှုအဖွဲ့ အစည်း (၄၈) ဖွဲ့နှင့် တွေ့ဆုံ၍ ကော်မရှင်နှင့် အရပ်ဘက်လူမှုအဖွဲ့ အစည်းများ အကြား ပူးပေါင်းညှိနှိုင်းမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ ပါသည်။

(၁၄) ၁၄-၅-၂၀၁၅ ရက်နေ့တွင် ရန်ကုန်မြို့ မိကာဆာဟိုတယ်၌ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့မှ ဦးနေလင်းစိုး ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့၏ လုပ်ဆောင် ခဲ့ပြီးသော လုပ်ငန်းစဉ်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ပါသည်။

(၁၅) ၁၇-၆-၂၀၁၅ ရက်နေ့တွင် နေပြည်တော်ရှိ Sky Palace ဟိုတယ်၌ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့်မဲပေးရေးအစီအစဉ်များတွင် မသန်စွမ်းသူများ ပိုမိုပါဝင်ရေး ကို ဆွေးနွေးခဲ့ပါသည်။

(၁၆) ၂၀-၇-၂၀၁၅ ရက်နေ့တွင် ရန်ကုန်မြို့ Park Royal ဟိုတယ်၌ အရပ်ဘက်လူမှု အဖွဲ့အစည်း (၅၁) ဖွဲ့နှင့် တွေ့ဆုံ၍ ကော်မရှင်နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအကြား ပူးပေါင်းညှိနှိုင်းမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပပြုလုပ် ခဲ့ပါသည်။

(၁၇) ၁၃-၁၀-၂၀၁၅ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး သင်တန်းခန်းမ၌ မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ တာဝန်ရှိသူများက မသန်စွမ်းသူများ မဲပေးခြင်း၊ သရုပ်ပြဗွီဒီယိုဖိုင်အား ရှင်းလင်းပြသခဲ့ပါသည်။

(၁၈) ၂၀-၁၀-၂၀၁၅ ရက်နေ့တွင် ရန်ကုန်မြို့ Park Royal ဟိုတယ်၌ အရပ်ဘက် လူမှုအဖွဲ့အစည်း (၅၁) ဖွဲ့နှင့် တွေ့ဆုံ၍ ကော်မရှင်နှင့် အရပ်ဘက်လူမှုအဖွဲ့ အစည်းများအကြား ပူးပေါင်းညှိနှိုင်းမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။

(ခ) လူမှုအဖွဲ့အစည်းများမှ ရွေးကောက်ပွဲလုပ်ငန်းများ လာရောက်လေ့လာမှု

(၁) ၂၃-၁၁-၂၀၁၂ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ Myanmar Egress မှ ကျောင်းသားများနှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများအား ရှင်းလင်း ဆွေးနွေး ခဲ့ပါသည်။

(၂) ၁၃-၁၁-၂၀၁၃ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်း အဝေးခန်းမ၌ ဆန်းသစ်ပညာရေးနှင့်သုတေသနအဖွဲ့ (The Innovative) ၏ နိုင်ငံရေးခေါင်းဆောင်မှုသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

(၃) ၂၃-၁-၂၀၁၄ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပညာမဟာဘွဲ့သင်တန်းမှ ပါမောက္ခ၊ ဆရာ/ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

(၄) ၁၀-၆-၂၀၁၄ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်း အဝေးခန်းမ၌ The Innovative အဖွဲ့မှ သင်တန်းနည်းပြ (၄) ဦး၊ သင်တန်း သား (၃၀) ဦး အား လက်ခံတွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

(၅) ၂၅-၇-၂၀၁၄ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်း အဝေးခန်းမ၌ ဒဂုံတက္ကသိုလ် ဥပဒေပညာအထူးပြု ကျောင်းသား/ ကျောင်းသူ များနှင့် ကြီးကြပ်သူဆရာမ (၁၀) ဦးအား လက်ခံတွေ့ဆုံ၍ ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

- (၆) ၂-၁၀-၂၀၁၄ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ The Innovative အဖွဲ့မှ သင်တန်းနည်းပြ (၃) ဦး၊ သင်တန်းသား (၃၂) ဦး အား လက်ခံတွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
- (၇) ၂၀-၁၁-၂၀၁၄ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ Myanmar Egress အဖွဲ့မှ သင်တန်းနည်းပြ (၇)ဦး၊ သင်တန်းသား (၄၆) ဦးအား လက်ခံတွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
- (၈) ၂၇-၁-၂၀၁၅ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့မှ အဖွဲ့ဝင် (၁၃) ဦး၊ သင်တန်းသား (၂၇) ဦး အား လက်ခံတွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
- (၉) ၁-၆-၂၀၁၅ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက် လူ့စွမ်းအင် အရင်းအမြစ် ဖွံ့ဖြိုးရေးသင်တန်းကျောင်း (အမျိုးသားခေတ်သစ်အဖွဲ့အစည်း)မှ သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
- (၁၀) ၁၅-၆-၂၀၁၅ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ Myanmar Egress မှ တာဝန်ရှိသူများနှင့် သင်တန်းသား (၅၆) ဦးအား တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
- (၁၁) ၁၄-၇-၂၀၁၅ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ရွေးကောက်ပွဲပညာပေးရေးနှင့် လေ့လာစောင့်ကြည့်ရေး မိတ်ဖက်များအဖွဲ့ (မြန်မာပြည်) မှ ကိုယ်စားလှယ် (၂၃) ဦးအား တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများနှင့် စောင့်ကြည့်လေ့လာရေး လုပ်ငန်းစဉ်များ အား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
- (၁၂) ၄-၉-၂၀၁၅ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ဒါနရှေ့ဆောင်အဖွဲ့မှ သင်တန်းသားများအား တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။

(ဂ) လူမှုအဖွဲ့အစည်းများ၏တင်ပြချက်များအပေါ် လက်ခံတွေ့ဆုံဆွေးနွေးမှု

- (၁) ၂၅-၄-၂၀၁၃ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော ရွေးကောက်ပွဲ စောင့်ကြည့်ကွန်ယက်အဖွဲ့ (Myanmar Network For Free Election MYNFREL) အဖွဲ့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
- (၂) ၇-၆-၂၀၁၃ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ Myanmar Egress မှ ကိုယ်စားလှယ် (၃) ဦးနှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများအား ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။
- (၃) ၁-၁၁-၂၀၁၃ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ ကွန်ယက်မှ ဦးသူရဇော် ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
- (၄) ၂၃-၁-၂၀၁၄ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ရွေးကောက်ပွဲလေ့လာရေး ကွန်ယက် အလုပ်အမှုဆောင်အဖွဲ့ (ယာယီ) မှ ကိုယ်စားလှယ် (၃) ဦး၊ NDI မှ Mr. Zach တို့နှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ တွေ့ဆုံဆွေးနွေး ခဲ့ပါသည်။
- (၅) ၁၈-၂-၂၀၁၄ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ အလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်၊ (၈၈) မျိုးဆက်လူငယ်များအဖွဲ့ (ပွင့်လင်းမြန်မာ့ရှေ့ဆောင်) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆွေးနွေးခဲ့ ပါသည်။
- (၆) ၇-၅-၂၀၁၄ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ TSI အဖွဲ့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ Voter List Pilot Project အတွက် ဆွေးနွေးခဲ့ပါသည်။
- (၇) ၇-၁၀-၂၀၁၄ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၆) ဦးနှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးဆိုင်ရာများ ဆွေးနွေးခဲ့ ပါသည်။

- (၈) ၂၈-၁၁-၂၀၁၄ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ International IDEA နှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၅) ဦးအား တွေ့ဆုံ၍ ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းများ ဆွေးနွေးခဲ့ပါသည်။
- (၉) ၂၀-၃-၂၀၁၅ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး ဧည့်တွေ့ခန်းမဆောင်၌ (ပွင့်လင်းမြန်မာ့ရှေ့ဆောင်) ၏ အကြံပေးအဖွဲ့ဝင် ဦးအောင်ဒင် ဦးဆောင်သောအဖွဲ့အား တွေ့ဆုံခဲ့ပါသည်။
- (၁၀) ၂၅-၅-၂၀၁၅ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးခွဲ၌ မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင် အဖွဲ့မှ ဦးအောင်ကိုဝင်း ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံ၍ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မသန်စွမ်း သူများအတွက် အဆင်ပြေသော စံပြမဲရုံများ ဖြစ်ပေါ်လာရေးအတွက် ဆွေးနွေး ခဲ့ပါသည်။
- (၁၁) ၁၃-၈-၂၀၁၅ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ဦးစိုင်းရဲကျော်စွာမြင့် ဦးဆောင်သော PACE အဖွဲ့အား လက်ခံတွေ့ဆုံပြီး ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ဆိုင်ရာများ ဆွေးနွေးခဲ့ ပါသည်။
- (၁၂) ၁၁-၉-၂၀၁၅ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးခွဲ၌ ပဏ္ဍိတဖွံ့ဖြိုးရေးအင်စတီကျုမှ ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံ ပြီး မဲဆန္ဒရှင်ပညာပေးခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။

အခန်း(၁၁)

မဲဆန္ဒနယ်များသတ်မှတ်ခြင်းနှင့် ပြင်ဆင်သတ်မှတ်ခြင်း၊ ရွေးကောက်ပွဲကျင်းပခြင်း မပြုနိုင်သော နယ်မြေများစာရင်း ထုတ်ပြန်ခြင်း

မဲဆန္ဒနယ်များသတ်မှတ်ခြင်းနှင့် ပြင်ဆင်သတ်မှတ်ခြင်း

၁၃၄။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၁၀(ဃ) နှင့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၄ တို့အရ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ် ၃၃၀ ကို တစ်မြို့နယ်လျှင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် တစ်နယ်အဖြစ် သတ်မှတ်ကြောင်း ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်စွဲပါ ကြေညာချက်အမှတ် (၂၂/၂၀၁၅) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။ **နောက်ဆက်တွဲ(ဗ)**ဖြင့် ဖော်ပြပါသည်။

၁၃၅။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၁၀(ဃ) နှင့် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၄ တို့အရ ပြည်ထောင်စု တစ်ဝန်းလုံးရှိ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီအတွက် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၁၂) နယ်စီ သတ်မှတ်ကြောင်း ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်စွဲပါ ကြေညာချက်အမှတ် (၂၃/၂၀၁၅) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။ **နောက်ဆက်တွဲ(ဇ)** ဖြင့် ဖော်ပြပါသည်။

၁၃၆။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၁၀(ဃ) နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၄ တို့အရ ပြည်ထောင်စုတစ်ဝန်းလုံးရှိ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ မြို့နယ် တစ်မြို့နယ်တွင် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် (၂) နယ်စီ သတ်မှတ်ကြောင်း ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်စွဲပါ ကြေညာချက်အမှတ် (၂၄/၂၀၁၅) ဖြင့် လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၆၁၊ ပုဒ်မခွဲ (ခ)နှင့် ပုဒ်မခွဲ (ဂ)တို့အရ တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် ရွေးကောက်တင်မြှောက်ခွင့်ရှိသည့် တိုင်းရင်းသားလူမျိုး တစ်မျိုးစီအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုလုံးကို မဲဆန္ဒနယ် တစ်နယ်စီအဖြစ် သတ်မှတ်ကြောင်း ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်စွဲပါ ကြေညာချက်အမှတ် (၂၅/၂၀၁၅)ဖြင့်လည်းကောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ ထိုထုတ်ပြန်ကြေညာခဲ့သည့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များအနက် မန္တလေးတိုင်းဒေသကြီးမှ စဉ့်ကူးမဲဆန္ဒနယ် အမှတ် (၁) နှင့် စဉ့်ကူးမဲဆန္ဒနယ် အမှတ်(၂)၊ ရှမ်းပြည်နယ်မှ ပင်လောင်းလောင်းမဲဆန္ဒနယ် အမှတ်(၁)၊ မဘိမ်းမဲဆန္ဒနယ်အမှတ်(၁)၊ မိုင်းဖြတ် မဲဆန္ဒနယ် အမှတ်(၁)နှင့် မိုင်းဖြတ်မဲဆန္ဒနယ်အမှတ်(၂)တို့၏မဲဆန္ဒနယ်များကို ပြောင်းလဲပြင်ဆင်

သတ်မှတ်ခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် (တိုင်းရင်းသား လူမျိုးမဲဆန္ဒနယ်အပါအဝင်) မဲဆန္ဒနယ် ၆၇၃ သတ်မှတ်ချက်များနှင့် မဲဆန္ဒနယ်ပြောင်းလဲပြင်ဆင် သတ်မှတ်ချက်များကို နောက်ဆက်တွဲ (တ)ဖြင့် ဖော်ပြပါသည်။

ရွေးကောက်ပွဲကျင်းပခြင်းမပြုနိုင်သော နယ်မြေများစာရင်း ထုတ်ပြန်ခြင်း

၁၃၇။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ပုဒ်မ ၁၀(စ)အရ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသည့် နယ်မြေများတွင် ရွေးကောက်ပွဲကျင်းပခြင်း ပြုလုပ်မည်မဟုတ်ကြောင်း အောက်ပါအတိုင်း ထုတ်ပြန် ကြေညာခဲ့ပါသည် -

- (က) ၁၂.၁၀.၂၀၁၅ ရက်စွဲပါ ကြေညာချက်အမှတ် (၆၁/၂၀၁၅) ဖြင့် ကချင်ပြည်နယ် အတွင်းရှိ မြို့နယ်(၁၁) မြို့နယ်မှ ကျေးရွာ အုပ်စု (၂၁၁) အုပ်စု၊
- (ခ) ၁၂.၁၀.၂၀၁၅ ရက်စွဲပါ ကြေညာချက်အမှတ် (၆၂/၂၀၁၅) ဖြင့် ကရင်ပြည်နယ် အတွင်းရှိ မြို့နယ် (၇) မြို့နယ်မှ ကျေးရွာ အုပ်စု (၉၄) အုပ်စု၊
- (ဂ) ၁၂.၁၀.၂၀၁၅ ရက်စွဲပါ ကြေညာချက်အမှတ် (၆၃/၂၀၁၅) ဖြင့် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် (၂) မြို့နယ်မှ ကျေးရွာအုပ်စု (၄၁) အုပ်စု၊
- (ဃ) ၁၂.၁၀.၂၀၁၅ ရက်စွဲပါ ကြေညာချက်အမှတ် (၆၄/၂၀၁၅) ဖြင့် မွန်ပြည်နယ် အတွင်းရှိ မြို့နယ် (၁) မြို့နယ်မှ ကျေးရွာအုပ်စု (၁) အုပ်စု၊
- (င) ၁၂.၁၀.၂၀၁၅ ရက်စွဲပါ ကြေညာချက်အမှတ် (၆၅/၂၀၁၅) ဖြင့် ရှမ်းပြည်နယ် အတွင်းရှိ မြို့နယ်တစ်ခုလုံးအနေဖြင့် မြို့နယ်(၅) မြို့နယ်၊ မြို့နယ် (၈) မြို့နယ်မှ ကျေးရွာအုပ်စု (၅၆) အုပ်စု၊
- (စ) ၂၇.၁၀.၂၀၁၅ ရက်စွဲပါ ကြေညာချက်အမှတ် (၆၇/၂၀၁၅) ဖြင့် ရှမ်းပြည်နယ် အတွင်းရှိ မြို့နယ်တစ်ခုလုံးအနေဖြင့် မြို့နယ်(၂) မြို့နယ်၊ မြို့နယ် (၂) မြို့နယ်မှ ကျေးရွာအုပ်စု (၅၀) အုပ်စု။

၁၃၈။ ရွေးကောက်ပွဲကျင်းပခြင်းမပြုနိုင်သော နယ်မြေများစာရင်းကို နောက်ဆက်တွဲ(ထ)ဖြင့် ဖော်ပြပါသည်။

အခန်း(၁၂)

ရွေးကောက်ပွဲကျင်းပခြင်းနှင့်စပ်လျဉ်းသည့် နေ့ရက်များသတ်မှတ်ကြေညာခြင်း

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမည့် နေ့ရက်သတ်မှတ်ကြေညာခြင်း

၁၃၉။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၉၉(က)၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၁၀ ပါ တာဝန်နှင့်လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၃၄(ဂ)နှင့် နည်းဥပဒေ ၁၆(က)တို့အရ ၁၃၇၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက် (၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်) တနင်္ဂနွေနေ့တွင် လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက် ရက်စွဲပါ ကြေညာချက်အမှတ် (၂၈ / ၂၀၁၅)ဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။

လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းတို့နှင့်စပ်လျဉ်းသည့် နေ့ရက်များသတ်မှတ်ကြေညာခြင်း

၁၄၀။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၁၆ ပါလုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် လွှတ်တော်အသီးသီးအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းတို့နှင့်စပ်လျဉ်းသည့် နေ့ရက်များကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်စွဲပါကြေညာချက်အမှတ်(၂၉/၂၀၁၅)ဖြင့် အောက်ပါအတိုင်း သတ်မှတ်ကြေညာခဲ့ပါသည် -

- (က) လွှတ်တော်အသီးသီး၏မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း စတင်တင်သွင်းနိုင်သည့်နေ့ရက် ၁၃၇၇ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၄ ရက် (၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်)
- (ခ) လွှတ်တော်အသီးသီး၏မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းနိုင်သည့် နောက်ဆုံးနေ့ရက် ၁၃၇၇ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၈ ရက် (၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက်)
- (ဂ) လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာများကို ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက် ၁၃၇၇ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁၀ ရက် (၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်)

- (ဃ) လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာများ စိစစ်မည့်နေ့ရက် ၁၃၇၇ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁၂ ရက်မှ ဝါခေါင်လဆန်း ၆ ရက်အထိ (၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်မှ ၂၁ ရက် အထိ)

၁၄၁။ ထိုသို့ သတ်မှတ်ပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းလုံး ဇွန်လ နှင့် ဇူလိုင်လများအတွင်း မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းမှုများကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရေကြီး ရေလျှံမှုများ၊ မြေပြိုမှုများ စသည့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ခဲ့ရပါသည်။ ထို့ကြောင့် နိုင်ငံရေးပါတီအချို့က လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းတို့နှင့် စပ်လျဉ်း၍ နေ့ရက်များ တိုးမြှင့်သတ်မှတ်ပေးပါရန် တင်ပြချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၃ ရက်စွဲပါ ကြေညာချက်အမှတ် (၄၁/၂၀၁၅)ဖြင့် လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းတို့နှင့်စပ်လျဉ်းသည့် နေ့ရက်များကို အောက်ပါအတိုင်း ပြောင်းလဲပြင်ဆင် သတ်မှတ်ပေးခဲ့ပါသည် -

- (က) လွှတ်တော်အသီးသီး၏မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း စတင်တင်သွင်းနိုင်သည့်နေ့ရက် ၁၃၇၇ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၄ ရက် (၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်)
- (ခ) လွှတ်တော်အသီးသီး၏မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းနိုင်သည့် နောက်ဆုံးနေ့ရက် ၁၃၇၇ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁၄ ရက် (၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်)
- (ဂ) လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာများကို ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက် ၁၃၇၇ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက် (၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်)
- (ဃ) လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာများ စိစစ်မည့်နေ့ရက် ၁၃၇၇ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက်မှ ဝါခေါင်လဆန်း ၁၂ ရက်အထိ (၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်မှ ၂၇ ရက် အထိ)

၁၄၂။ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနက် အချို့သည် ၂၀၁၀ နှင့် ၂၀၁၂ တို့မှ ရွေးကောက်ခံခဲ့ရသော လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြပြီး သက်ဆိုင်ရာ လွှတ်တော် အစည်းအဝေးများသို့ တက်ရောက်နေသောအချိန်ဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်များသည် လွှတ်တော် အစည်းအဝေးများ တက်ရောက်နေရသဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်သည့်အချိန်တွင် ကိုယ်တိုင်သွားရောက် စိစစ်ခံနိုင်သည့် အခြေအနေတွင် မရှိကြောင်း သိရပါသည်။ ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွှတ်တော် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းလွှာများ စိစစ်မည့်နေ့ရက်ကို ၁၃၇၇ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက်နေ့မှ ဝါခေါင်လပြည့်ကျော် ၁ ရက်နေ့ (၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၈ ရက် မှ ၃၁ ရက်နေ့အထိ) ပြောင်းလဲပြင်ဆင်တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်စွဲပါ ကြေညာချက်အမှတ်(၄၇/၂၀၁၅)ဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။

အခန်း(၁၃)

လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်း၊ စိစစ်ခြင်း၊ ပယ်ဖျက်ခြင်းနှင့် အမည်စာရင်းထုတ်ပြန်ကြေညာခြင်း

၁၄၃။ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်၊ သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသနှင့် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများသို့ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့မှ ဩဂုတ်လ ၁၄ ရက်နေ့အတွင်း အမည်စာရင်းတင်သွင်းလွှာများကို တင်သွင်းခဲ့ပါသည်။ အမည်စာရင်းတင်သွင်းလွှာ တင်သွင်းသူ ဦးရေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

(က) ပြည်သူ့လွှတ်တော်	၁၇၇၂ ဦး
(ခ) အမျိုးသားလွှတ်တော်	၉၁၃ ဦး
(ဂ) တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်	၃၅၀၄ ဦး
(တိုင်းရင်းသားလူမျိုးလွှတ်တော်အပါအဝင်)	

စုစုပေါင်း: ၆၀၈၉ ဦး

၁၄၄။ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းသူများအနက် အချို့ အမည်စာရင်းတင်သွင်းသူများသည် အမည်စာရင်းတင်သွင်းလွှာများကို ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်ဖြစ်သည့် ၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့ အထိ အမည်စာရင်း တင်သွင်းလွှာများကို ရုပ်သိမ်းခဲ့ပါသည်။ ရုပ်သိမ်းသည့်ဦးရေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

(က) ပြည်သူ့လွှတ်တော်	၁၁ ဦး
(ခ) အမျိုးသားလွှတ်တော်	၆ ဦး
(ဂ) တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်	၂၂ ဦး

စုစုပေါင်း: ၃၉ ဦး

၁၄၅။ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းထားသူများ၏ အမည်စာရင်းတင်သွင်းလွှာများကို ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့မှ ၃၁ ရက်နေ့အထိ စိစစ်ခဲ့ပါသည်။ စိစစ်တွေ့ရှိချက်များအရ အောက်ပါအရေအတွက်အတိုင်း လွှတ်တော်ကိုယ်စားလှယ် လောင်း အမည်စာရင်းတင်သွင်းလွှာများကို ပယ်ခဲ့ပါသည် -

- (က) ပြည်သူ့လွှတ်တော် ၁၆ ဦး
 - (ခ) အမျိုးသားလွှတ်တော် ၂၁ ဦး
 - (ဂ) တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ၃၈ ဦး
- စုစုပေါင်း ၇၅ ဦး**

၁၄၆။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ပုဒ်မ ၁၀(စ)အရ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသည့် နယ်မြေများတွင် ရွေးကောက်ပွဲကျင်းပခြင်း ပြုလုပ်မည်မဟုတ်ကြောင်းကြေညာခဲ့ရာ ရှမ်းပြည်နယ်မှ မြို့နယ်တစ်ခုလုံး ရွေးကောက်ပွဲကျင်းပခြင်းမပြုလုပ်သည့် မြို့နယ်(၇) မြို့နယ် ပါဝင်ပါသည်။ အဆိုပါ (၇)မြို့နယ်တွင် (၃)မြို့နယ်၌သာ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ တင်သွင်းထားပြီး (၄)မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများ တင်သွင်းထားခြင်းမရှိပါ။ ထို့ကြောင့် မြို့နယ်(၃)မြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းထားသော ဦးရေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

- (က) ပြည်သူ့လွှတ်တော် ၁၁ ဦး
 - (ခ) တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ၂၁ ဦး
- စုစုပေါင်း ၄၃ ဦး**

၁၄၇။ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများ စိစစ်ပြီး နောက်ပိုင်းတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းသူ (၅)ဦး ကွယ်လွန်ခဲ့ပါသည်။ ကွယ်လွန်သွားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းဦးရေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

- (က) ပြည်သူ့လွှတ်တော် ၁ ဦး
 - (ခ) တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ၄ ဦး
- စုစုပေါင်း ၅ ဦး**

၁၄၈။ ထို့ကြောင့် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း နှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

စဉ်	လွှတ်တော်	နိုင်ငံရေးပါတီ ကိုယ်စားပြု	တစ်သီးပုဂ္ဂလ	ပေါင်း
(က)	ပြည်သူ့လွှတ်တော်	၁၆၄၃ ဦး	၉၀ ဦး	၁၇၃၃ ဦး
(ခ)	အမျိုးသားလွှတ်တော်	၈၄၄ ဦး	၄၂ ဦး	၈၈၆ ဦး
(ဂ)	တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် (တိုင်းရင်းသားလူမျိုး လွှတ်တော်အပါအဝင်)	၃၂၄၁ ဦး	၁၇၈ ဦး	၃၄၁၉ ဦး
	စုစုပေါင်း	၅၇၂၈ ဦး	၃၁၀ ဦး	၆၀၃၈ ဦး

အခန်း(၁၄)

လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊နည်းဥပဒေနှင့် လုပ်ငန်းလမ်းညွှန်စာအုပ်များ ပုံနှိပ်ခြင်း၊

ဖြန့်ဝေပေးခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း

၁၄၉။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့် မဲရုံအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ ဌာနဆိုင်ရာများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ သတင်းမီဒီယာများနှင့် အများပြည်သူများ ဖတ်ရှုလေ့လာအသုံးပြုနိုင်ရန်အတွက် လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေစာအုပ်များ၊ နိုင်ငံရေးပါတီဥပဒေ၊ နည်းဥပဒေစာအုပ်များ နှင့် လုပ်ငန်းလမ်းညွှန်စာအုပ်များအားပုံနှိပ်၍ ဖြန့်ဝေပေးခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများ ဆောင်ရွက် ခဲ့ပါသည်။

ပုံနှိပ်ခြင်း၊ ဖြန့်ဝေခြင်းနှင့် ထုတ်ပေးခြင်း

၁၅၀။ လွှတ်တော်ရွေးကောက်ပွဲဥပဒေ (၃)မျိုးနှင့် လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ (၃)မျိုး စုစုပေါင်း စာအုပ် (၆)အုပ်ကို ယှဉ်တွဲဖော်ပြပါအုပ်ရေနှင့် တန်ဖိုးအတိုင်း အောက်ပါ ပုံနှိပ်တိုက်နှစ်ခုသို့ ခွဲဝေပုံနှိပ်ခဲ့ပါသည် -

(က) ပြန်ကြားရေးဝန်ကြီးဌာန၊ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသို့ အပ်နှံသည့်

စာအုပ်များ

စဉ်	စာအုပ်အမည်	ပုံနှိပ်သည့် အုပ်ရေ	တစ်အုပ်နှုန်း
(၁)	ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ	၁၀၀၀၀၀	၁၆၀/-
(၂)	တိုင်းဒေသကြီးလွှတ်တော်(သို့မဟုတ်) ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေ	၁၀၀၀၀၀	၁၆၀/-
(၃)	တိုင်းဒေသကြီးလွှတ်တော်(သို့မဟုတ်) ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ	၁၀၀၀၀၀	၃၄၀/-

(ခ) Seven Colour ပုံနှိပ်လုပ်ငန်းသို့အပ်နှံသည့် စာအုပ်များ

စဉ်	စာအုပ်အမည်	ပုံနှိပ်သည့် အုပ်ရေ	တစ်အုပ်နှုန်း
(၁)	အမျိုးသားလွတ်တော်ရွေးကောက်ပွဲဥပဒေ	၁၀၀၀၀၀	၁၆၀/-
(၂)	ပြည်သူ့လွတ်တော်ရွေးကောက်ပွဲနည်းဥပဒေ	၁၀၀၀၀၀	၃၄၀/-
(၃)	အမျိုးသားလွတ်တော်ရွေးကောက်ပွဲနည်းဥပဒေ	၁၀၀၀၀၀	၃၄၀/-

၁၅၁။ လွတ်တော်ဥပဒေ၊ နည်းဥပဒေစာအုပ်များအား ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်သို့ လုပ်ငန်းသုံးအဖြစ် အောက်ပါအတိုင်း အခမဲ့ ဖြန့်ဝေခဲ့ပါသည် -

- (က) တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအားလုံးသို့ တစ်ဖွဲ့လျှင် ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင် ၁၅ ဦး အတွက် တစ်ဦးလျှင် ဥပဒေ၊ နည်းဥပဒေ (၆)မျိုး တစ်စုံနှုန်းဖြင့် ၁၅ စုံစီဖြန့်ဝေပါသည်။
- (ခ) တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအားလုံးသို့ တစ်ရုံးလျှင် ဥပဒေ၊ နည်းဥပဒေ (၆)မျိုး ၂ စုံနှုန်းဖြန့်ဝေပါသည်။
- (ဂ) ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အားလုံးသို့ တစ်ရုံးလျှင် ဥပဒေ၊ နည်းဥပဒေ(၆)မျိုး ၂ စုံနှုန်းဖြန့်ဝေပါသည်။

နောက်ဆက်တွဲ (၃) ဖြင့်ဖော်ပြပါသည်။

၁၅၂။ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ ပထမအကြိမ် ရောင်းချပေးရန်အတွက် ဥပဒေ၊ နည်းဥပဒေ စာအုပ်များ (၆)မျိုး တစ်စုံနှုန်းဖြင့် အောက်ပါအစုံများအတိုင်း ဖြန့်ဝေခဲ့ပါသည် -

- (က) တိုင်းဒေသကြီး/ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများအတွက် တစ်ရုံးလျှင် အစုံ (၅၀) နှုန်း ဖြန့်ဝေပါသည်။
- (ခ) ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ အတွက် တစ်ရုံးလျှင် အစုံ (၅၀) နှုန်း ဖြန့်ဝေပါသည်။
- (ဂ) စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန် တိုင်းဒေသကြီးလက်အောက်ခံ မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးများအတွက် တစ်ရုံးလျှင် အစုံ (၁၀၀)နှုန်း ဖြန့်ဝေပါသည်။
- (ဃ) ကျန်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများအတွက် တစ်ရုံးလျှင် အစုံ (၅၀) နှုန်း ဖြန့်ဝေပါသည်။

နောက်ဆက်တွဲ (ခ) ဖြင့်ဖော်ပြပါသည်။

၁၅၃။ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေစာအုပ်များကို အောက်ပါဈေးနှုန်းများအတိုင်း ရောင်းချပေးခဲ့ပါသည်-

စဉ် စာအုပ်အမည်	ဈေးနှုန်း
	(ကျပ်)
(က) ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ	၂၀၀/-
(ခ) အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ	၂၀၀/-
(ဂ) တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ	၂၀၀/-
(ဃ) ပြည်သူ့လွှတ်တော်ရွေးကောက်နည်းပွဲဥပဒေ	၄၀၀/-
(င) အမျိုးသားလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ	၄၀၀/-
(စ) တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ	၄၀၀/-

၁၅၄။ ၃၀.၇.၂၀၁၅ ရက်နေ့ တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများသို့ ဥပဒေ၊ နည်းဥပဒေ (၆)မျိုး တစ်စုံနှုန်းဖြင့် အစုံ (၅၀၀)စီ ဒုတိယအကြိမ် ရောင်းချရန် ထပ်မံဖြန့်ဝေ ပေးခဲ့ပါသည်။

၁၅၅။ လွှတ်တော်ရွေးကော်ပွဲဥပဒေ၊ နည်းဥပဒေစာအုပ်များ ပုံနှိပ်မှု၊ ဖြန့်ဝေမှု၊ လက်ကျန်ရှိမှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ် စာအုပ်အမျိုးအမည်	ပုံနှိပ်	ဖြန့်ဝေ	လက်ကျန်
(က) ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ	၁၀၀၀၀၀	၇၈၅၅၀	၂၁၄၅၀
(ခ) အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ	၁၀၀၀၀၀	၇၈၅၅၀	၂၁၄၅၀
(ဂ) တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ	၁၀၀၀၀၀	၇၈၅၅၀	၂၁၄၅၀
(ဃ) ပြည်သူ့လွှတ်တော်ရွေးကောက်နည်းပွဲဥပဒေ	၁၀၀၀၀၀	၇၈၅၅၀	၂၁၄၅၀
(င) အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ	၁၀၀၀၀၀	၇၈၅၅၀	၂၁၄၅၀
(စ) တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ	၁၀၀၀၀၀	၇၈၅၅၀	၂၁၄၅၀

၁၅၆။ ကျန်ရှိသော လွတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေစာအုပ်များအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင်ထားရှိပြီး ဌာနဆိုင်ရာနှင့်ဝန်ထမ်းများအား လုပ်ငန်းသုံးအနေဖြင့် ဖြန့်ဝေပေးခြင်း၊ ပုဂ္ဂလိကသုံးအနေဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။
၁၇.၁၁.၂၀၁၅ ရက်နေ့ထိ လက်ကျန်အရေအတွက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

စဉ်	စာအုပ်အမျိုးအစား	ရရှိ	ထုတ်ပေး	ရောင်းချ	လက်ကျန်
(က)	ပြည်သူ့လွတ်တော်ရွေးကောက်ပွဲဥပဒေ	၂၁၄၅၀	၂၉၀၇	၃၇၈၂	၁၄၇၆၁
(ခ)	အမျိုးသားလွတ်တော်ရွေးကောက်ပွဲဥပဒေ	၂၁၄၅၀	၂၆၆၇	၄၂၈၉	၁၄၄၉၄
(ဂ)	တိုင်းဒေသကြီး/ပြည်နယ်လွတ်တော်ရွေးကောက်ပွဲဥပဒေ	၂၁၄၅၀	၂၉၀၆	၃၅၇၁	၁၄၉၇၃
(ဃ)	ပြည်သူ့လွတ်တော်ရွေးကောက်ပွဲနည်းဥပဒေ	၂၁၄၅၀	၂၈၃၀	၃၇၇၅	၁၄၈၄၅
(င)	အမျိုးသားလွတ်တော်ရွေးကောက်ပွဲနည်းဥပဒေ	၂၁၄၅၀	၂၈၁၂	၄၂၇၆	၁၄၃၆၂
(စ)	တိုင်းဒေသကြီး/ပြည်နယ်လွတ်တော်ရွေးကောက်ပွဲဥပဒေ	၂၁၄၅၀	၂၇၀၈	၃၅၇၃	၁၅၁၆၉

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေနှင့် နည်းဥပဒေစာအုပ်များပုံနှိပ်ခြင်း

၁၅၇။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေနှင့် နည်းဥပဒေစာအုပ်များအား ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းသို့ ယှဉ်တွဲဖော်ပြပါ အုပ်ရေနှင့် ဈေးနှုန်းအတိုင်း ပုံနှိပ်ပေးရန် အပ်နှံခဲ့ပါသည် -

စဉ်	စာအုပ်အမည်	ပုံနှိပ်မည့် စာအုပ်ရေ	တစ်အုပ် ဈေးနှုန်း
(က)	နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ	၁၅၀၀ အုပ်	၁၂၅/-
(ခ)	နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေ	၁၅၀၀ အုပ်	၃၃၀/-

၁၅၈။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့် နည်းဥပဒေစာအုပ်များအား တိုင်းဒေသကြီး/ပြည်နယ်ကော်မရှင်ရုံးအဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအတွက် တစ်ဦးလျှင် တစ်စုံနှုန်းဖြင့် (၁၅) စုံစီကိုလည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများအတွက် တစ်ရုံးလျှင် တစ်စုံနှုန်းစီကိုလည်းကောင်း ဖြန့်ဝေပေးခဲ့ပါသည်။ လက်ကျန်အရေအတွက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

စဉ်	စာအုပ်အမည်	ရရှိ	ထုတ်ပေး	လက်ကျန်
(က)	နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ	၁၅၀၀	၆၆၉	၈၃၁
(ခ)	နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေ	၁၅၀၀	၆၆၉	၈၃၁

၁၅၉။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေနှင့် နည်းဥပဒေ စာအုပ်များအား ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများနှင့် ဝန်ထမ်းများသို့ လုပ်ငန်းသုံးအဖြစ် ဖြန့်ဝေထုတ်ပေးခဲ့ပါသည်။ ၁၇.၁၁.၂၀၁၅ ရက်နေ့အထိ ဥပဒေ၊ နည်းဥပဒေ တစ်မျိုးလျှင် ၂၂၈ အုပ်စီကျန်ရှိ ပါသည်။

လုပ်ငန်းလမ်းညွှန်(၅)မျိုးစာအုပ်ပုံနှိပ်ခြင်း

၁၆၀။ လုပ်ငန်းလမ်းညွှန်စာအုပ် (၅) မျိုးအား ပြန်ကြားရေးဝန်ကြီးဌာန ၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းသို့ ယှဉ်တွဲဖော်ပြပါ အုပ်စုနှင့် ဈေးနှုန်းအတိုင်း ပုံနှိပ်ရန် အပ်နှံခဲ့ပါသည်-

စဉ်	စာအုပ်အမည်	ပုံနှိပ်မည့် စာအုပ်ရေ	တစ်အုပ် ဈေးနှုန်း
(က)	တိုင်းဒေသကြီး/ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲလုပ်ငန်းလမ်းညွှန်	၃၀၀၀	၁၁၀ ကျပ်
(ခ)	ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲလုပ်ငန်းလမ်းညွှန်	၅၀၀၀	၁၄၅ ကျပ်
(ဂ)	မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲလုပ်ငန်းလမ်းညွှန်	၁၅၀၀၀	၁၂၅ ကျပ်
(ဃ)	ရပ်ကွက်ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲလုပ်ငန်းလမ်းညွှန်	၁၀၀၀၀၀	၁၆၅ ကျပ်
(င)	မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန်	၂၀၀၀၀၀၀	၁၄၅ ကျပ်

၁၆၁။ လုပ်ငန်းလမ်းညွှန်စာအုပ် (၅)မျိုးအား တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသ၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များအတွက် အောက်ပါအတိုင်း ဖြန့်ဝေထားရှိခဲ့ပါသည်-

(က) တိုင်းဒေသကြီး/ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲလုပ်ငန်းလမ်းညွှန်

- (၁) တိုင်းဒေသကြီး/ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အတွက် တစ်ဦးလျှင်တစ်အုပ်နှုန်းဖြင့် ၁၅ အုပ်စီဖြန့်ဝေပါသည်။
- (၂) တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသနှင့် မြို့နယ် ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲရုံးများအတွက် တစ်အုပ်စီ ဖြန့်ဝေပါသည်။

(ခ) နေပြည်တော်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း /ဒေသ၊ ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲလုပ်ငန်းလမ်းညွှန်

- (၁) တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအတွက် တစ်ဦးလျှင် တစ်အုပ်နှုန်းဖြင့် ၁၅ အုပ်စီ ဖြန့်ဝေပါသည်။
- (၂) တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသနှင့် မြို့နယ် ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲရုံးများအတွက် နှစ် အုပ်စီ ဖြန့်ဝေပါသည်။

(ဂ) မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲလုပ်ငန်းလမ်းညွှန်

- (၁) တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအတွက် တစ်ဦးလျှင် တစ်အုပ်နှုန်းဖြင့် ၁၅ အုပ်စီ ဖြန့်ဝေပါသည်။
- (၂) တိုင်းဒေသကြီး / ပြည်နယ်၊ ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသနှင့် မြို့နယ်ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲရုံးများအတွက် တစ်ရုံးလျှင် (၃) အုပ်နှုန်းစီ ဖြန့်ဝေပါသည်။

(ဃ) ရပ်ကွက်ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲလုပ်ငန်းလမ်းညွှန်

- (၁) တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအတွက် တစ်ဦးလျှင်တစ်အုပ်နှုန်းဖြင့် ၁၅ အုပ်စီဖြန့်ဝေပါသည်။
- (၂) တိုင်းဒေသကြီး/ပြည်နယ်၊ခရိုင်၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသနှင့် မြို့နယ် ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲရုံးများ အတွက် တစ်ရုံးလျှင် (၃) အုပ်နှုန်းစီ ဖြန့်ဝေပါသည်။
- (၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ အတွက် တစ်ရုံးလျှင် (၃)အုပ်စီ ဖြန့်ဝေပါသည်။

(င) မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များလုပ်ငန်းလမ်းညွှန်

- (၁) တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသနှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအတွက် တစ်ဦးလျှင် တစ်အုပ်နှုန်းဖြင့် ၁၅ အုပ်နှုန်းစီဖြန့်ဝေပါသည်။
- (၂) တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသနှင့် မြို့နယ် ရွေးကောက်ပွဲကော်ရှင် အဖွဲ့ခွဲရုံးများအတွက် တစ်ရုံးလျှင် (၃) အုပ်နှုန်းစီ ဖြန့်ဝေပါသည်။
- (၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ အတွက် တစ်ရုံးလျှင် (၃)အုပ်နှုန်းစီဖြန့်ဝေပါသည်။
- (၄) မဲရုံတစ်ရုံးလျှင်(၂)အုပ်စီဖြန့်ဝေပါသည်။ နောက်ဆက်တွဲ(န)ဖြင့် ဖော်ပြပါသည်။

၁၆၂။ ရပ်ကွက်နှင့်ကျေးရွာအုပ်စုလုပ်ငန်းလမ်းညွှန်နှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ (၁၈.၉.၂၀၁၅) ရက်နေ့တွင် အောက်ပါအတိုင်း ဒုတိယအကြိမ်ဖြန့်ဝေ ပေးခဲ့ပါသည် -

- (က) ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန် စာအုပ်အား တစ်မြို့လျှင် (၁၂၅) အုပ်နှုန်း ဖြင့်ခွဲဝေပါသည်။
- (ခ) မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန် စာအုပ်အား တစ်မြို့နယ်လျှင် (၁၄၀)အုပ်နှုန်းဖြင့် ဖြန့်ဝေပေးပါသည်။ နောက်ဆက်တွဲ(ပ)ဖြင့် ဖော်ပြပါသည်။

၁၆၃။ လုပ်ငန်းလမ်းညွှန်စာအုပ်(၅)မျိုးအား ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်သို့ ဖြန့်ဝေပေးမှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ်	စာအုပ်အမျိုးအစား	ရရှိ	ထုတ်ပေး	လက်ကျန်
(က)	တိုင်းဒေသကြီး/ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲလုပ်ငန်းလမ်းညွှန်	၃၀၀၀	၆၇၀	၂၃၃၀
(ခ)	ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲလုပ်ငန်းလမ်းညွှန်	၅၀၀၀	၂၂၄၁	၂၇၅၉
(ဂ)	မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲလုပ်ငန်းလမ်းညွှန်	၁၅၀၀၀	၇၆၅၃	၇၂၄၇
(ဃ)	ရပ်ကွက်ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲလုပ်ငန်းလမ်းညွှန်	၁၀၀၀၀၀	၉၉၁၈၆	၈၁၄
(င)	မဲရုံမှူး၊ဒုတိယမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန်	၂၀၀၀၀၀	၁၉၈၉၁၇	၁၀၈၃

၁၆၄။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် ၁၇.၁၁.၂၀၁၅ ရက်နေ့ထိ လက်ကျန် စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စဉ်	စာအုပ်အမျိုးအစား	ရရှိ	ထုတ်ပေး	လက်ကျန်
(က)	တိုင်းဒေသကြီး/ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲလုပ်ငန်းလမ်းညွှန်	၂၃၃၀	၅၃၉	၁၇၉၁
(ခ)	ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲလုပ်ငန်းလမ်းညွှန်	၂၇၅၉	၅၃၉	၂၂၂၀
(ဂ)	မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲလုပ်ငန်းလမ်းညွှန်	၇၃၄၇	၅၃၉	၆၈၀၈
(ဃ)	ရပ်ကွက်ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲလုပ်ငန်းလမ်းညွှန်	၈၁၄	၅၃၉	၂၇၅
(င)	မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန်	၁၀၈၃	၅၄၁	၅၄၂

အခန်း (၁၅)

မဲရုံများသတ်မှတ်ခြင်း၊ မဲပုံး၊ လျှို့ဝှက်ဆန္ဒပြုခန်း၊ ဆာလာအိတ်၊ စတစ်ကာ၊ ချိပ်ထိုးတံဆိပ်၊
ချိပ်တောင့်၊ အမှန်ခြစ် တံဆိပ်တုံးနှင့် မဲရုံအင်္ကျီတို့ကို ဖြန့်ဝေခြင်း

မဲရုံများသတ်မှတ်ခြင်း

၁၆၅။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် သတ်မှတ်ထားသော မဲရုံပေါင်း (၄၀၁၄၁) ရုံ ရှိပါသည်။

မဲပုံး၊ လျှို့ဝှက်ဆန္ဒပြုခန်း၊ ဆာလာအိတ်၊ စတစ်ကာ၊ ချိပ်ထိုးတံဆိပ်၊ ချိပ်တောင့်၊ အမှန်ခြစ်
တံဆိပ်တုံးနှင့် မဲရုံအင်္ကျီတို့ကို ဖြန့်ဝေခြင်း

၁၆၆။ မဲရုံသုံးပစ္စည်းများဖြစ်သော မဲပုံး၊ ဆန္ဒပြုခန်း၊ ဆာလာအိတ်၊ စတစ်ကာ၊ ချိပ်ထိုးတံဆိပ်၊
ချိပ်တောင့်၊ အမှန်ခြစ်တံဆိပ်တုံးနှင့် မဲရုံအင်္ကျီတို့ကို ဝယ်ယူရေးလုပ်ထုံး လုပ်နည်းနှင့်အညီ ၁-၃-
၂၀၁၅ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် တင်ဒါထည့်သွင်းခေါ်ယူခဲ့ပြီး၊ ဝယ်ယူရေးအဖွဲ့ (၂)
ဖွဲ့ ဖွဲ့စည်း၍ စိစစ်ရွေးချယ် ဝယ်ယူခဲ့ပါသည်။

၁၆၇။ ထိုသို့ ဝယ်ခဲ့ပြီးနောက် မဲရုံသုံးပစ္စည်းများကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်
အဖွဲ့ခွဲများသို့ အချိန်မီ ရောက်ရှိစေရေးစီမံဆောင်ရွက် ရာတွင် တိုင်းဒေသကြီး / ပြည်နယ်များ၏
လမ်းပန်းဆက်သွယ်ရေးခက်ခဲသောနေရာဒေသများသို့ ဦးစားပေး၍ အောက်ပါအစီအစဉ်အတိုင်း
ပေးပို့ ဆောင်ရွက်ခဲ့ပါသည်-

- (က) ၃၀-၈-၂၀၁၅ တွင် တနင်္သာရီတိုင်းဒေသကြီး (ထားဝယ်မြို့)၊ ကချင်ပြည်နယ် (မြစ်ကြီးနားမြို့)၊ [စစ်ကိုင်းတိုင်း(နန်းယွန်းမြို့)ကချင်ပြည်နယ် မြစ်ကြီးနားမှ တစ်ဆင့်]၊ ကရင်ပြည်နယ် (ဘားအံမြို့)၊ ချင်းပြည်နယ် (ဟားခါးမြို့)၊ ရခိုင်ပြည်နယ် (စစ်တွေမြို့)၊ [ချင်းပြည်နယ် (ပလက်ဝမြို့) ရခိုင်ပြည်နယ် စစ်တွေမြို့မှ တစ်ဆင့်]၊ [ချင်းပြည်နယ် (မင်းတပ်မြို့) မန္တလေးမှ တစ်ဆင့်]။
- (ခ) ၁၅-၉-၂၀၁၅ တွင် ကယားပြည်နယ် (လွိုင်ကော်မြို့)၊ မွန်ပြည်နယ် (မော်လမြိုင်မြို့)၊ ရှမ်းပြည်နယ်အရှေ့ပိုင်း (ကျိုင်းတုံမြို့)၊ ရှမ်းပြည်နယ် တောင်ပိုင်း (တောင်ကြီးမြို့)၊ ရှမ်းပြည်နယ်မြောက်ပိုင်း (လားရှိုးမြို့)။
- (ဂ) ၃၀-၉-၂၀၁၅ တွင် ပဲခူးတိုင်းဒေသကြီး (ပဲခူးမြို့)၊ နေပြည်တော်၊ မန္တလေး တိုင်းဒေသကြီး(မန္တလေးမြို့)၊ [ရှမ်းပြည်နယ်မြောက်ပိုင်း (မိုးမိတ်မြို့)၊

ကချင်ပြည်နယ် (မန်ဝိန်းကြီးမြို့)၊ မကွေးတိုင်းဒေသကြီး (ဂန့်ဂေါခရိုင်) တို့အား မန္တလေးမြို့မှ တစ်ဆင့်]၊ စစ်ကိုင်းတိုင်း ဒေသကြီး (မုံရွာမြို့)၊ မကွေးတိုင်း ဒေသကြီး (မကွေးမြို့)၊ ဧရာဝတီတိုင်းဒေသကြီး (ပုသိမ်မြို့)၊ ရန်ကုန်တိုင်း ဒေသကြီး (ရန်ကုန်မြို့)။

၁၆၈။ ပလပ်စတစ်မဲပုံးများကို ဖြန့်ဝေရာတွင် လွှတ်တော် (၃) ရပ်အတွက် (၃) ပုံး၊ တိုင်းရင်းသား မဲပုံး (၁) ပုံး၊ ကြိုတင်မဲ (၁) ပုံး နှင့် အရံ (၁) ပုံး ဖြန့်ဝေသဖြင့် စုစုပေါင်း (၆) ပုံးစီ၊

၁၆၉။ ဆန္ဒပြုခန်းများကို ဖြန့်ဝေရာတွင် လွှတ်တော်တစ်ရပ်လျှင် (၂) ခန်းနှုန်းဖြင့် စုစုပေါင်း (၈) ခန်း၊

၁၇၀။ ပလပ်စတစ်ခြင်းများကို ဖြန့်ဝေရာတွင် လွှတ်တော်တစ်ရပ်လျှင် (၂) ခြင်းနှုန်းဖြင့် စုစုပေါင်း (၈) ခန်း၊

၁၇၁။ ဆာလာအိတ်များကို အောက်ပါအတိုင်း ဖြန့်ဝေခဲ့ပါသည် -

(က) ဆာလာအိတ် (၁၆×၂၅) အရွယ်စားများကို ဖြန့်ဝေရာတွင် ကိုယ်စားလှယ်လောင်း တစ်ဦးလျှင် ခိုင်ခံ့မဲ (၁) အိတ်၊ ကြိုတင်မဲ (၁) အိတ်၊ ပယ်မဲအားလုံးအတွက် (၁)အိတ်၊ လွှတ်တော်ကိုယ်စားလှယ်လောင်း (၅)ဦးနှုန်းလျာထားပြီး လွှတ်တော် (၁)ရပ် အတွက် (၁၁) အိတ်နှုန်းဖြင့်၊

(ခ) ဆာလာအိတ် (၂၀×၃၀) အရွယ်အစားများကို ဖြန့်ဝေရာတွင် ကိုယ်စားလှယ် လောင်း တစ်ဦးလျှင် (၁) အိတ်နှုန်းဖြင့် (၅) ဦးစာ တွက်ချက်ပြီး လွှတ်တော် (၃)ရပ်အတွက် စုစုပေါင်း (၁၅) အိတ်၊

(ဂ) ဆာလာအိတ် (၃၀ × ၄၅) အရွယ်အစားများကို ဖြန့်ဝေရာတွင် လွှတ်တော် (၁)ရပ်လျှင် (၁) အိတ်နှုန်းဖြင့် စုစုပေါင်း (၃) အိတ်၊

(ဃ) ဆာလာအိတ် (၄၅×၅၄) ဆာလာအိတ်များကို ဖြန့်ဝေရာတွင် စုစည်းထည့်ရန် အတွက် မဲရုံတစ်ရုံ လျှင် (၁) အိတ်နှုန်းဖြင့် စုစုပေါင်း (၂) အိတ်၊

၁၇၂။ စတစ်ကာများကို အောက်ပါအတိုင်း ဖြန့်ဝေခဲ့ပါသည် -

(က) ရပ်ကွက်/ ကျေးရွာ မဲရုံ ကိုယ်စားလှယ် အတွက် (၃) ဦးနှုန်းဖြင့် စုစုပေါင်း (၃) ခု ဖြင့် ဖြန့်ဝေခြင်း၊

(ခ) မဲရုံ ကိုယ်စားလှယ်များ (၁၅) ဦးနှုန်းဖြင့် စုစုပေါင်း (၁၅) ခုဖြင့် ဖြန့်ဝေခြင်း၊

(ဂ) အကူကိုယ်စားလှယ် (၁၅) ဦးနှုန်းဖြင့် စုစုပေါင်း (၁၅) ခုဖြင့် ဖြန့်ဝေခြင်း၊

မဲရုံသုံး ပစ္စည်းများကို နောက်ဆက်တွဲ (၆) ဖြင့် ဖော်ပြပါသည်။

ဆန္ဒမဲလက်မှတ်နှင့် ကြိုတင်မဲလက်မှတ်စာအိတ်များ ရိုက်နှိပ်ခြင်း၊ ဖြန့်ဝေခြင်း

ဆန္ဒမဲလက်မှတ်နှင့် ကြိုတင်မဲလက်မှတ်စာအိတ်များ ရိုက်နှိပ်ခြင်း

၁၇၃။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌အသုံးပြုမည့် လွှတ်တော်အလိုက် ဆန္ဒမဲလက်မှတ်များကိုရိုက်နှိပ်ပေးပါရန် ပြန်ကြားရေးဝန်ကြီးဌာနသို့ ၆-၉-၂၀၁၅ ရက်စွဲပါ စာအမှတ်၊ ၇၇၃/၁/၈မ-(၁၀)/ကမရ ဖြင့် စတင်အပ်နှံခဲ့ပါသည်။

၁၇၄။ ဆန္ဒမဲလက်မှတ်ကို Colour Wood Free Paper (80gsm) (with Watermark) အဝါရောင်ဖြင့်ရိုက်နှိပ်ပြီး ဆန္ဒမဲလက်မှတ်များ၏ လုံခြုံရေးအတွက် မဲလက်မှတ်၏ နောက်ကျောတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လုံခြုံရေးရေစာပုံစံကို ထည့်သွင်းရိုက်နှိပ်စေခဲ့ပါသည်။

ဆန္ဒမဲလက်မှတ်နှင့် ကြိုတင်မဲလက်မှတ်စာအိတ်များ ဖြန့်ဝေခြင်း

၁၇၅။ အစိုးရခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေးအတွက် အသုံးပြုမည့် ကြိုတင်ဆန္ဒမဲလက်မှတ်များနှင့် ကြိုတင်မဲစာအိတ်များကို ရန်ကုန်မြို့ (ဖိုတိုလစ်သို)ပုံနှိပ်စက်ရုံနှင့် နေပြည်တော်ရှိ စက်ရုံတို့မှ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ သယ်ယူခဲ့ပါသည်။ အဆိုပါ ဆန္ဒမဲလက်မှတ်များ၏ကျောဘက်တွင် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ပေးအပ်ခြင်းခံရသူက အမည်နှင့် လက်မှတ် ရေးထိုးခြင်း၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတံဆိပ် ရိုက်နှိပ်ခြင်း တို့ကို ဆောင်ရွက် ပါသည်။ ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးက လိုအပ်သည်များစိစစ်ဆောင်ရွက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ပါသည်။

၁၇၆။ ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မဲရုံများတွင်လည်းကောင်း၊ ရပ်ကွက်/ကျေးရွာ အုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများက ထုတ်ပေးမည့် ကြိုတင်ဆန္ဒမဲလက်မှတ်များကိုလည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ထုတ်ပေးရာတွင် ပြည့်စုံမှန်ကန်ပြီး စနစ်တကျ ရှိစေရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (၂) ဦး အား တာဝန်ခံပုဂ္ဂိုလ်များအဖြစ် ဆောင်ရွက်ရန် တာဝန်ပေး အပ်ခဲ့ပါသည်။

၁၇၇။ ပြန်ကြားရေးဝန်ကြီးဌာနသည် ဆန္ဒမဲလက်မှတ်များကို နေပြည်တော်ပုံနှိပ်စက်ရုံနှင့် ရန်ကုန်မြို့ (ဖိုတိုလစ်သို) ပုံနှိပ်စက်ရုံတို့တွင် ဖြန့်ခွဲ ရိုက်နှိပ်ခဲ့ ပါသည်။ လွှတ်တော်မဲဆန္ဒနယ် အသီးသီးအတွက် ဆန္ဒမဲလက်မှတ်များကို ၆-၉-၂၀၁၅ ရက်နေ့မှ ၂၇-၁၀-၂၀၁၅ ရက်နေ့အထိ အပ်နှံခဲ့ရာ ဆန္ဒမဲလက်မှတ်စုစုပေါင်း (၁၃၀၈၃၈၃၇၀)ရွက်ဖြစ်ပါသည်။

၁၇၈။ တိုင်းဒေသကြီးနှင့် ပြည်နယ်များသည် မိမိတို့နှင့်သက်ဆိုင်သည့် စက်ရုံများတွင် ဆန္ဒမဲလက်မှတ်ထုတ်ယူရန် အောက်ပါအတိုင်း သတ်မှတ်ပေးခဲ့ပါသည် -

- (က) နေပြည်တော်ပုံနှိပ်စက်ရုံ
 - (၁) ကရင်ပြည်နယ်
 - (၂) ရခိုင်ပြည်နယ်
 - (၃) စစ်ကိုင်းတိုင်းဒေသကြီး
 - (၄) မကွေးတိုင်းဒေသကြီး
 - (၅) မန္တလေးတိုင်းဒေသကြီး

- (ခ) ရန်ကုန် (ဖိုတိုလစ်သို) ပုံနှိပ်စက်ရုံ
 - (၁) ကချင်ပြည်နယ်
 - (၂) ကယားပြည်နယ်
 - (၃) ချင်းပြည်နယ်
 - (၄) တနင်္သာရီတိုင်းဒေသကြီး
 - (၅) ပဲခူးတိုင်းဒေသကြီး
 - (၆) မွန်ပြည်နယ်
 - (၇) ရန်ကုန်တိုင်းဒေသကြီး
 - (၈) ရှမ်းပြည်နယ်
 - (၉) ဧရာဝတီတိုင်းဒေသကြီး

၁၇၉။ တိုင်းဒေသကြီး/ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသည် မိမိတို့ ထုတ်ယူ ရရှိသည့် ဆန္ဒမဲလက်မှတ်နှင့် ကြိုတင်မဲစာအိတ်များကိုသက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှတစ်ဆင့် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ဖြန့်ဝေခဲ့ပါသည်။ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသည် မိမိတို့လက်ခံရရှိသော ဆန္ဒမဲလက်မှတ်နှင့် ကြိုတင်မဲစာအိတ်များကို ဘဏ်များတွင်လည်းကောင်း၊ ငွေတိုက်များတွင်လည်းကောင်း၊ ရဲစခန်းများတွင်လည်းကောင်း အပ်နှံသိမ်းဆည်းထားပါသည်။ သတ်မှတ်ကာလ ရောက်သည့်အခါ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ တစ်ဆင့် သက်ဆိုင်ရာ မဲရုံများသို့ ဆက်လက်ဖြန့်ဝေပေးခဲ့ပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မဲဆန္ဒရှင်စာရင်း၊ မဲရုံစာရင်းနှင့် ဖြန့်ဝေပေးခဲ့သည့် ဆန္ဒမဲလက်မှတ်စာရင်းကို နောက်ဆက်တွဲ (ဗ) ဖြင့် ဖော်ပြပါသည်။

အခန်း(၁၆)

နိုင်ငံခြားသံတမန်များ/ အဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်း

၁၈၀။ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲအပြီး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စတင်တာဝန် ထမ်းဆောင်ချိန်မှစတင်၍ မြန်မာနိုင်ငံအတွင်းရုံးစိုက်သော နိုင်ငံခြားသံရုံးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ နိုင်ငံခြားသံတမန်များသည် ကော်မရှင်နှင့် လာရောက်တွေ့ဆုံခဲ့ပါသည်။ လာရောက်တွေ့ဆုံသောသံရုံးများမှာ အမေရိကန်၊ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ ဗြိတိန်၊ ဩစတြေးလျ၊ တောင်ကိုရီးယား၊ ပါကစ္စတန်၊ ဆွစ်ဇာလန်၊ နော်ဝေ၊ စင်ကာပူ၊ ပြင်သစ်၊ အာဂျင်တီးနား၊ ဆွီဒင်၊ တူရကီနှင့်နယူးဇီလန်တို့ဖြစ်ပါသည်။ တွေ့ဆုံမှုများမှာ ၂၀၁၁ ခုနှစ်တွင် (၂) ကြိမ်၊ ၂၀၁၂ ခုနှစ်တွင် (၈) ကြိမ်၊ ၂၀၁၃ ခုနှစ်တွင် (၉) ကြိမ်၊ ၂၀၁၄ ခုနှစ်တွင် (၁၇) ကြိမ်နှင့် ၂၀၁၅ ခုနှစ်တွင် (၃၀) ကြိမ်၊ စုစုပေါင်း (၆၆) ကြိမ် ဖြစ်ပါသည်။

၁၈၁။ ကုလသမဂ္ဂကိုယ်စားလှယ်များ၊ ဥရောပသမဂ္ဂကိုယ်စားလှယ်များအပါအဝင် အမေရိကန်၊ အင်ဒိုနီးရှား၊ ဂျာမနီ၊ ပြင်သစ်၊ ဂျပန်၊ ဗြိတိန်၊ ပါကစ္စတန်၊ ဩစတြေးလျ၊ အီတလီတို့မှ နိုင်ငံကိုယ်စားလှယ်အဖွဲ့များနှင့် အာဆီယံလွှတ်တော်အမတ်များအဖွဲ့ စသည်တို့၏ တွေ့ဆုံမှုမှာ ၂၀၁၂ ခုနှစ်တွင် (၆) ကြိမ်၊ ၂၀၁၃ ခုနှစ်တွင် (၁) ကြိမ်၊ ၂၀၁၄ ခုနှစ်တွင် (၅) ကြိမ်နှင့် ၂၀၁၅ ခုနှစ်တွင် (၁၃) ကြိမ်၊ စုစုပေါင်း (၂၅) ကြိမ် ရှိခဲ့ပါသည်။

၁၈၂။ နိုင်ငံတကာတက္ကသိုလ်များဖြစ်သည့် ပရင်စတန်တက္ကသိုလ်၊ စတန်းဖို့တက္ကသိုလ်၊ ဩစတြေးလျအမျိုးသားတက္ကသိုလ်၊ တိုရွန်တိုတက္ကသိုလ်၊ ကိုလမ်ဘီယာတက္ကသိုလ်နှင့် လိဒ်စ် တက္ကသိုလ်များမှ ပါမောက္ခများ၊ မဟာဘွဲ့အတွက်သုတေသနပြုလုပ်နေသော ကျောင်းသား ကျောင်းသူများသည်လည်း ကော်မရှင်နှင့်လာရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များနှင့် ရွေးကောက်ပွဲလုပ်ငန်းများအား လာရောက်သုတေသနပြု လေ့လာခဲ့ပါသည်။ လာရောက်တွေ့ဆုံမှုမှာ ၂၀၁၂ ခုနှစ်တွင် (၁) ကြိမ်၊ ၂၀၁၄ ခုနှစ်တွင် (၂) ကြိမ်နှင့် ၂၀၁၅ ခုနှစ်တွင် (၄) ကြိမ်၊ စုစုပေါင်း (၇) ကြိမ် ရှိခဲ့ပါသည်။

၁၈၃။ နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းများဖြစ်သည့် USAID၊ UKAID/ DFID၊ The Elders၊ The Carter Center၊ Asian Network for Free Elections (ANFREL)၊ International Foundation for Electoral Systems (IFES)၊ International Institute for Democracy and Electoral Assistance (IDEA) ၊ National Democratic Institute (NDI)၊ United Nations Development Program (UNDP)၊ Australian Electoral Commission (AEC)၊ The Centre for Humanitarian Dialogue (HD)၊ Democracy Reporting International (DRI) ၊ Friederich Naumann Foundation (FNF)၊ International

Republican Institute (IRI)၊ The Asia Foundation၊ Netherlands Institute for Multiparty Democracy and Finland (NIMD/ DEMO Finland)၊ Creative Association၊ National Endowment for Democracy၊ Open Society Foundation၊ Google၊ The Richardson Center၊ United States Institute for Peace၊ Centre for Humanitarian Dialogue၊ International Crisis Group၊ Gender Concerns International၊ Nippon Foundation and Sasakawa Foundation၊ Singapore Institute for International Affairs၊ Konrad Foundation၊ Club De Madrid၊ Taiwan Foundation for Democracy၊ Patton Boggs LLP၊ Sule Tech Solution၊ ဆွစ်ဇာလန်နိုင်ငံ၊ ဘန်းမြို့၊ ရွေးကောက်ပွဲအကူအညီပေးရေးအဖွဲ့၊ ပိုလန်နိုင်ငံဒီမိုကရေစီများအသိုက်အဝန်းအဖွဲ့၊ အာရှလူမှုအဖွဲ့အစည်းဆိုင်ရာမူဝါဒများအဖွဲ့ ဖြစ်သည့် နိုင်ငံတကာအဖွဲ့အစည်း (၃၆) ဖွဲ့သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် လာရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံမှုများမှာ ၂၀၁၂ ခုနှစ်တွင် (၁၄) ကြိမ်၊ ၂၀၁၃ ခုနှစ် တွင် (၃၂) ကြိမ်၊ ၂၀၁၄ ခုနှစ်တွင် (၃၁) ကြိမ်နှင့် ၂၀၁၅ ခုနှစ်တွင် (၃၄) ကြိမ်၊ စုစုပေါင်း (၁၁၁) ကြိမ် ရှိခဲ့ပါသည်။

၁၈၄။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံခြားသံတမန်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံမှုများမှာ ၂၀၁၁ ခုနှစ်တွင် (၄) ကြိမ်၊ ၂၀၁၂ ခုနှစ်တွင် (၄၀) ကြိမ်၊ ၂၀၁၃ ခုနှစ်တွင် (၅၂) ကြိမ်၊ ၂၀၁၄ ခုနှစ်တွင် (၆၃) ကြိမ်နှင့် ၂၀၁၅ ခုနှစ်တွင် (၉၂) ကြိမ်၊ စုစုပေါင်း (၂၅၁) ကြိမ် ရှိခဲ့ပါသည်။ ထိုသို့တွေ့ဆုံမှုများကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ အတွေ့အကြုံများ၊ ဗဟုသုတများကိုဖလှယ်နိုင်ခြင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများကို မျှဝေနိုင်ခြင်း၊ နိုင်ငံတကာကျွမ်းကျင်ပညာရှင် များထံမှ အကြံဉာဏ်နှင့် နိုင်ငံတကာအဖွဲ့အစည်းများထံမှ နည်းပညာများရရှိနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိပါသည်။

ရွေးကောက်ပွဲဆိုင်ရာဘဏ္ဍာရေးအသုံးစရိတ် အခြေအနေများ

ရွေးကောက်ပွဲဆိုင်ရာအသုံးစရိတ်ရန်ပုံငွေများခွဲဝေပေးခြင်း

၁၈၅။ ၂၀၁၅ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ (၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ် ၂၀။)ကို ပြည်ထောင်စုလွှတ်တော်မှ ၉.၄.၂၀၁၅ ရက်နေ့တွင် ပြဋ္ဌာန်းပေးခဲ့ပါသည်။

၁၈၆။ အဆိုပါ ပြဋ္ဌာန်းချက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး လက်အောက်ခံ ပြည်ထောင်စုအဆင့်ဌာနအဖွဲ့အစည်းများအတွက် သာမန်အသုံးစရိတ်ရန်ပုံငွေ ၄၉၅၅၅.၂၉၅ ကို ၂၀၁၅ - ၂၀၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်းကျခံသုံးစွဲရန် ခွင့်ပြုထားပါသည်။ ခွင့်ပြုထားသည့် ရန်ပုံငွေများကို သုံးစွဲရန်အတွက် မြန်မာ့စီးပွားရေးဘဏ် နှင့် ဘဏ်ခွဲများသို့ ခွင့်ပြုငွေ အကြောင်းကြားချက်များပေးပို့၍ ရန်ပုံငွေလွှဲအပ်စာရင်းများဖွင့်လှစ် ဆောင်ရွက်ကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနက ၉.၄.၂၀၁၅ ရက်စွဲပါ စာအမှတ်၊ ဘ - ၃ (၉) / ဘတ်ဂျက် (၃၆/၂၀၁၅) ဖြင့် အကြောင်းကြားခဲ့ပါသည်။

၁၈၇။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အတွက် သာမန် အသုံးစရိတ်ရန်ပုံငွေ ကျပ်သန်းပေါင်း ၄၉၅၅၅.၂၉၅ အနက် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ကျပ်သန်းပေါင်း ၄၃၇၈၁.၉၃၄ ကို ခွဲဝေသုံးစွဲခွင့် ပြုထားပါသည်။

၁၈၈။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ယင်းခွင့်ပြုထားသော ကျပ်သန်းပေါင်း ၄၃၇၈၁.၉၃၄ မှ ကျပ်သန်း ၂၉၉၈၄.၃၉၆ ကို တိုင်းဒေသကြီး/ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ခရိုင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသနှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများအားလုံးသို့ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက် နေ့မတိုင်မီ ပုံမှန်လုပ်ငန်းများအတွက် အသုံးစရိတ်များအပြင် ရွေးကောက်ပွဲဆိုင်ရာ အသုံးစရိတ်များအဖြစ် ကျခံသုံးစွဲနိုင်ရန် ခွဲဝေချထားပေးခဲ့ပါသည်။

၁၈၉။ လုပ်ငန်းများ လုပ်ဆောင်ရာတွင်ခွဲဝေချထားပေးသည့် ရန်ပုံငွေများနှင့် လုံလောက်မှု မရှိပါက ထပ်မံလိုအပ်သည့် ရန်ပုံငွေများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန် ထားသော ဘဏ္ဍာရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက စိစစ်ထောက်ခံချက်နှင့်အတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသို့ တင်ပြတောင်းခံစေပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသည် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်း ညွှန်ကြားချက်များနှင့်အညီစိစစ်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏

သတ်မှတ်ခွင့်ပြုချက် ဘောင်အတွင်းမှ ရန်ပုံငွေထပ်မံခွဲဝေပေးခြင်းနှင့် ရန်ပုံငွေလွှဲပြောင်းသုံးစွဲ ခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။

၁၉၀။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲရုံများ၌ အသုံးပြုမည့် မဲရုံသုံးပစ္စည်းများဖြစ်သည့် ဆန္ဒပြုခန်း၊ မဲပုံး၊ ခြင်းတောင်း၊ အမှန်တံဆိပ်တုံး၊ ဆာလာအိတ်၊ ချိတ်ထိုးတံဆိပ်တုံး၊ ချိပ်တောင့်၊ စတေကာ၊ မဲရုံဝန်ထမ်းဝတ်စုံများနှင့် ဆန္ဒမဲလက်မှတ်၊ ကြိုတင်မဲစာအိတ်၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်စာအုပ်များကို ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး လုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဝယ်ယူပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှတစ်ဆင့် မဲရုံများသို့ ဖြန့်ဝေပေးခဲ့ပါသည် -

စဉ်	အကြောင်းအရာ	ကျပ်သန်းပေါင်း	
(က)	ဆန္ဒပြုခန်း ၃၃၆၀၀၀ ခန်း x ၁၅၀၀/-	=	၅၀၄.၀၀၀
(ခ)	ပလတ်စတစ်မဲပုံး ၂၅၇၂၇၉ ပုံး x ၇၇၄၀/-	=	၁၉၉၁.၃၄၀
(ဂ)	ပလတ်စတစ်ခြင်းတောင်း ၃၃၆၀၀၀ x ၂၀၀၀/-	=	၆၇၂.၀၀၀
(ဃ)	အမှန်တံဆိပ်တုံး ၄၁၀၀၀၀ ခု x ၂၀၀၀/-	=	၈၂၀.၀၀၀
(င)	ဆာလာအိတ် (၂၀" x ၃၀") ၇၁၁၃၇၆ x ၁၆၅/-	=	၁၁၇.၃၇၇
	(၁၆" x ၂၅") ၁၆၅၄၈၆၇ x ၁၅၀/-	=	၂၄၈.၂၃၀
	(၄၅" x ၅၄") ၈၄၀၀၀ x ၆၉၀/-	=	၅၇.၉၆၀
	(၃၀" x ၄၅") ၁၂၆၀၀၀ x ၄၅၅/-	=	၅၇.၃၃၀
			}
			၄၈၀.၈၉၇
(စ)	ချိတ်ထိုးတံဆိပ်တုံး ၅၀၀၀၀ ခု x ၇၅၀/-	=	၃၇.၅၀၀
(ဆ)	ချိပ်တောင့် ၈၅၀၀ ပေါင် x ၁၇၅၀/-	=	၁၄.၈၇၅
(ဇ)	စတေကာ ၁၃၆၀၀၀၀ x ၃၀/-	=	၄၀.၈၀၀
(ဈ)	ဆန္ဒမဲလက်မှတ်ပုံနှိပ်ခ ၁၃၀၈၃၈၃၇၂ x ၂၇၅/-	=	၃၅၉၈.၀၅၅
(ည)	ကြိုတင်ဆန္ဒမဲလက်မှတ်စာအိတ်ပုံနှိပ်ပြုလုပ်ခ	=	၇၅.၀၀၀
	သိန်း ၁၀၀ x ၇၅၀		
(ဋ)	မဲပုံးကပ်စက္ကူပုံနှိပ်ခ	=	၉.၀၀၀
(ဌ)	ဥပဒေ၊နည်းဥပဒေ၊လုပ်ငန်းလမ်းညွှန်၊ ညွှန်ကြားချက်များ ပုံနှိပ်ခ	=	၆၂.၂၇၄
(ဍ)	၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် မဲရုံမှူးနှင့်မဲရုံ ဝန်ထမ်းအပေါ်ဝတ်စုံ ၁၃၆၁၉၁ x ၄၂၀၀/-	=	၅၇၂.၀၀၀

(ဃ) ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ်တွင် မဲရုံမှူးနှင့် မဲရုံဝန်ထမ်းအပေါ်ဝတ်စုံ ၂၁၄၂၈၆ × ၄၂၀၀/-	= ၉၀၀.၀၀၀
(ဏ) ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်တွင် မဲရုံမှူးနှင့်မဲရုံ ဝန်ထမ်းအပေါ်ဝတ်စုံ ၂၇၁၀၀၀ × ၃၉၀၀/-	= ၁၀၅၆.၉၀၀
စုစုပေါင်း	= ၁၀၈၃၄.၆၄၁

၁၉၁။ အထက်ဖော်ပြပါပစ္စည်းများအပြင် မဲရုံတစ်ရုံချင်းအလိုက် လိုအပ်သည့် ရုံးအသုံးအဆောင် ပစ္စည်းများ(ပေတံ၊ ဘောပင်၊) အတွက်လည်း မဲရုံတစ်ရုံလျှင် ၂၀၀၀၀/- နှုန်းဖြင့် သက်ဆိုင်ရာ မြို့နယ်များအလိုက် ခွဲဝေချထားပေးခဲ့ပါသည်။

၁၉၂။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကပ်ထားကြေညာ သည့်အခါ စောင့်ကြည့်ကြီးကြပ်ဆောင်ရွက်ရသော လုပ်ငန်းကို ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ဝင်သုံးဦး အားတာဝန်ပေးအပ်ခဲ့ပါသည်။ တာဝန်ပေးအပ်ခံရသော ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ဝင်တစ်ဦးလျှင် ၃၀၀၀/-နှုန်း×၃ဦး×၂၁ရက် အတွက်လည်းကောင်း၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့် မဲရုံများတွင် ဆန္ဒမဲပေးခြင်းလုပ်ငန်းကို ကြီးကြပ်ဆောင်ရွက်ရသော အမှန်တကယ် ဖွဲ့စည်းတာဝန်ထမ်းဆောင် ရသည့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲဝင်များအား ၁၈-၁၀-၂၀၁၅ မှ ၁၀-၁၁-၂၀၁၅ ထိ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲဝင်တစ်ဦးလျှင် ၃၀၀၀/- နှုန်း×၂၄ရက် အတွက်လည်းကောင်း နေ့တွက်စရိတ်များကို ခွင့်ပြုထောက်ပံ့ပေးခဲ့ပါသည်။

၁၉၃။ ထို့အတူ မဲရုံများတွင်တာဝန်ထမ်းဆောင်သည့် မဲရုံမှူးတစ်ဦးလျှင် ၅၀၀၀/-နှုန်း၊ ဒုတိယမဲရုံမှူးတစ်ဦးလျှင် ၄၀၀၀/-နှုန်းနှင့် မဲရုံ အဖွဲ့ဝင်တစ်ဦးလျှင် ၃၀၀၀/- နှုန်းတို့ဖြင့် ရွေးကောက်ပွဲမတိုင်မီတစ်ရက်၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တစ်ရက်နှင့် ရွေးကောက်ပွဲကျင်းပပြီး နောက်တစ်ရက် စုစုပေါင်း ၃ ရက်အတွက် ကျွေးမွေးစရိတ်များကို သက်ဆိုင်ရာ မြို့နယ်များအလိုက် ခွင့်ပြုထောက်ပံ့ပေးခဲ့ပါသည်။

၁၉၄။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းစဉ်ကပေးသွင်းထားသော ရွေးကောက်ပွဲဝင်ခွင့်အာမခံငွေများအနက် မှားယွင်း ပေးသွင်းငွေနှင့် လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၃၇၊ ၃၈ အရ ရွေးကောက်ပွဲ ဝင်ခွင့်အာမခံငွေများကို စိစစ်၍ပြန်လည်ထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။

၁၉၅။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးသည် ၁-၉-၂၀၁၁ ရက်စွဲပါ ဘဏ္ဍာရေး ညွှန်ကြားချက်(၁/၂၀၁၁) ဖြင့် အသုံးစရိတ်ရန်ပုံငွေများကို စနစ်တကျ ထုတ်ယူသုံးစွဲနိုင်ရေးအတွက် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးကြီးကြပ်မှုများအား

ကြီးကြပ်သူအရာရှိ၊ ငွေထုတ်သူအရာရှိနှင့် ငွေထုတ်ပေးသူအရာရှိများဖြင့် ဆောင်ရွက်ရန် အောက်ပါအတိုင်း တာဝန်ပေးအပ်ခဲ့ပါသည်။ -

- (က) တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲအသီးသီး၏ ဘဏ္ဍာရေးလုပ်ငန်းများကို ကြီးကြပ်သူအရာရှိ (Controlling Officer) အဖြစ် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး မှူးများက ဆောင်ရွက်ရန်၊
- (ခ) တိုင်းဒေသကြီး/ပြည်နယ်၊ခရိုင်နှင့်မြို့နယ်ကော်မရှင်အဖွဲ့ခွဲအသီးသီး၏ ငွေထုတ်သူ အရာရှိ (Drawing Officer) အဖြစ် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဖြစ်သည့် တိုင်းဒေသကြီး/ပြည်နယ်၊ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အရာထမ်းက ဆောင်ရွက်ရန်၊
- (ဂ) တိုင်းဒေသကြီး/ပြည်နယ်၊ခရိုင်နှင့်မြို့နယ်ကော်မရှင်အဖွဲ့ခွဲအသီးသီး၏ ငွေထုတ်ပေးသူ အရာရှိ (Disbursing Officer) အဖြစ် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက တာဝန်ပေးအပ်သည့် အရာထမ်းတစ်ဦးက ဆောင်ရွက်ရန်။

၁၉၆။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ရုံးများသည် အသုံးစရိတ်ရန်ပုံငွေများကို စနစ်တကျထုတ်ယူသုံးစွဲပြီး ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ် ကုန်ဆုံးသည့်အခါ ရငွေ၊ သုံးငွေ၊ ပိုလျှံငွေများကို စာရင်းပြုစု၍ ပိုလျှံငွေများကို ပြန်လည် အပ်နှံရပါသည်။ သတ်မှတ်ထားသောကာလအတွင်း သက်ဆိုင်ရာ စာရင်းစစ်အဖွဲ့များ၏ စစ်ဆေးမှုကို ခံယူရပါသည်။

အခန်း(၁၈)

ရွေးကောက်ပွဲပြင်ဆင်မှုလုပ်ငန်းများနှင့် သရုပ်ပြဆန္ဒမဲပေးမှု အခမ်းအနားများ ကျင်းပ ပြုလုပ်ခြင်း

ရွေးကောက်ပွဲပြင်ဆင်မှုလုပ်ငန်းများ

၁၉၇။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မဲဆန္ဒရှင်ပြည်သူများ မဲရုံများတွင် မိမိရွေးကောက်တင်မြှောက်လိုသော လွှတ်တော်ကိုယ်စားလှယ်လောင်းအား မှန်မှန်ကန်ကန် ထိထိရောက်ရောက် မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲပြင်ဆင်မှုလုပ်ငန်းအနေဖြင့် မဲဆန္ဒရှင်အသိ ပညာပေးသရုပ်ဖော် ဗွီဒီယိုကို ရိုက်ကူးထုတ်လွှင့်ရန် စီစဉ်ခဲ့ပါသည်။

၁၉၈။ မဲဆန္ဒရှင်အသိ ပညာပေးသရုပ်ဖော် ဗွီဒီယိုကို မရိုက်ကူးမီ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် မဲဆန္ဒရှင်အသိပညာပေးသင်တန်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ဖွင့်လှစ်ခဲ့ပါသည်။

၁၉၉။ အဆိုပါ မဲဆန္ဒရှင်အသိပညာပေးသင်တန်းကို အမှတ်စဉ်(၁/၂၀၁၅)မှ အမှတ်စဉ် (၄/၂၀၁၅)အထိ လေးကြိမ်ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ သင်တန်းသားများ၊ နိုင်ငံရေးပါတီများမှ သင်တန်းသားများတက်ရောက်စေခဲ့ပါသည်။ အသိပညာပေးသင်တန်းများတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဝန်ထမ်း(၂၅)ဦးဖြင့် မဲရုံသရုပ်ပြ လက်တွေ့သင်ခန်းစာအား သရုပ်ပြဆောင်ရွက်စေခဲ့ပါသည်။

သရုပ်ပြဆန္ဒမဲပေးမှု အခမ်းအနားများ ကျင်းပပြုလုပ်ခြင်း

၂၀၀။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၁၄.၅.၂၀၁၅ ရက်နေ့တွင် ရန်ကုန်မြို့၊ မိကာဆာဟိုတယ်၌ ကျင်းပသော ကော်မရှင်နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများညှိနှိုင်းအစည်း အဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဝန်ထမ်း(၂၅)ဦးဖြင့် မဲရုံသရုပ်ပြ လက်တွေ့သင်ခန်းစာအား သရုပ်ပြဆောင်ရွက်စေခဲ့ပါသည်။

၂၀၁။ ထို့အတူ ၁၅.၅.၂၀၁၅ ရက်နေ့တွင် ရန်ကုန်မြို့၊ Summit Park View Hotel ၌ ကျင်းပ သော ကော်မရှင်နှင့် နိုင်ငံရေးပါတီများ ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး ဝန်ထမ်း(၂၅)ဦးဖြင့် မဲရုံသရုပ်ပြ လက်တွေ့သင်ခန်းစာအား သရုပ်ပြ ဆောင်ရွက်စေခဲ့ပါသည်။

၂၀၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မဲရုံသရုပ်ပြခြင်းလုပ်ငန်းမှ လေ့လာ တွေ့ရှိချက်များ အပေါ်မူတည်ပြီး မဲဆန္ဒရှင်အသိ ပညာပေးသရုပ်ဖော် ဗွီဒီယို တစ်ပုဒ်ကို IFES ဖြင့်ပူးပေါင်းပြီး ရိုက်ကူးခဲ့ပါသည်။ ယင်း ဗွီဒီယိုတွင် မဲရုံအခင်းအကျင်းကို ရှင်းလင်းမြင်သာအောင် ပြသထားပြီး မဲဆန္ဒရှင်တစ်ဦးမဲရုံဝင်ပေါက်မှစ၍ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် တိုင်ရင်းသားလူမျိုးလွှတ်တော်များ၌ အဆင့်ဆင့်မဲပေးပြီးနောက် မဲရုံမှ မထွက်ခွာမီ ဘယ်ဘက်လက်သန်းကို မင်တို့သည်အထိ ရိုက်ကူးပြသထားခြင်းဖြစ်ပါသည်။

၂၀၃။ ပြည်သူ့လွှတ်တော်တွင် မဲပေးရာ၌လည်း ရှေးဦးစွာမဲစာရင်းစစ်ဆေးသည့် မဲရုံဝန်ထမ်းထံ သွားရောက်ပြီး မဲဆန္ဒရှင်သက်သေခံလက်မှတ်ကို ပြသခြင်း၊ မဲစာရင်းစစ်ဆေးသူကစစ်ဆေးပြီး မဲစာရင်းတွင် လက်မှတ်ထိုးခိုင်းခြင်း၊ ထို့နောက် မဲလက်မှတ်ထုတ်ပေးသည့်မဲရုံဝန်ထမ်းထံ သွားရောက်ပြီး မဲလက်မှတ်လက်ခံဖြတ်ပိုင်း၌ လက်မှတ်ထိုး၍ မဲလက်မှတ်ကိုထုတ်ယူခြင်း၊ ဆနဒ ပြု ခန်းသို့ သွားရောက်ပြီး မဲလက်မှတ်တွင် တံဆိပ်တုံးထု၍ဆန္ဒပြုခြင်း၊ ထို့နောက် မဲလက်မှတ်ကို ပြည်သူ့လွှတ်တော်မဲပုံးထဲသို့ ထည့်ခြင်းတို့ကို အသေးစိတ်ရိုက်ကူးပြသထားခြင်း ဖြစ်ပါသည်။

၂၀၄။ ကျန်ရှိသည့် အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် တိုင်းရင်းသားလူမျိုး လွှတ်တော်များတွင်လည်း အထက်ဖော်ပြပါ ပြကွက်များအတိုင်း ပြသပေးခြင်းဖြစ်ပါသည်။

၂၀၅။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မဲဆန္ဒရှင်အသိပညာပေးသရုပ်ဖော် ဗွီဒီယိုကို ရွေးကောက်ပွဲမကျင်းပမီ ပြည်ထောင်စုတစ်ဝန်းလုံးရှိ မဲဆန္ဒရှင်များကြည့်ရှုနိုင်ရေးအတွက် နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင် ရုပ်မြင်သံကြားမှ အခါအားလျော်စွာ ထုတ်လွှင့်ပြသပေးခဲ့ပါသည်။

အခန်း(၁၉)

ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်းများပို့ချခြင်း

၂၀၆။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် မဲဆန္ဒရှင်အသိပညာပေးသင်တန်းလေးကြိမ်ဖွင့်လှစ်ခဲ့ပါသည်။

၂၀၇။ အဆိုပါသင်တန်းသို့ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ တာဝန်ရှိပုဂ္ဂိုလ်များ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား ဖိတ်ကြား၍ တက်ရောက်စေခဲ့ပါသည်။

၂၀၈။ သင်တန်းသို့ နိုင်ငံရေးပါတီ စုစုပေါင်း (၇၂) ပါတီ မှ ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ သင်တန်းသားများ စုစုပေါင်း (၁၈၇) ဦး တက်ရောက် ခဲ့ပါသည်။ သင်တန်းကာလမှာအောက်ပါအတိုင်းဖြစ်ပါသည် -

စဉ်	အမှတ်စဉ်	သင်တန်းကာလ
(က)	သင်တန်းအမှတ်စဉ် (၁/၂၀၁၅)	၇-၅-၂၀၁၅ ရက်နှင့် ၈-၅-၂၀၁၅ ရက်နေ့
(ခ)	သင်တန်းအမှတ်စဉ် (၂/၂၀၁၅)	၁၁-၅-၂၀၁၅ရက်နှင့် ၁၂-၅-၂၀၁၅ ရက်နေ့
(ဂ)	သင်တန်းအမှတ်စဉ် (၃/၂၀၁၅)	၂၁-၅-၂၀၁၅ရက်နှင့် ၂၂-၅-၂၀၁၅ ရက်နေ့
(ဃ)	သင်တန်းအမှတ်စဉ် (၄/၂၀၁၅)	၂၈-၅-၂၀၁၅ရက်နှင့် ၂၉-၅-၂၀၁၅ ရက်နေ့

သင်တန်းတက်ရောက်မှုအခြေပြဇယားကို နောက်ဆက်တွဲ(ဘ)ဖြင့် ဖော်ပြပါသည်။

၂၀၉။ ထို့နောက် IFES အစီအစဉ်ဖြင့် ၁၄ - ၅ - ၂၀၁၅ ရက်နေ့တွင် ရန်ကုန်မြို့၊ မိကာဆာ ဟိုတယ်၌ အရပ်ဖက်လူမှု အဖွဲ့အစည်းများနှင့်လည်းကောင်း၊ ၁၅-၅-၂၀၁၅ ရက်နေ့တွင် Summit Park View ဟိုတယ်တွင် နိုင်ငံရေးပါတီများနှင့် လည်းကောင်း မဲရုံမှူးသင်တန်း သရုပ်ပြခြင်းကို ပြုလုပ်ခဲ့ပါသည်။

၂၁၀။ ၁၀ - ၇ - ၂၀၁၅ ရက်နေ့တွင် နေပြည်တော် အခြေခံပညာအထက်တန်းကျောင်း (၆) တွင် မဲဆန္ဒပေးခြင်း အသိပညာပေး Video ရိုက်ကူး၍ ရုပ်သံအစီအစဉ်များမှ အခါအားလျော်စွာ ထုတ်လွှင့်ပြသနိုင်ရေး ပြုလုပ်ခဲ့ပါသည်။

၂၁၁။ ထို့အပြင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ သက်ဆိုင်ရာမဲရုံများတွင်စနစ်တကျ တာဝန်ထမ်းဆောင်နိုင်ရန်အတွက် လက်တွေ့လေ့ကျင့်ပညာပေး သင်တန်းများကို အောက်ပါအတိုင်း ဖွင့်လှစ်ပို့ချခဲ့ပါသည်-

- (က) ဗဟိုရုံးသင်တန်း
- (ခ) ခရိုင်သင်တန်း
- (ဂ) မြို့နယ်သင်တန်း
- (ဃ) ရပ်ကွက်/ကျေးရွာအုပ်စုသင်တန်း

၂၁၂။ ဗဟိုရုံးသင်တန်းအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ Australia Electoral Commission နှင့် IFES တို့ဖြင့်ပူးပေါင်းပို့ချခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်နှင့် ခရိုင်များမှ နည်းပြအတွေ့အကြုံရှိ၍ နည်းပြအဖြစ်ပြန်လည် အပို့ချနိုင်သည့် ပုဂ္ဂိုလ်(၂)ဦးစီ တက်ရောက်စေပြီး အောက်ပါအတိုင်းဖွင့်လှစ်ခဲ့ပါသည်-

အမှတ်စဉ်	သင်တန်းကာလ	တက်ရောက်သူဦးရေ
၁	၃-၉-၂၀၁၅ မှ ၅-၉-၂၀၁၅ ထိ	၅၀
၂	၁၁-၉-၂၀၁၅ မှ ၁၃-၉-၂၀၁၅ ထိ	၅၁
၃	၁၇-၉-၂၀၁၅ မှ ၁၉-၉-၂၀၁၅ ထိ	၄၉
၄	၂၂-၉-၂၀၁၅ မှ ၂၃-၉-၂၀၁၅ ထိ	၅၄

၂၁၃။ ခရိုင်သင်တန်းအား ဗဟိုရုံးသင်တန်းတက်ရောက်ပြီးသူများက ပြန်လည်ပို့ချပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ နည်းပြအဖြစ်ပြန်လည်ပို့ချနိုင်သည့် ပုဂ္ဂိုလ်(၂/၄)ဦးစီ တက် ရောက်စေပြီးတိုင်းဒေသကြီး/ပြည်နယ်များတွင် တပြိုင်နက် ဖွင့်လှစ်စေ ခဲ့ပါသည်။

၂၁၄။ ခရိုင်အဆင့် သင်တန်းအမှတ်စဉ်(၁)အား ၅-၁၀-၂၀၁၅ မှ ၆-၁၀-၂၀၁၅ ထိ အောက်ပါဒေသ များတွင်တပြိုင်တည်းဖွင့်လှစ်ခဲ့ပါသည်-

- (က) ပြည်ထောင်စုနယ်မြေ
- (ခ) ကချင်ပြည်နယ်
- (ဂ) ကယားပြည်နယ်
- (ဃ) ကရင်ပြည်နယ်
- (င) ချင်းပြည်နယ်
- (စ) စစ်ကိုင်းတိုင်းဒေသကြီး

(ဆ) မွန်ပြည်နယ်

(ဇ) ရှမ်းပြည်နယ်

၂၁၅။ ခရိုင်အဆင့် သင်တန်းအမှတ်စဉ်(၂)အား ၈-၁၀-၂၀၁၅ မှ ၉-၁၀-၂၀၁၅ ထိ အောက်ပါဒေသများတွင်တပြိုင်တည်းဖွင့်လှစ်ခဲ့ပါသည်-

(က) တနင်္သာရီတိုင်းဒေသကြီး

(ခ) ပဲခူးတိုင်းဒေသကြီး

(ဂ) မကွေးတိုင်းဒေသကြီး

(ဃ) မန္တလေးတိုင်းဒေသကြီး

(င) ရခိုင်ပြည်နယ်

(စ) ရန်ကုန်တိုင်းဒေသကြီး

(ဆ) ဧရာဝတီတိုင်းဒေသကြီး

၂၁၆။ မြို့နယ်အဆင့်သင်တန်းကို ခရိုင်အဆင့်သင်တန်းတက်ရောက်ပြီးသူများမှ ပြန်လည်ပို့ချပြီး မဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များတက်ရောက်စေခဲ့ပြီး သက်ဆိုင်ရာမြို့နယ်အလိုက် အောက်ပါအတိုင်း ဖွင့်လှစ်ခဲ့ပါသည် -

(က) အမှတ်စဉ်-၁ ၁၂-၁၀-၂၀၁၅ မှ ၁၃-၁၀-၂၀၁၅ ထိ

(ခ) အမှတ်စဉ်-၂ ၁၅-၁၀-၂၀၁၅ မှ ၁၆-၁၀-၂၀၁၅ ထိ

(ဂ) အမှတ်စဉ်-၃ ၁၉-၁၀-၂၀၁၅ မှ ၂၀-၁၀-၂၀၁၅ ထိ

(ဃ) အမှတ်စဉ်-၄ ၂၂-၁၀-၂၀၁၅ မှ ၂၃-၁၀-၂၀၁၅ ထိ

၂၁၇။ ရပ်ကွက်/ကျေးရွာအုပ်စု အဆင့်သင်တန်းကို မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စုတို့၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် သီးခြားဆီဖွင့်လှစ်ပို့ချရန်ဖြစ်ပြီး မြို့နယ်အဆင့် သင်တန်းတက်ရောက်ပြီးသူများ မှပြန်လည်ပို့ချကာ အောက်ပါအတိုင်း ဖွင့်လှစ်ခဲ့ပါသည်-

(က) အမှတ်စဉ်-၁ ၂၆-၁၀-၂၀၁၅ မှ ၂၇-၁၀-၂၀၁၅ ထိ

(ခ) အမှတ်စဉ်-၂ ၂၉-၁၀-၂၀၁၅ မှ ၃၀-၁၀-၂၀၁၅ ထိ

အခန်း(၂၀)

အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင်ရောက်ရှိနေသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကြိုတင် ဆန္ဒမဲပေးခြင်း

ပြည်ထောင်စုအစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင်ရောက်ရှိနေသော မဲဆန္ဒရှင်များမှ ပုံစံ(၁၅)များ ရယူဖြည့်သွင်းနိုင်ရန်ဆောင်ရွက်ခြင်း

၂၁၈။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ရက်စွဲပါ ကြေညာချက်အမှတ် (၂၈ / ၂၀၁၅) ဖြင့် ထုတ်ပြန် ကြေညာခဲ့ပါသည်။ လွှတ်တော်အသီးသီး၏ ရွေးကောက်ပွဲနည်းဥပဒေ ၅၄ (ဆ) အရ ပြည်ထောင်စုအစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင်ရောက်ရှိနေသောမဲဆန္ဒရှင်များက ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နည်းဥပဒေ ၅၇(က) နှင့်အညီ သက်ဆိုင်ရာ သံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ရုံးများမှတစ်ဆင့် သက်ဆိုင်ရာမဲဆန္ဒရှင်များထံပုံစံ (၁၅)များကို ဖြန့်ဖြူးနိုင်ရေးစီစဉ်ဆောင်ရွက်ခဲ့ပါသည်။

၂၁၉။ သက်ဆိုင်ရာမဲဆန္ဒရှင်များသည် သံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ရုံးများ နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် Website (www.uecmyanmar.org) မှ ပုံစံ(၁၅)များကို ရယူ၍ လိုအပ်သည်များ ဖြည့်စွက်ရပါသည်။ ထို့နောက် ပုံစံ(၁၅)ကို သက်ဆိုင်ရာမြန်မာသံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ရုံးအသီးသီးမှ တစ်ဆင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ပေးပို့ရပါသည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ (၂၀-၁၀-၂၀၁၅)ရက်နေ့ အရောက် ပြန်လည်ပေးပို့ရပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့လာသော ပုံစံ(၁၅) အရေအတွက်မှာ အောက်ပါအတိုင်းဖြစ်ပါသည် -

စဉ်	လွှတ်တော်အမည်	ပုံစံ (၁၅) အရေအတွက်
(က)	ပြည်သူ့လွှတ်တော်	၃၄၈၆၅ ရွက်
(ခ)	အမျိုးသားလွှတ်တော်	၃၄၈၆၅ ရွက်
(ဂ)	တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်	၃၄၈၆၅ ရွက်

ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင်ရောက်ရှိနေသော မဲဆန္ဒရှင်များထံသို့ ကြိုတင်ဆန္ဒမဲလက်မှတ်များနှင့် ကြိုတင်မဲစာအိတ်များပေးပို့ခြင်း

၂၂၀။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပေးပို့လာသော သက်ဆိုင်ရာမဲဆန္ဒရှင်များဖြည့်စွက်ထားသည့် ပုံစံ(၁၅)များကို စိစစ်ပြီး သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ဆက်လက်ပေးပို့ခဲ့ပါသည်။ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ပုံစံ(၁၅)များကို စိစစ်ပြီးသက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ပေးပို့ခဲ့ပါသည်။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ပုံစံ(၁၅)ပါ မဲဆန္ဒရှင်၏အမည်သည် မဲစာရင်းတွင်ပါဝင်မှု ရှိ / မရှိ စိစစ်ပြီး ပါဝင်ပါက ပုံစံ(၁-၃)ဖြင့် စာရင်းပြုစုရပါမည်။ ပုံစံ(၁-၃) မိတ္တူနှစ်စောင်ကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ပေးပို့ရမည်။ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် ပုံစံ(၁-၃)ပါမဲဆန္ဒရှင်ထံ ပေးပို့မည့် ကြိုတင်ဆန္ဒမဲလက်မှတ်နှင့် ကြိုတင်မဲ စာအိတ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့ခဲ့ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှပေးပို့လာသော ကြိုတင်ဆန္ဒမဲလက်မှတ်နှင့်ကြိုတင်မဲစာအိတ်များကို စုစည်းပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ရပါမည်။ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင်ရောက်ရှိနေသော မဲဆန္ဒရှင်များဆန္ဒပြုနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်နှင့် ကြိုတင်မဲစာအိတ်များကို မြန်မာသံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ရုံးများသို့ ဆက်လက်ပေးပို့ခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပေးပို့သော မြန်မာသံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ရုံးချုပ်တို့၏ အမည်နှင့် ပေးပို့မည့် ကြိုတင်မဲလက်မှတ် အရေအတွက်နှင့် ကြိုတင်မဲစာအိတ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

စဉ်	မြန်မာသံရုံးအဖွဲ့ရုံး ကောင်စစ်ဝန်ချုပ်ရုံး တည်ရှိသည့်မြို့	ပြည်သူ့ လွှတ်တော်	အမျိုးသား လွှတ်တော်	တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်	တိုင်းရင်း သား လွှတ်တော်
(က)	ပေကျင်း	၉၉	၉၉	၉၂	၁၄
(ခ)	ကူမင်း	၃၆	၃၆	၃၂	၆
(ဂ)	နန်နင်း	၆၂	၆၂	၆၂	၃
(ဃ)	ဟောင်ကောင်	၇၅	၇၅	၇၃	၁၃

စဉ်	မြန်မာသံရုံးအဖွဲ့ရုံး ကောင်စစ်ဝန်ချုပ်ရုံး တည်ရှိသည့်မြို့	ပြည်သူ့ လွှတ်တော်	အမျိုးသား လွှတ်တော်	တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်	တိုင်းရင်း သား လွှတ်တော်
(င)	ဝါရှင်တန်	၂၀၃	၂၀၃	၁၉၈	၇
(စ)	နယူးယောက်	၁၇၃	၁၇၃	၁၇၂	၁၃
(ဆ)	လော့စ်အိန်ဂျယ်လိစ်	၇၆	၇၆	၇၆	၄
(ဇ)	ဗန်ကောက်	၅၄၂	၅၄၂	၅၁၇	၇၂
(ဈ)	ချင်းမိုင်	၆၀	၆၀	၅၈	၄
(ည)	နယူးဒေလီ	၉၃	၉၃	၇၉	၄
(ဋ)	ကော်လံကတ္တား	၁၉	၁၉	၁၄	-
(ဌ)	ဂျကာတာ (မသရ)	၉၄	၉၄	၉၀	၆
(ဍ)	ဂျကာတာ(အဖရ)	၃	၃	၂	-
(ဎ)	ဘာလင်	၇၅	၇၅	၆၅	၃
(ဏ)	ဘရာဇီးလျား	၁၂	၁၂	၁၂	-
(တ)	ဒါကာ	၄၃	၄၃	၃၄	၁
(ထ)	အစ္စလာမာဘတ်	၄၁	၄၁	၄၁	၃
(ဒ)	ဖနောင်ပင်	၁၂၂	၁၂၂	၁၁၃	၅
(ဓ)	ရီရတ်ဒ်	၁၅	၁၅	၁၅	၁
(န)	ကင်ဘာရာ	၄၂၈	၄၂၈	၄၁၇	၃၂
(ပ)	ဟန့်ရှင်း	၈၁	၈၁	၆၈	-
(ဖ)	ဗီယင်ကျန်း	၆၆	၆၆	၆၄	၂
(ဗ)	ပါရီ	၄၁	၄၁	၃၈	-
(ဘ)	အော်တာဝါ	၄၁	၄၁	၄၁	၄
(မ)	ကူဝိတ်	၆၂	၆၂	၅၇	၁၀
(ယ)	မနီလာ	၁၀၀	၁၀၀	၈၇	၁၃

စဉ်	မြန်မာသံရုံးအဖွဲ့ရုံး ကောင်စစ်ဝန်ချုပ်ရုံး တည်ရှိသည့်မြို့	ပြည်သူ့ လွှတ်တော်	အမျိုးသား လွှတ်တော်	တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်	တိုင်းရင်း သား လွှတ်တော်
(ရ)	ကိုလံဘို	၂၀	၂၀	၁၉	၁
(လ)	ဗီယင်နာ	၁၈	၁၈	၁၁	-
(ဝ)	ကတ္တမန္တရုံး	၁၉	၁၉	၁၇	-
(သ)	ရောမ	၃၉	၃၉	၃၉	၉
(ဟ)	ဘရပ်ဆဲလ်	၄၁	၄၁	၃၈	၆
(ဠ)	မော်စကို	၅၉၆	၅၉၆	၅၆၀	၁၂၂
(အ)	စင်ကာပူ	၁၉၃၆၀	၁၉၃၆၀	၁၉၁၉၃	၁၈၄၆
(ကက)	တိုကျို	၁၁၈၈	၁၁၈၈	၁၁၃၂	၈၂
(ခခ)	ဆိုးလ်	၄၄၃၉	၄၄၃၉	၄၃၈၁	၁၈၁
(ဂဂ)	ပရိတိုးရီးယား	၂၀	၂၀	၂၀	၄
(ဃဃ)	ကွာလာလမ်ပူ	၅၀၄	၅၀၄	၄၈၆	၄၆
(ငင)	တဲလ်အဗီး	၂၃၀	၂၃၀	၂၂၆	၃၆
(စစ)	ဂျီနီဗာ	၃၂	၃၂	၂၉	-
(ဆဆ)	အော်စလို	၇	၇	၇	-
(ဇဇ)	ဘဲလ်ဂရိတ်	၁၅	၁၅	၁၄	-
(ဈဈ)	ဘန်ဒါဆရီဘီဂါဝန်	၂၄၅	၂၄၅	၂၄၂	၁၇
(ညည)	လန်ဒန်	၆၂၅	၆၂၅	၆၂၂	၂၅
(ဋဋ)	ကိုဇ်ရို	၉၂	၉၂	၉၂	၃၉
	စုစုပေါင်း	၃၀၁၅၂	၃၀၁၅၂	၂၉၆၄၅	၂၆၄၂

ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင်ရောက်ရှိနေသော မဲဆန္ဒရှင်များထံမှ ပြန်လည်ပေးပို့လာသည့် ဆန္ဒပြုပြီးသော ဆန္ဒမဲလက်မှတ်ပါ ကြိုတင်မဲစာအိတ်များကို သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများသို့ ပြန်လည်ပေးပို့ခြင်း

၂၂၁။ ပြည်ထောင်စုအစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင်ရောက်ရှိနေသော မဲဆန္ဒရှင်များက ဆန္ဒပြုပြီးနောက် ဆန္ဒပြုပြီးသောဆန္ဒမဲလက်မှတ်ပါ ကြိုတင်မဲစာအိတ်များကို သက်ဆိုင်ရာ သံရုံး၊ အဖွဲ့ရုံး၊ အမြဲတမ်းကိုယ်စားလှယ်ရုံးတို့က စုစည်းပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ၂၃.၁၀.၂၀၁၅ ရက်နေ့၊ ၂၄.၁၀.၂၀၁၅ ရက်နေ့၊ ၂၆.၁၀.၂၀၁၅ ရက်နေ့၊ ၂၉.၁၀.၂၀၁၅ ရက်နေ့နှင့် ၃၁.၁၀.၂၀၁၅ ရက်နေ့တို့တွင် ပြန်လည်ပေးပို့ခဲ့ပါသည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၆၂(ဂ)အရ စိစစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှတစ်ဆင့် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ပြန်လည် ပေးပို့ခဲ့ပါသည်။ ပေးပို့ခဲ့သည့် ဆန္ဒပြုပြီးသောဆန္ဒမဲလက်မှတ်ပါ ကြိုတင်မဲစာအိတ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

(က) ပြည်သူ့လွှတ်တော်ဆန္ဒပြုပြီးမဲလက်မှတ်ပါစာအိတ်	၂၂၄၉၀ အိတ်
(ခ) အမျိုးသားလွှတ်တော်ဆန္ဒပြုပြီးမဲလက်မှတ်ပါစာအိတ်	၂၂၆၅၁ အိတ်
(ဂ) တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ဆန္ဒပြုပြီး မဲလက်မှတ်ပါစာအိတ်	၂၁၉၆၂ အိတ်
(ဃ) တိုင်းရင်းသားလူမျိုးလွှတ်တော်ဆန္ဒပြုပြီးမဲလက်မှတ်ပါစာအိတ်	၁၈၀၈ အိတ်
စုစုပေါင်း	၆၈၉၁၁ အိတ်

အခန်း(၂၁)

ရွေးကောက်ပွဲကျင်းပခြင်း

၂၂၂။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရန် အဘက်ဘက်မှ ပြင်ဆင်ပြီးသော အခါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များသည် ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့မှစတင်၍ မိမိတို့တာဝန်ကျရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ သွားရောက် ခဲ့ကြပါသည်။ ရွေးကောက်ပွဲကျင်းပရာတွင် လိုအပ်သည်များကို ဖြည့်စွက်လမ်းညွှန်နိုင်ရန် ကော်မရှင်အဖွဲ့ခွဲအသီးသီးနှင့်တွေ့ဆုံခြင်း၊ မဲရုံများသို့ လှည့်လည်လျက် လိုအပ်ချက်များကို ဖြည့်ဆည်း ပေးခဲ့ကြပါသည်။ ကော်မရှင်အဖွဲ့ဝင်များမှ မိမိတို့တာဝန်ကျရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ သွားရောက်ခဲ့သည့် နေရက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

စဉ်	အဖွဲ့ဝင်အမည်	တာဝန်ကျရာ တိုင်းဒေသကြီး/ ပြည်နယ်	သွားရောက်ခဲ့သည့် နေရက်များ	အကြိမ်
(က)	ဦးမြင့်နိုင်	မကွေး	၂၂.၁၀.၂၀၁၅ မှ	ပထမ
			၂၆.၁၀.၂၀၁၅ ထိ	
			၃၀.၁၀.၂၀၁၅ မှ	ဒုတိယ
			၁၁.၁၁.၂၀၁၅ ထိ	
(ခ)	ဒေါက်တာဒေါ်မြင့်ကြည်	ရန်ကုန်/ပဲခူး	၁၉.၁၀.၂၀၁၅ မှ	ပထမ
			၂၁.၁၀.၂၀၁၅ ထိ	
			၂၉.၁၀.၂၀၁၅ မှ	ဒုတိယ
			၁၁.၁၁.၂၀၁၅ ထိ	
(ဂ)	ဦးဝင်းကြည်	စစ်ကိုင်း	၂၀.၁၀.၂၀၁၅ မှ	ပထမ
			၂၇.၁၀.၂၀၁၅ ထိ	
			၁.၁၁.၂၀၁၅ မှ	ဒုတိယ
			၁၁.၁၁.၂၀၁၅ ထိ	
(ဃ)	ဦးညွန့်တင်	မွန်/တနင်္သာရီ	၁၈.၁၀.၂၀၁၅ မှ	ပထမ
			၃၀.၁၀.၂၀၁၅ ထိ	

		၂.၁၁.၂၀၁၅ မှ	ဒုတိယ
		၁၁.၁၁.၂၀၁၅ ထိ	
(င)	ဦးဝင်းကို	ဧရာဝတီ	ပထမ
		၁၄.၁၀.၂၀၁၅ မှ	
		၁၉.၁၀.၂၀၁၅ ထိ	
		၂.၁၁.၂၀၁၅ မှ	ဒုတိယ
		၁၂.၁၁.၂၀၁၅ ထိ	
(စ)	ဦးအင်ဇော်နော်	ကချင်	
		၂၅.၁၀.၂၀၁၅ မှ	
		၁၄.၁၁.၂၀၁၅ ထိ	
(ဆ)	ဦးစိုင်းခမ်းဝင်း	ကယား	
		၁၇.၁၀.၂၀၁၅ မှ	
		၃၁.၁၀.၂၀၁၅ ထိ	
(ဇ)	ဦးစောဘလှိုင်	ကရင်	
		၂၄.၁၀.၂၀၁၅ မှ	
		၁၂.၁၁.၂၀၁၅ ထိ	
(ဈ)	ဦးဟာကီး	ချင်း	
		၃၀.၁၀.၂၀၁၅ မှ	
		၁၈.၁၁.၂၀၁၅ ထိ	
(ည)	ဒေါက်တာမောင်မောင်ကြည်	ရခိုင်	
		၁၇.၁၀.၂၀၁၅ မှ	
		၂.၁၁.၂၀၁၅ ထိ	
(ဋ)	ဦးစိုင်းနွဲ့တောင်း	ရှမ်း(အရှေ့)	
		၁၅.၁၀.၂၀၁၅ မှ	
		၂၉.၁၀.၂၀၁၅ ထိ	
(ဌ)	ဦးစိုင်းထွန်းသိန်း	မန္တလေး	
		၁၉.၁၀.၂၀၁၅ မှ	
		၂၃.၁၀.၂၀၁၅ ထိ	
(ဍ)	ဒေါက်တာစိုင်းစံဝင်း	ရှမ်း(မြောက်)	
		၂၃.၁၀.၂၀၁၅ မှ	
		၁၆.၁၁.၂၀၁၅ ထိ	

အခန်း(၂၂)

ရွေးကောက်ပွဲရလဒ်များ စိစစ်ထုတ်ပြန်ခြင်း

၂၂၃။ ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အတွက် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၆ နာရီ၌ မဲရုံများဖွင့်လှစ်ပြီး မဲဆန္ဒရှင်များဆန္ဒမဲပေးခြင်းကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ဆန္ဒမဲပေးခြင်းလုပ်ငန်းပြီးဆုံးပြီးနောက် ဆန္ဒမဲများရေတွက်ပြီး သတ်မှတ်ပုံစံများတွင် ဖြည့်သွင်း၍ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်သို့ ပေးပို့ခဲ့ပါသည်။ ရွေးကောက်ပွဲဆိုင်ရာ စာရင်းဇယားများနှင့် ရာခိုင်နှုန်းများအရ လွှတ်တော်မဲဆန္ဒနယ်အသီးသီးမှ ရွေးကောက်တင်မြှောက်ခံရသော လွှတ်တော်ကိုယ်စားလှယ် အမည်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါ ထုတ်ပြန်ကြေညာချက် များကိုစုစည်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထပ်မံထုတ်ပြန်ပေးခဲ့ပါသည်။

၂၂၄။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် Election Results Center 2015 ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင်လည်းကောင်း၊ ရန်ကုန်မြို့ ရွှေလီလမ်းရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးခွဲတွင်လည်းကောင်းဖွင့်လှစ်၍ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်(တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်အပါအဝင်)မဲဆန္ဒနယ် အသီးသီးမှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ယင်းတို့တစ်ဦးချင်းစီ၏ ဆန္ဒမဲရရှိမှု အခြေအနေကို ရွေးကောက်ပွဲပြီးနောက်တစ်နေ့ဖြစ်သော ၉.၁၁.၂၀၁၅ ရက်နေ့မှစ၍ နံနက် (၉)နာရီ၊ နေ့လည်(၁၂)နာရီ၊ ညနေ(၃)နာရီ၊ ညနေ(၆)နာရီ၊ ည(၉)နာရီနှင့် ည(၁၁)နာရီအချိန်တို့တွင် အချိန်နှင့် တပြေးညီ ၁၅.၁၁.၂၀၁၅ ရက်နေ့အထိ ထုတ်ပြန်ပေးခဲ့ရာ မဲရလဒ် စုစုပေါင်း (၉၉%) ထုတ်ပြန်ပေးနိုင်ခဲ့ပါသည်။ ကျန် (၂)မြို့နယ်၏ မဲရလဒ်များကို ၂၀.၁၁.၂၀၁၅ ရက်နေ့တွင် ပြီးစီးသဖြင့် (၁၂) ရက်အတွင်း ၁၀၀ % ပြီးစီးအောင်ထုတ်ပြန်နိုင်ခဲ့ပါသည်။

၂၂၅။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အဆိုပါ ရွေးကောက်ပွဲရလဒ်များကို ၉.၁၁.၂၀၁၅ ရက်နေ့မှ ၂၀.၁၁.၂၀၁၅ ရက်နေ့အထိ [ကြေညာချက်အမှတ်(၇၁/၂၀၁၅) မှ ကြေညာချက်အမှတ်(၉၄/၂၀၁၅)အထိ] ကြေညာချက်များထုတ်ပြန်၍ နိုင်ငံပိုင်သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးခဲ့ပါသည်။ နောက်ဆက်တွဲ (မ) ဖြင့် ဖော်ပြ ပါသည်။

၂၂၆။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ရွေးကောက်ပွဲဆိုင်ရာ စာရင်းဇယားများနှင့် ရာခိုင်နှုန်းများကို အများပြည်သူ သိရှိနိုင်ရန် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်စွဲပါ ကြေညာချက်အမှတ် (၉၆/၂၀၁၅)ဖြင့် အောက်ပါအတိုင်း ထုတ်ပြန်ကြေညာခဲ့ပါသည် -

(က) ရွေးကောက်ပွဲကျင်းပမှုအခြေအနေ

(၁) ပြည်သူ့လွှတ်တော်

(ကက) ရွေးကောက်ပွဲကျင်းပရန် သတ်မှတ်ထားသည့်မဲဆန္ဒနယ်	၃၃၀ နယ်
(ခခ) ရွေးကောက်ပွဲကျင်းပခဲ့သည့် မဲဆန္ဒနယ်	၃၂၃ နယ်
(ဂဂ) ရွေးကောက်ပွဲကျင်းပနိုင်သည့် ရာခိုင်နှုန်း	၉၇.၈၈ %

(၂) အမျိုးသားလွှတ်တော်

(ကက) ရွေးကောက်ပွဲကျင်းပရန်သတ်မှတ်ထားသည့်မဲဆန္ဒနယ်	၁၆၈ နယ်
(ခခ) ရွေးကောက်ပွဲကျင်းပခဲ့သည့် မဲဆန္ဒနယ်	၁၆၈ နယ်
(ဂဂ) ရွေးကောက်ပွဲကျင်းပနိုင်သည့် ရာခိုင်နှုန်း	၁၀၀ %

(၃) တိုင်းဒေသကြီးလွှတ်တော်သို့မဟုတ်ပြည်နယ်လွှတ်တော်

(တိုင်းရင်းသားလူမျိုးအပါအဝင်)

(ကက) ရွေးကောက်ပွဲကျင်းပရန် သတ်မှတ်ထားသည့်မဲဆန္ဒနယ်	၆၇၃ နယ်
(ခခ) ရွေးကောက်ပွဲကျင်းပခဲ့သည့် မဲဆန္ဒနယ်	၆၅၉ နယ်
(ဂဂ) ရွေးကောက်ပွဲကျင်းပနိုင်သည့် ရာခိုင်နှုန်း	၉၇.၉၂%

(ခ) ဆန္ဒမဲပေးမှုအခြေအနေ

(၁) ပြည်သူ့လွှတ်တော်

(ကက) ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ	၃၄၂၉၅၃၃၄ ဦး
(ခခ) ဆန္ဒမဲပေးသူဦးရေ	၂၃၉၁၁၇၈၄ ဦး
(ဂဂ) ဆန္ဒမဲပေးမှုရာခိုင်နှုန်း	၆၉.၇၂ %

(၂) အမျိုးသားလွှတ်တော်

(ကက) ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ	၃၄၂၉၅၃၃၄ ဦး
(ခခ) ဆန္ဒမဲပေးသူဦးရေ	၂၃၉၄၆၇၀၉ ဦး
(ဂဂ) ဆန္ဒမဲပေးမှုရာခိုင်နှုန်း	၆၉.၈၂ %

(၃) တိုင်းဒေသကြီးလွှတ်တော်သို့မဟုတ်ပြည်နယ်လွှတ်တော်
(တိုင်းရင်းသားလူမျိုးအပါအဝင်)

- (ကက) ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၃၈၀၅၈၈၀ ဦး
- (ခခ) ဆန္ဒမဲပေးသူဦးရေ ၂၆၃၆၈၄၆၇ ဦး
- (ဂဂ) ဆန္ဒမဲပေးမှုရာခိုင်နှုန်း ၆၉.၃၆ %

(ဂ) ခိုင်လုံသောဆန္ဒမဲရရှိမှုအခြေအနေ

(၁) ပြည်သူ့လွှတ်တော်

- (ကက) ဆန္ဒမဲပေးသူဦးရေ ၂၃၉၁၇၈၄ ဦး
- (ခခ) ရရှိသည့်ခိုင်လုံသော ဆန္ဒမဲအရေအတွက် ၂၂၄၁၆၃၁၀ မဲ
- (ဂဂ) ခိုင်လုံသောဆန္ဒမဲရရှိမှုရာခိုင်နှုန်း ၉၃.၇၅ %

(၂) အမျိုးသားလွှတ်တော်

- (ကက) ဆန္ဒမဲပေးသူဦးရေ ၂၃၉၄၆၇၀၉ ဦး
- (ခခ) ရရှိသည့်ခိုင်လုံသော ဆန္ဒမဲအရေအတွက် ၂၂၇၁၄၆၃၇ မဲ
- (ဂဂ) ခိုင်လုံသောဆန္ဒမဲရရှိမှုရာခိုင်နှုန်း ၉၄.၈၅ %

(၃) တိုင်းဒေသကြီးလွှတ်တော်သို့မဟုတ်ပြည်နယ်လွှတ်တော်
(တိုင်းရင်းသားလူမျိုးအပါအဝင်)

- (ကက) ဆန္ဒမဲပေးသူဦးရေ ၂၆၃၆၈၄၆၇ ဦး
- (ခခ) ရရှိသည့်ခိုင်လုံသော ဆန္ဒမဲအရေအတွက် ၂၅၁၀၃၂၅၂ မဲ
- (ဂဂ) ခိုင်လုံသောဆန္ဒမဲရရှိမှုရာခိုင်နှုန်း ၉၅.၂၀ %

(ဃ) ပယ်မဲ၊ ပျောက်မဲအခြေအနေ

(၁) ပြည်သူ့လွှတ်တော်

- (ကက) ဆန္ဒမဲပေးသူဦးရေ ၂၃၉၁၇၈၄ ဦး
- (ခခ) ရရှိသည့် ခိုင်လုံသောဆန္ဒမဲအရေအတွက် ၂၂၄၁၆၃၁၀ မဲ
- (ဂဂ) ပယ်မဲ၊ ပျောက်မဲအရေအတွက် ၁၄၉၅၄၇၄ မဲ
- (ဃဃ) ဆန္ဒမဲရရှိမှုအနက် ပယ်မဲ၊ ပျောက်မဲရာခိုင်နှုန်း ၆.၂၅ %

(၂) အမျိုးသားလွတ်တော်

(ကက) ဆန္ဒမဲပေးသူဦးရေ	၂၃၉၄၆၇၀၉ ဦး
(ခခ) ရရှိသည့် ခိုင်လုံသောဆန္ဒမဲအရေအတွက်	၂၂၇၁၄၆၃၇ မဲ
(ဂဂ) ပယ်မဲ၊ ပျောက်မဲအရေအတွက်	၁၂၃၂၀၇၂ မဲ
(ဃဃ) ဆန္ဒမဲရရှိမှုအနက် ပယ်မဲ၊ ပျောက်မဲရာခိုင်နှုန်း	၅.၁၅ %

(၃) တိုင်းဒေသကြီးလွတ်တော်သို့မဟုတ်ပြည်နယ်လွတ်တော်
(တိုင်းရင်းသားလူမျိုးအပါအဝင်)

(ကက) ဆန္ဒမဲပေးသူဦးရေ	၂၆၃၆၈၄၆၇ ဦး
(ခခ) ရရှိသည့် ခိုင်လုံသောဆန္ဒမဲအရေအတွက်	၂၅၁၀၃၂၅၂ မဲ
(ဂဂ) ပယ်မဲ၊ ပျောက်မဲအရေအတွက်	၁၂၆၅၂၁၅ မဲ
(ဃဃ) ဆန္ဒမဲရရှိမှုအနက် ပယ်မဲ၊ ပျောက်မဲရာခိုင်နှုန်း	၄.၈၀ %

(င) လွတ်တော်ကိုယ်စားလှယ်လောင်းများ ယှဉ်ပြိုင်မှု အခြေအနေ

(၁) ပြည်သူ့လွတ်တော်

(ကက) ယှဉ်ပြိုင်သည့်လွတ်တော်ကိုယ်စားလှယ်လောင်းဦးရေ	၁၇၃၃ ဦး
(ခခ) နိုင်ငံရေးပါတီများကိုယ်စားပြု ယှဉ်ပြိုင်သည့် လွတ်တော်ကိုယ်စားလှယ်လောင်းဦးရေ	၁၆၄၃ ဦး
(ဂဂ) တစ်သီးပုဂ္ဂလလွတ်တော်ကိုယ်စားလှယ်လောင်းဦးရေ	၉၀ ဦး
(ဃဃ) နိုင်ငံရေးပါတီများကိုယ်စားပြု ယှဉ်ပြိုင်သည့် လွတ်တော်ကိုယ်စားလှယ်လောင်း ရာခိုင်နှုန်း	၉၄.၈၁ %
(ငင) တစ်သီးပုဂ္ဂလလွတ်တော်ကိုယ်စားလှယ်လောင်း ရာခိုင်နှုန်း	၅.၁၉ %

(၂) အမျိုးသားလွတ်တော်

(ကက) ယှဉ်ပြိုင်သည့်လွတ်တော်ကိုယ်စားလှယ်လောင်းဦးရေ	၈၈၆ ဦး
(ခခ) နိုင်ငံရေးပါတီများကိုယ်စားပြု ယှဉ်ပြိုင်သည့် လွတ်တော်ကိုယ်စားလှယ်လောင်းဦးရေ	၈၄၄ ဦး
(ဂဂ) တစ်သီးပုဂ္ဂလလွတ်တော်ကိုယ်စားလှယ်လောင်းဦးရေ	၄၂ ဦး

- (ဃဃ) နိုင်ငံရေးပါတီများကိုယ်စားပြု ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ရာခိုင်နှုန်း ၉၅.၂၆ %
- (င င) တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း ရာခိုင်နှုန်း ၄.၇၄ %
- (၃) တိုင်းဒေသကြီးလွှတ်တော်သို့မဟုတ်ပြည်နယ်လွှတ်တော် (တိုင်းရင်းသားလူမျိုးအပါအဝင်)
 - (ကက) ယှဉ်ပြိုင်သည့်လွှတ်တော်ကိုယ်စားလှယ်လောင်းဦးရေ ၃၄၁၉ ဦး
 - (ခ ခ) နိုင်ငံရေးပါတီများကိုယ်စားပြု ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းဦးရေ ၃၂၄၁ ဦး
 - (ဂ ဂ) တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းဦးရေ ၁၇၈ ဦး
 - (ဃဃ) နိုင်ငံရေးပါတီများကိုယ်စားပြု ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ရာခိုင်နှုန်း ၉၄.၇၉ %
 - (င င) တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း ရာခိုင်နှုန်း ၅.၂၁ %
- (၈) လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ခံရမှုအခြေအနေ (နိုင်ငံရေးပါတီ)
 - (၁) ပြည်သူ့လွှတ်တော်
 - (ကက) နိုင်ငံရေးပါတီများကိုယ်စားပြု ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဦးရေ ၁၆၄၃ ဦး
 - (ခ ခ) ရွေးကောက်တင်မြောက်ခံရသော နိုင်ငံရေးပါတီများ ကိုယ်စားပြု ယှဉ်ပြိုင်သည့် လွှတ်တော် ကိုယ်စားလှယ်များ ဦးရေ ၃၂၂ ဦး
 - (ဂ ဂ) ရွေးကောက်တင်မြောက်ခံရမှုရာခိုင်နှုန်း ၁၉.၆၀ %
 - (၂) အမျိုးသားလွှတ်တော်
 - (ကက) နိုင်ငံရေးပါတီများကိုယ်စားပြု ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဦးရေ ၈၄၄ ဦး
 - (ခ ခ) ရွေးကောက်တင်မြောက်ခံရသော နိုင်ငံရေးပါတီများ ကိုယ်စားပြု ယှဉ်ပြိုင်သည့် လွှတ်တော် ကိုယ်စားလှယ်များ ဦးရေ ၁၆၆ ဦး
 - (ဂ ဂ) ရွေးကောက်တင်မြောက်ခံရမှု ရာခိုင်နှုန်း ၁၉.၆၇ %

- (၃) တိုင်းဒေသကြီးလွှတ်တော်သို့မဟုတ်ပြည်နယ်လွှတ်တော်
(တိုင်းရင်းသားလူမျိုးအပါအဝင်)
 - (ကက) နိုင်ငံရေးပါတီများကိုယ်စားပြု ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဦးရေ ၃၂၄၁ ဦး
 - (ခခ) ရွေးကောက်တင်မြောက်ခံရသော နိုင်ငံရေးပါတီများ ကိုယ်စားပြု ယှဉ်ပြိုင်သည့် လွှတ်တော် ကိုယ်စားလှယ်များ ဦးရေ ၆၅၇ ဦး
 - (ဂဂ) ရွေးကောက်တင်မြောက်ခံရမှု ရာခိုင်နှုန်း ၂၀.၂၇ %
- (ဆ) လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ခံရမှုအခြေအနေ(တစ်သီးပုဂ္ဂလ)
 - (၁) ပြည်သူ့လွှတ်တော်
 - (ကက) ပါဝင်ယှဉ်ပြိုင်သည့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဦးရေ ၉၀ ဦး
 - (ခခ) ရွေးကောက်တင်မြောက်ခံရသော တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်များ ဦးရေ ၁ ဦး
 - (ဂဂ) ရွေးကောက်တင်မြောက်ခံရမှု ရာခိုင်နှုန်း ၁.၁၁ %
 - (၂) အမျိုးသားလွှတ်တော်
 - (ကက) ပါဝင်ယှဉ်ပြိုင်သည့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဦးရေ ၄၂ ဦး
 - (ခခ) ရွေးကောက်တင်မြောက်ခံရသော တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်များ ဦးရေ ၂ ဦး
 - (ဂဂ) ရွေးကောက်တင်မြောက်ခံရမှု ရာခိုင်နှုန်း ၄.၇၆ %
- (၃) တိုင်းဒေသကြီးလွှတ်တော်သို့မဟုတ်ပြည်နယ်လွှတ်တော်
(တိုင်းရင်းသားလူမျိုးအပါအဝင်)
 - (ကက) ပါဝင်ယှဉ်ပြိုင်သည့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဦးရေ ၁၇၈ ဦး
 - (ခခ) ရွေးကောက်တင်မြောက်ခံရသော တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်များ ဦးရေ ၂ ဦး
 - (ဂဂ) ရွေးကောက်တင်မြောက်ခံရမှု ရာခိုင်နှုန်း ၁.၁၂ %

၂၂၇။ သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့၏ တင်ပြချက်များအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၁၁.၁၂.၂၀၁၅ ရက်စွဲပါ စာအမှတ်၊ ၃၄/စမ-စည်း(၁)(၁၀၆)/ကမရဖြင့် အထက်ပါကြေညာချက်အမှတ်(၉၆/၂၀၁၅)တွင် အမှားပြင်ဆင်ချက် များကို အောက်ပါအတိုင်းပြင်ဆင်ပေးခဲ့ပါသည် -

(က) အပိုဒ် ၃ (ခ)(၃)တွင်

(ကက) ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၃၈၀၁၅၈၈၀ ဦး အစား ၃၈၀၂၀၂၉၇ ဦး

(ခ ခ) ဆန္ဒမဲပေးသူဦးရေ ၂၆၃၆၈၄၆၇ ဦး အစား ၂၆၃၆၈၂၀၇ ဦး

(ဂ ဂ) ဆန္ဒမဲပေးမှုရာခိုင်နှုန်း ၆၉.၃၆ % အစား ၆၉.၃၅ %

(ခ) အပိုဒ် ၃ (ဂ) (၃) တွင်

(ကက) ဆန္ဒမဲပေးသူဦးရေ ၃၈၀၁၅၈၈၀ ဦး အစား ၂၆၃၆၈၂၀၇ ဦး

(ခ ခ) ရရှိသည့်ခိုင်လုံသောဆန္ဒမဲ ၂၅၁၀၃၂၅၂ မဲ အစား ၂၅၁၀၃၃၃၄ မဲ အရေအတွက်

(ဂ ဂ) ခိုင်လုံသောဆန္ဒမဲရရှိမှု ရာခိုင်နှုန်း ၆၆.၀၃ % အစား ၉၅.၂၀ %

(ဂ) အပိုဒ် ၃ (ဃ) (၃) တွင်

(ကက) ဆန္ဒမဲပေးသူဦးရေ ၃၈၀၁၅၈၈၀ ဦး အစား ၂၆၃၆၈၂၀၇ ဦး

(ခ ခ) ရရှိသည့်ခိုင်လုံသောဆန္ဒမဲ ၂၅၁၀၃၂၅၂ မဲ အစား ၂၅၁၀၃၃၃၄ မဲ အရေအတွက်

(ဂ ဂ) ပယ်မဲ၊ ပျောက်မဲ ၁၂၆၅၂၁၅ မဲ အစား ၁၂၆၄၈၇၃ မဲ အရေအတွက်

(ဃဃ) ဆန္ဒမဲရရှိမှုအနက်ပယ်မဲ၊ ပျောက်မဲရာခိုင်နှုန်း ၃.၃၃ % အစား ၄.၈၀ %

၂၂၈။ ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ(၉၁)ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ၅၇၂၈ ဦးနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း ၃၁၀ ဦး စုစုပေါင်း ၆၀၃၈ ဦး တို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။ ပြည်သူ့လွှတ်တော်တွင် ၃၂၃ ဦး၊ အမျိုးသား လွှတ်တော်တွင် ၁၆၈ ဦးနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော်(တိုင်ရင်းသားလူမျိုးမဲဆန္ဒနယ်အပါအဝင်) ၆၅၉ ဦးတို့ ရွေးကောက်တင်မြှောက် ခံရပါသည်။ ရွေးကောက်ခံရသူ လွှတ်တော်ကိုယ်စားလှယ်ဦးရေကို နိုင်ငံရေးပါတီအလိုက်နှင့် တစ်သီးပုဂ္ဂလ အလိုက်ကို နောက်ဆက်တွဲ (ယ) ဖြင့်ဖော်ပြပါသည်။

၂၂၉။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် (တိုင်းရင်းသား လူမျိုးလွှတ်တော်အပါအဝင်) မဲဆန္ဒနယ်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ဆန္ဒမဲရရှိမှုအခြေအနေကို နောက်ဆက်တွဲ (၇) ဖြင့် ဖော်ပြပါသည်။

အခန်း(၂၃)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် ရုံးများ ဖွဲ့စည်းခြင်း

၂၃၀။ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် ရွေးချယ်တင်မြောက်ပွဲများ ကျင်းပစဉ်အခါက ရွေးချယ်တင်မြောက်ပွဲဆိုင်ရာလုပ်ငန်း များကို ဌာနအသီးသီးမှ တွဲဖက်ဝန်ထမ်း (၃၁၀) ဦးတို့ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ပုံမှန်သက်တမ်းအတွင်း ကြားဖြတ် ရွေးချယ်တင်မြောက်ပွဲများ ကျင်းပပေးရေးအတွက် ပထမအကြိမ် ပြည်သူ့လွှတ်တော် ပထမအစည်းအဝေးက ရွေးချယ်တင်မြောက်ပွဲကျင်းပရေးကော်မရှင်ကို ဖွဲ့စည်းပေးခဲ့ပါသည်။ ရွေးချယ်တင်မြောက်ပွဲကျင်းပရေးကော်မရှင်၏ လုပ်ငန်းများကို ဆောင်ရွက်ရန် နိုင်ငံတော်ကောင်စီ၏ ၁၉၇၄ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် ကျင်းပသော (၁၁) ကြိမ်မြောက် အစည်းအဝေး၏ သဘောတူ ခွင့်ပြုချက်အရ ရွေးချယ်တင်မြောက်ပွဲကျင်းပရေးကော်မရှင်ရုံးကို ဝန်ထမ်းအင်အား (၆၄)ဦး ဖြင့် ပြည်သူ့လွှတ်တော်ရုံးအောက်တွင်ထားရှိ၍ ဖွဲ့စည်းပေးခဲ့ပါသည်။ နိုင်ငံတော်ကောင်စီ၏ ၁၉၈၁ ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့တွင် ကျင်းပသော အစည်းအဝေးအမှတ်စဉ် (၂ / ၈၇) ၏ ဆုံးဖြတ်ချက်အရ ရွေးချယ်တင်မြောက်ပွဲကျင်းပရေးကော်မရှင်ရုံးကို ဝန်ထမ်းအင်အား (၁၀၀) ဦးဖြင့်တိုးမြှင့် ပြင်ဆင် သတ်မှတ်ပေးခဲ့ပါသည်။

၂၃၁။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ၁၉၈၈ ခုနှစ်၊ အောက်တိုဘာ (၁၄) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် (၈) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အရ ပြည်သူ့လွှတ်တော်ရုံး၏ အောက်တွင်ထားရှိသော ရွေးချယ်တင်မြောက်ပွဲကျင်းပရေးကော်မရှင်ရုံးကို ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့မှစ၍ ညွှန်ကြားရေးမှူးချုပ် ဦးစီးသော သီးခြားရုံး တစ်ရုံးအဖြစ် အဆင့်မြှင့်၍ ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပါသည်။ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်ရုံး၏ အမည်ကိုလည်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရေးကော်မရှင်ရုံး အဖြစ် ပြောင်းလဲပြီး ဝန်ထမ်းအင်အား (၁၀၀) ဦးဖြင့် ဖွဲ့စည်းပေးခဲ့ပါသည်။

၂၃၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဖြင့် အတည်ပြုပြီးနောက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၄၃ နှင့်အညီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၃ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဥက္ကဋ္ဌဦးသိန်းစိုးအပါအဝင် အဖွဲ့ဝင် (၁၇) ဦးဖြင့် ၁၁-၃-၂၀၁၀

ရက်စွဲပါ ကြေညာချက်အမှတ် (၁ / ၂၀၁၀) ဖြင့် ဖွဲ့စည်းပေးခဲ့ပါသည်။ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ရုံး၏ အမည်ကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အဖြစ် ပြောင်းလဲခဲ့ပါသည်။

၂၃၃။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရုံးလုပ်ငန်းပိုင်းဆိုင်ရာလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ရမည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးအနေဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်နိုင်နင်းစွာ ထမ်းဆောင်နိုင်ရေးအတွက် အစိုးရအဖွဲ့၏ ၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၇ ရက် နေ့တွင် ကျင်းပသောအစည်းအဝေးအမှတ်စဉ် (၁၄ / ၂၀၁၀) မှ ယခင်ရုံးဖွဲ့စည်းပုံ ဝန်ထမ်းအင်အား (၁၀၁) ဦးမှ ယခု ဖွဲ့စည်းပုံအသစ် ဝန်ထမ်းအင်အား (၁၄၄) ဦးဖြင့် ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းခွင့်ပြုကြောင်း သဘောတူခွင့်ပြုခဲ့ပါသည်။

၂၃၄။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများ၏ အတွေ့အကြုံများပေါ်မူတည်၍ တိုင်းဒေသကြီး/ ပြည်နယ်၊ နေပြည်တော်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသ၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့တွင် အမြဲတမ်းဝန်ထမ်းများခန့်ထားရန် လိုအပ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခဲ့ရာ ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သော အစည်းအဝေးအမှတ်စဉ် (၃၀ / ၂၀၁၂) မှ သဘောတူခွင့်ပြုချက်အရ တိုင်းဒေသကြီး / ပြည်နယ် (၁၄) ရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း / ဒေသ (၆) ရုံး၊ နေပြည်တော်နှင့် ခရိုင် (၆၇) ရုံး၊ မြို့နယ် (၃၃၀) ရုံးတို့ကို အရာထမ်းရာထူး (၅၉၄) နေရာ၊ အမှုထမ်းရာထူး (၁၈၂၀) နေရာ၊ စုစုပေါင်းရာထူး (၂၄၁၄) နေရာနှင့် ဖွဲ့စည်းခွင့်ပြုခဲ့ပါသည်။

၂၃၅။ ထို့နောက် အုပ်ချုပ်ရေးဆိုင်ရာ ပြောင်းလဲဖွဲ့စည်းထားမှုများနှင့် လိုက်လျောညီထွေ ရှိစေရန်အတွက် နေပြည်တော်အပါအဝင် ခရိုင် (၃) ခုကို ဖျက်သိမ်းပြီး နေပြည်တော်ကောင်စီ နယ်မြေနှင့် ခရိုင်အသစ် (၈) ခုတို့တွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ ထပ်မံဖွဲ့စည်းခွင့် ပြုပါရန်တင်ပြခဲ့ရာ ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပသော အစည်းအဝေးအမှတ်စဉ် (၁၈/ ၂၀၁၄) မှ သဘောတူခွင့်ပြုခဲ့သဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဆင့်ဆင့်တို့ကို အရာထမ်းရာထူး (၆၀၇) နေရာ၊ အမှုထမ်းရာထူး(၁၈၄၆) နေရာ၊ စုစုပေါင်းရာထူး (၂၄၅၃) နေရာဖြင့် တိုးချဲ့ဖွဲ့စည်းခွင့်ပြုခဲ့ပါသည်။

၂၃၆။ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး (၁၅) ရုံးတွင် ပါဝင်သော ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသည် ရှမ်းပြည်နယ်၏ နယ်မြေဒေသ ကျယ်ဝန်းပြီး ခရီးလမ်းကွာဝေးသည့်အတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများ ရှိခဲ့သဖြင့် ပိုမိုအဆင်ပြေပြီး ထိရောက်လွယ်ကူစွာ ဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်းရုံးခွဲ - လားရှိုးမြို့) နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းရုံးခွဲ - ကျိုင်းတုံမြို့) တို့ကို ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများအဖြစ် ထပ်မံဖွဲ့စည်းရန်လိုအပ်ပါသည်။ ထို့အပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း / ဒေသ (၆) ရုံးနှင့် ခရိုင်အဆင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ (၇၂) ရုံးတို့တွင် ယာဉ်မောင်း (၅) ရာထူး (၁) နေရာစီ ဖြည့်စွက်ရန်၊ အုပ်ချုပ်ရေးဆိုင်ရာ ဖွဲ့စည်းထားမှုနှင့် လိုက်လျောညီထွေရှိစေရေးအတွက် လောက်ကိုင်ခရိုင်ကို ထပ်မံဖွဲ့စည်းရန်တို့လည်းရှိပါသည်။ ထို့ကြောင့် ဖွဲ့စည်းပုံတိုးချဲ့ဖွဲ့စည်းခွင့်ပြုပါရန် တင်ပြခဲ့ရာ ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့တွင် ကျင်းပသော အစည်းအဝေးအမှတ်စဉ် (၁၇ / ၂၀၁၅) မှ သဘောတူခွင့်ပြု ချက်အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ တိုင်းဒေသကြီး / ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ (၁၄) ရုံး၊ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၏ ပြည်နယ်ရုံးခွဲ (၂) ရုံး၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ (၇၃) ရုံးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ (၆) ရုံး၊ မြို့နယ် (၃၃၀) ရုံး တို့အား အရာထမ်း ရာထူး (၆၁၁) နေရာ၊ အမှုထမ်းရာထူး (၁၉၄၁) နေရာ၊ စုစုပေါင်း (၂၅၅၂) နေရာဖြင့် ပြင်ဆင်တိုးချဲ့ဖွဲ့စည်းခွင့်ပြုခဲ့ပါသည်။

၂၃၇။ လက်ရှိဖွဲ့စည်းပုံအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရုံး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဆင့်ဆင့်အတွက် ဖွဲ့စည်းပုံ အင်အား အရာထမ်း (၆၁၁) ဦး၊ အမှုထမ်း(၁၉၄၁) ဦး၊ စုစုပေါင်း (၂၅၅၂) ဦး ဖြစ်ပြီး၊ လက်ရှိခန့်အပ်အင်အားအရ အရာထမ်း (၂၆၉) ဦး၊ အမှုထမ်း (၁၁၉၀) ဦး၊ စုစုပေါင်း (၁၄၅၉) ဦး ဖြစ်ပါသည်။ ရာခိုင်နှုန်းအားဖြင့် အရာထမ်း ၄၄.၀၃ % နှင့် အမှုထမ်း ၆၁.၃၀ % ဖြစ်ပါသည်။

အခန်း(၂၄)

လွတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းပေးရေး ဆောင်ရွက်ခြင်း

၂၃၈။ မြိတ်မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးလွတ်တော်မဲဆန္ဒနယ်အမှတ် (၁)မှ လွတ်တော် ကိုယ်စားလှယ် ဦးခင်ဇော်(တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်)အား လွတ်တော်ကိုယ်စားလှယ် တာဝန်မှပြန်လည်ရုပ်သိမ်းပေးပါရန် ယင်းမဲဆန္ဒနယ်၏ မဲဆန္ဒရှင်များက ၁၁.၁၀.၂၀၁၁ ရက်စွဲပါ စာဖြင့်တိုင်ကြားခဲ့ပါသည်။ ပြည်ထောင်စုလွတ်တော်က နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၇ အရ လွတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကို ပြဋ္ဌာန်း ထားခြင်းမရှိသေးပါ။ ထို့ကြောင့် ကော်မရှင်အနေဖြင့် တိုင်ကြားချက်ကို ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးရန်နှင့် ဆက်လက်ဆောင်ရွက်ရန် အခက်အခဲရှိလာသဖြင့် လမ်းညွှန်မှုပြုနိုင်ပါရန် နိုင်ငံတော်သမ္မတထံ တင်ပြခဲ့ပါသည်။ ထို့အပြင် အဆိုပါတိုင်ကြားချက်နှင့် စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦး ခေါင်းဆောင်သောအဖွဲ့မှ စုံစမ်းစစ်ဆေး ဖော်ထုတ်သွားမည်ဖြစ်ကြောင်း တင်ပြချက်ကို နိုင်ငံတော်သမ္မတထံသို့ လမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြခဲ့ပါသည်။

၂၃၉။ အလားတူ တိုက်ကြီးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးလွတ်တော်မဲဆန္ဒနယ်အမှတ် (၂)မှ လွတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်အား လွတ်တော်ကိုယ်စားလှယ် တာဝန်မှပြန်လည်ရုပ်သိမ်း ပေးပါရန် ဦးနေဇော်လင်းနှင့် ဦးအဏ္ဏဝါထွန်းတို့ပါ မဲဆန္ဒရှင် ၁၁၃၄ ဦးတို့က ၁၂.၁၀.၂၀၁၂ ရက်စွဲပါ တိုင်ကြားစာဖြင့် ကော်မရှင်သို့ တိုင်တန်းခဲ့ပါသည်။ ကော်မရှင်က လွတ်တော်ကိုယ်စားလှယ် တာဝန်မှရုပ်သိမ်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းပြီးပါက ဥပဒေနှင့်အညီ လိုအပ်သလိုဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း နှင့် တိုင်ကြားစာကိုလက်ခံရရှိပါကြောင်း တိုင်ကြားသူများထံသို့ ပြန်ကြား ခဲ့ပါသည်။

၂၄၀။ ထို့နောက် ကော်မရှင်သည် ပြည်ထောင်စုလွတ်တော်နာယကထံသို့လွတ်တော် ကိုယ်စားလှယ် တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းပေးရေးအတွက် ၃၀.၁၁.၂၀၁၁ ရက်နေ့တွင် အကြံပြု တင်ပြခဲ့ပါသည်။ ဆက်လက်၍ ၁၅.၆.၂၀၁၂ ရက်နေ့တွင် လွတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းပေးပါရန်ထပ်မံအကြံပြု တင်ပြခဲ့ပါသည်။

၂၄၁။ ဥပဒေကြမ်းအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြုစုတင်သွင်းရန် လမ်းညွှန်သဖြင့် ကော်မရှင်သည် ၂၇.၈.၂၀၁၂ ရက်နေ့တွင် ပြည်ထောင်စုလွတ်တော်သို့ လွတ်တော် ကိုယ်စားလှယ်တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရေးအတွက် ဥပဒေကြမ်း သုံးစုံနှင့် ကျိုးကြောင်းဖော်ပြချက် ဇယားသုံးစုံတို့ဖြင့် ပေးပို့တင်ပြခဲ့ပါသည်။ အဆိုပါ ဥပဒေကြမ်းတွင် အခန်း(၅)ခန်းနှင့် ဥပဒေ ပုဒ်မပေါင်း ၂၀ ပါရှိပါသည်။

၂၄၂။ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၄ အရ အသေးစိတ်စိစစ်မှုများ ပြုလုပ်ခဲ့ပြီး ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၅ နှင့်အညီ ပြည်သူ့လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် ၄.၁၂.၂၀၁၂ ရက်နေ့တွင် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်သို့ အစီရင်ခံစာတင်ပြခဲ့ပါသည်။

၂၄၃။ ကော်မရှင်သည် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာပေါ် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးအတည်ပြုခြင်းမပြုမီ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ သဘောထားမှတ်ချက်များကို အလေးထားစဉ်းစား၍ ဥပဒေကြမ်းကော်မတီက ပြန်လည် စိစစ်သုံးသပ်စေပြီးမှသာ လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးအတည်ပြုသင့်ကြောင်း ၈.၉.၂၀၁၂ ရက်စွဲပါစာဖြင့် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်သို့အကြံပြု တင်ပြခဲ့ပါသည်။

၂၄၄။ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အကြံပြုချက်ကို လေ့လာသုံးသပ်စဉ်ကာလအတွင်း၌ပင် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဌမ ပုံမှန်အစည်းအဝေးက ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းရန်ဆုံးဖြတ်ခဲ့ပါသည်။ ထို့ကြောင့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် ကော်မတီဖွဲ့စည်းခြင်း၊ ဆန်းစစ်လေ့လာခြင်းများဆောင်ရွက်နေပြီးဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန်းစစ်လေ့လာမှုများ ဆောင်ရွက်နေစဉ်ကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်တာဝန်မှပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများကို ဆိုင်းငံ့ထားသင့်ပါကြောင်း ၂၂.၈.၂၀၁၃ ရက်နေ့တွင် ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီမှ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်သို့ တင်ပြခဲ့ပါသည်။

၂၄၅။ ကော်မရှင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၀(က)နှင့်အညီ လွှတ်တော် ကိုယ်စားလှယ်တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို တင်သွင်းခဲ့ပြီးဖြစ်ကြောင်း၊ ပြည်ထောင်စု လွှတ်တော်၏ တာဝန်ပေးချက်အရ ပြည်သူ့လွှတ်တော်သည်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၁၃၈(က)၊ (ဂ) တို့နှင့်အညီ ယင်းဥပဒေကြမ်းကို အတည်ပြု ဆောင်ရွက်နေစဉ် ယခုကဲ့သို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန်းစစ်လေ့လာမှုများ ဆောင်ရွက်နေစဉ်ကာလအတွင်း လွှတ်တော်ကိုယ်စားလှယ် တာဝန်မှပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများကို ဆိုင်းငံ့ထားရန် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားခြင်းမရှိပါကြောင်း၊ ထို့ကြောင့် မဲဆန္ဒရှင် နိုင်ငံသားများ၏ အခြေခံရပိုင်ခွင့်ကို အလေးထားသောအားဖြင့် လည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာသောအားဖြင့်လည်းကောင်း လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းအား ဆက်လက် ဆွေးနွေး အတည်ပြုပေးပါရန် ကော်မရှင်က ၂၈.၈.၂၀၁၃ ရက်စွဲပါ စာဖြင့် ပြည်ထောင်စုလွှတ်တော်သို့ အကြံပြုတင်ပြခဲ့ပါသည်။

၂၄၆။ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၂၈.၈.၂၀၁၃ ရက်စွဲပါစာအရ သက်ဆိုင်ရာမဲဆန္ဒရှင်များ၏ တင်ပြတိုင်တန်းချက်များအပေါ် အလေးအနက်ထားဆောင်ရွက်လိုခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်ထမ်းဆောင်မှု များသည် မိမိတို့မဲဆန္ဒရှင်များက ပေးအပ်သောတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခြင်း ဖြစ်ကြောင်း ရဲရဲဝံ့ထုတ်ဖော်ပြလိုခြင်း၊ ပြည်သူ့လူထုထံမှ ယင်းဥပဒေကြမ်း နှင့်ပတ်သက်၍ အကြံပြုတင်ပြစာများအပေါ် ပြည်သူ့လွှတ်တော်မှ အလေးအနက်ထားထည့်သွင်းစဉ်းစားစေလိုခြင်း တို့ကြောင့် ယင်းဥပဒေကြမ်းအား ဆိုင်းငံ့ထားခြင်းမပြုဘဲ ဥပဒေကြမ်းကော်မတီ၏ လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်ရန် သင့် မသင့် ပြည်သူ့လွှတ်တော်၏ အဆုံး အဖြတ်ကို ရယူလိုပါကြောင်း ၁.၁၀.၂၀၁၃ ရက်စွဲပါစာဖြင့် ဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော်သို့ တင်ပြခဲ့ပါသည်။ လွှတ်တော်ကသဘောတူသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ပါသည်။

၂၄၇။ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ၃၀.၁၀.၂၀၁၃ ရက်နေ့တွင် ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ ဆွေးနွေးပြီး ဥပဒေကြမ်းကိုလိုအပ်သလို ပြင်ဆင်ရေးသားခဲ့ပါသည်။ အဆိုပါ ပြင်ဆင် ရေးသားခဲ့သော ဥပဒေကြမ်းကို အခြေပြု၍ ပြည်ထောင်စုရှေ့နေချုပ်ရုံး (ဥပဒေပြုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ)က ဥပဒေရေးထုံး ရေးနည်း မှန်ကန်စေရန် လည်းကောင်း၊ အချက်အလက်များကို ပြင်ဆင်ဖြည့်စွက်၍လည်းကောင်း စိစစ်ရေးသားထားသည့် ဥပဒေကြမ်းကို ၄.၁၁.၂၀၁၃ ရက်စွဲပါစာဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့ခဲ့ပါသည်။

၂၄၈။ ကော်မရှင်သည် လွှတ်တော်ကိုယ်စားလှယ်မှ ပြန်လည် ရုပ်သိမ်းကြောင်း သို့မဟုတ် မရုပ်သိမ်းကြောင်းနှင့်စပ်လျဉ်း၍ မဲပေးဆုံးဖြတ်ရာတွင် လာရောက်ဆန္ဒမဲပေးကြသည့် မဲဆန္ဒရှင်များ၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ အတည်ပြုသင့်ကြောင်း ၁၁.၁၂.၂၀၁၃ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ အကြံပြုတင်ပြခဲ့ပါသည်။

၂၄၉။ ပြည်သူ့လွှတ်တော်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တင်သွင်းသော လွှတ်တော်ကိုယ်စားလှယ်တာဝန်မှပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပထမ အကြိမ် ပြည်သူ့လွှတ်တော် နဝမ ပုံမှန်အစည်းအဝေး၊ (၂၇) ရက်မြောက်နေ့ဖြစ်သည့် ၁၈.၃.၂၀၁၄ ရက်နေ့တွင် ဆွေးနွေး၍ ပြင်ဆင်ချက်များဖြင့် သဘောတူခဲ့ပါသည်။ ပြည်သူ့လွှတ်တော်၌ အတည်ပြုပြီးသည့် ဥပဒေကြမ်းနှင့် ပြင်ဆင်ချက်ဇယားအား ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၁ အရ အမျိုးသားလွှတ်တော်၌ ဆွေးနွေးနိုင်ပါရန် ၁၈.၃.၂၀၁၄ ရက်နေ့တွင် ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် သို့ ပေးပို့ခဲ့ပါသည်။

၂၅၀။ ယင်းဥပဒေကြမ်းကို အမျိုးသားလွှတ်တော်၌ ဆွေးနွေးပြီး ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်အပေါ် ပြင်ဆင်ချက်များဖြင့် သဘောတူကြောင်း ၂၅.၆.၂၀၁၄ ရက်စွဲစာဖြင့် ပြန်ကြားခဲ့ပါသည်။ အမျိုးသားလွှတ်တော်၏ ပြန်ကြားချက်အပေါ် ပြည်သူ့လွှတ်တော်က သဘောမတူသည့် အခန်း၊ အပိုဒ် နှင့် အပိုဒ်ခွဲတို့နှင့် စပ်လျဉ်း၍ သဘောမတူကြောင်းဆုံးဖြတ်ခဲ့ပြီး သဘောထားကွဲလွဲခြင်းတို့ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ တင်ပြချက်ကို လွှတ်တော်က သဘောတူခဲ့ပါသည်။ ပြည်သူ့လွှတ်တော်က နောက်ဆုံးအတည်ပြုပြီးသော လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း၊ အမျိုးသားလွှတ်တော်နှင့် သဘာထားကွဲလွဲသည့် ဇယားတို့အား ပြည်သူ့လွှတ်တော်သည် ၃၁.၇.၂၀၁၄ ရက်နေ့တွင် နာယက ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ တင်ပြခဲ့ပါသည်။

၂၅၁။ ထို့နောက် အမျိုးသားလွှတ်တော်နှင့် သဘောထားကွဲလွဲသည့်ဇယားတို့အား ပြည်ထောင်စုလွှတ်တော် နာယကထံ ပေးပို့ပြီးဖြစ်ကြောင်း ၃၁.၇.၂၀၁၄ ရက်နေ့တွင် ပြည်သူ့လွှတ်တော်က ဥက္ကဋ္ဌ အမျိုးသားလွှတ်တော်သို့ အကြောင်းကြားခဲ့ပါသည်။

၂၅၂။ ကော်မရှင်သည် ၁၃.၈.၂၀၁၅ ရက်စွဲပါစာအမှတ်၊ ၃၈/စမ-စည်း (၂)(၂၉)/ကမရဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသောတာဝန်နှင့်အခွင့်အရေးကို မဲဆန္ဒရှင်များက ကျင့်သုံးဆောင်ရွက်လိုသော်လည်း ပြည်ထောင်စုလွှတ်တော်က လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းပေးနိုင်ခြင်း မရှိသဖြင့် မဲဆန္ဒရှင်များ၏ မူလအခွင့်အရေး ဆုံးရှုံးသည့်သဘော သက်ရောက်နေပါ၍ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာဆောင်ရွက်နိုင်သည့်သဘော ဖြစ်နေပါသည်။ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ မူကြမ်းကိုဆောင်ရွက်စွာ အတည်ပြုပြဋ္ဌာန်းပေးနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်သို့ ထပ်မံ တင်ပြခဲ့ပါသည်။

၂၅၃။ ၂၀.၈.၂၀၁၅ ရက်နေ့တွင်ကျင်းပပြုလုပ်သော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၇၈) ရက်မြောက်နေ့၌ ဥပဒေကြမ်းပူးပေါင်း ကော်မတီ၏ အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ် (၁၅)ဦးက ဆွေးနွေးပြီး "လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆက်လက် ဆွေးနွေးခြင်းကို ဆိုင်းငံ့ထားရန်" အဆိုကို လွှတ်တော်၏ဆန္ဒရယူခဲ့ရာ ထောက်ခံမဲ (၂၆၄)မဲ၊ ကန့်ကွက်မဲ (၂၃၅)မဲ၊ ကြားနေမဲ (၁၂)မဲဖြင့် လွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့ပါသည်။ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း အတည်ပြု ပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်မှုကို ပြည်ထောင်စုလွှတ်တော်၏ဆုံးဖြတ်ချက်အရ ဆိုင်းငံ့ ထားပါကြောင်း ပြည်ထောင်စုလွှတ်တော်ရုံးက ၂၁.၈.၂၀၁၅ ရက်စွဲပါ စာအမှတ်၊ ၆/၁၂/၉(၁၂၀)/ ပထစ-၂၀၁၅ ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ အကြောင်းကြားခဲ့ပါသည်။

အခန်း(၂၅)

လွတ်တော်များသို့ ကြယ်ပွင့်ပြမေးခွန်းနှင့် ကြယ်ပွင့်မပြမေးခွန်းများ ဖြေကြားခြင်း

၂၅၄။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပြည်သူ့လွတ်တော်၊ အမျိုးသားလွတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွတ်တော်တို့မှ လွတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း၊ ကြယ်ပွင့်မပြမေးခွန်းနှင့် အဆိုတို့ကို ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း နှစ်အလိုက် အောက်ပါအရေအတွက်အတိုင်း မေးမြန်းလာပါသည် -

ခုနှစ်	ပြည်သူ့လွတ်တော်				အမျိုးသားလွတ်တော်				တိုင်းဒေသကြီး/ ပြည်နယ်လွတ်တော်			
	ပြ	မပြ	အဆို	ပေါင်း	ပြ	မပြ	အဆို	ပေါင်း	ပြ	မပြ	အဆို	ပေါင်း
၂၀၁၁	၂	-	-	၂	၂	-	-	၂	-	-	-	-
၂၀၁၂	၃	၁	၂	၆	-	၂	-	၂	-	-	-	-
၂၀၁၃	၃	၂	-	၅	၁	-	-	၁	-	-	-	-
၂၀၁၄	၆	၃	-	၉	၁	၁	-	၂	-	-	-	-
၂၀၁၅	၇	၇	၁	၁၅	၂	-	-	၂	၂	-	-	၂
စုစုပေါင်း	၂၁	၁၃	၃	၃၇	၆	၃	-	၉	၂	-	-	၂

၂၅၅။ လွတ်တော်သုံးရပ်လုံးအတွက် ကြယ်ပွင့်ပြ မေးခွန်း ၂၉ စောင်၊ ကြယ်ပွင့်မပြမေးခွန်း ၁၆ စောင်နှင့် အဆို ၃ စောင်ရှိပါသည်။ ပြည်သူ့လွတ်တော်နှင့် အမျိုးသားလွတ်တော်တို့၏ ကြယ်ပွင့်ပြမေးခွန်း ၂၇ စောင်၊ အဆို ၃ စောင်တို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ လွတ်တော်များသို့ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကိုယ်တိုင် သွားရောက် ရှင်းလင်းဖြေကြားခဲ့ပါသည်။

၂၅၆။ ရန်ကုန်တိုင်းဒေသကြီးလွတ်တော်၏ ကြယ်ပွင့်ပြမေးခွန်း ၂ စောင်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်မှုနှင့်အညီ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ကိုယ်တိုင် ရန်ကုန်တိုင်းဒေသကြီးလွတ်တော်သို့ သွားရောက်ရှင်းလင်း ဖြေကြားခဲ့ပါသည်။

၂၅၇။ လွတ်တော်သုံးရပ်အတွက် ကြယ်ပွင့်မပြမေးခွန်း ၁၆ စောင်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ လွတ်တော်ကိုယ်စားလှယ်ထံသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဖြေကြားချက်များကို စာဖြင့် ရေးသားဖြေကြားပေးပို့ခဲ့ပါသည်။ မေးခွန်း၊ အဆိုနှင့် ဖြေကြားချက်များကို နောက်ဆက်တွဲ (လ)ဖြင့် ဖော်ပြပါသည်။

သုံးသပ်အကြံပြုချက်

၂၅၈။ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၄၂၉၅၃၃၄ ဦးအနက် လာရောက်ဆန္ဒမဲပေးသူ ၂၃၉၄၆၇၀၉ ဦးရှိသဖြင့် ဆန္ဒမဲပေးမှုရာခိုင်နှုန်းမှာ ၆၉.၈၂ % ရှိပါသည်။

၂၅၉။ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အတွက် ဆန္ဒမဲပေးသူ ၂၃၉၁၁၇၈၄ ဦးအနက် ကြိုတင်မဲပေးသူ ၁၄၃၈၁၈၂ ဦးရှိသဖြင့် ကြိုတင်မဲပေးမှုရာခိုင်နှုန်းမှာ ၆.၀၁ % ရှိပါသည်။ အမျိုးသားလွှတ်တော်အတွက် ဆန္ဒမဲပေးသူ ၂၃၉၄၆၇၀၉ ဦးအနက် ကြိုတင်မဲပေးသူ ၁၄၅၃၁၂၈ ဦးရှိသဖြင့် ကြိုတင်မဲပေးမှုရာခိုင်နှုန်းမှာ ၆.၀၇ % ရှိပါသည်။ တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်(တိုင်းရင်းသားလူမျိုးလွှတ်တော် ၂၉ နယ်အပါအဝင်) အတွက် ဆန္ဒမဲပေးသူ ၂၆၃၆၈၂၀၇ ဦးအနက် ကြိုတင်မဲပေးသူ ၁၆၄၆၂၀၄ ဦးရှိသဖြင့် ကြိုတင်မဲပေးမှုရာခိုင်နှုန်းမှာ ၆.၂၄ % ရှိပါသည်။

၂၆၀။ ပြည်ထောင်စုအစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင်ရောက်ရှိနေသော ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ၏ သက်ဆိုင်ရာ သံရုံး၊ အမြဲတမ်းကိုယ်စားလှယ်ရုံးနှင့် ကောင်စစ်ဝန်ရုံးများ၌ ကြိုတင်ဆန္ဒမဲပေးခဲ့ခြင်းကို ပြန်လည်သုံးသပ်သင့်ပါသည်။ မဲဆန္ဒရှင်များသည် မိမိတို့နှင့်သက်ဆိုင်သည့် သံရုံး၊ အမြဲတမ်းကိုယ်စားလှယ်ရုံးနှင့် ကောင်စစ်ဝန်ရုံးတို့တွင် ဖွင့်လှစ် ထားသည့် မဲရုံများသို့ သတ်မှတ်ထားသောကာလအတွင်း သွားရောက်၍ ကြိုတင်မဲပေးရပါသည်။ အချို့ သံရုံး၊ အမြဲတမ်းကိုယ်စားလှယ်ရုံး၊ ကောင်စစ်ဝန်ရုံးတို့တွင် ကြိုတင်မဲပေးမည့် မဲဆန္ဒရှင်ဦးရေ များပြားသဖြင့် ထို သံရုံး၊ အမြဲတမ်းကိုယ်စားလှယ်ရုံး၊ ကောင်စစ်ဝန်ရုံးတို့ရှိ ဝန်ထမ်းဦးရေဖြင့် ကြိုတင်မဲပေးခြင်းလုပ်ငန်းကိုကြီးကြပ်ရန် လုံလောက်မှုမရှိသည့်အတွက် ကြိုတင်မဲပေးခြင်း ကာလကို ရက်တိုးမြှင့် ပေးခဲ့ရပါသည်။ ကြိုတင်မဲပေးမည့် မဲဆန္ဒရှင်များပြားသည့် သံရုံး၊ အမြဲတမ်း ကိုယ်စားလှယ်ရုံး၊ ကောင်စစ်ဝန်ရုံးတို့အတွက် ကြိုတင်မဲပေးခြင်းလုပ်ငန်းကို အချိန်မီပြီးစီးရန် လိုအပ်ပါသည်။ ထို့ကြောင့် မဲဆန္ဒရှင် ၅၀၀ ဦး အထက်ရှိသော သံရုံး၊ အမြဲတမ်းကိုယ်စားလှယ်ရုံး၊ ကောင်စစ်ဝန်ရုံးတို့တွင် ကြိုတင်မဲပေးခြင်းလုပ်ငန်းအဆင်ပြေစေရန်အတွက် ကော်မရှင်က လိုအပ်သော မဲရုံအဖွဲ့များဖွဲ့စည်း၍ ထိုရုံးများသို့သွားရောက် ကူညီဆောင်ရွက်ပေးသင့်ပါသည်။

၂၆၁။ လက်ရှိ ကြိုတင်မဲပေးသည့်စနစ်မှာ သက်ဆိုင်ရာ ရပ်ကွက် နှင့် ကျေးရွာအုပ်စု၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့သည် ကြိုတင်ဆန္ဒမဲလက်မှတ်၊ ကြိုတင်မဲ စာအိတ်တို့ကို သက်ဆိုင်ရာ ဌာနအကြီးအမှူး သို့မဟုတ် ကော်မရှင်မှတစ်ဆင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ယင်းဝန်ကြီးဌာနမှတစ်ဆင့် သက်ဆိုင်ရာ သံရုံး၊ အမြဲတမ်း ကိုယ်စားလှယ်ရုံးနှင့် ကောင်စစ်ဝန်ရုံး တို့မှတစ်ဆင့် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များသို့ပေးပို့၍ ဆန္ဒပြုစေသော

စနစ်ဖြစ်ပါသည်။ ယင်းစနစ်အစား နိုင်ငံတကာတွင် ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် စာတိုက်မှ တစ်ဆင့် မဲဆန္ဒရှင်သို့ ကြိုတင်ဆန္ဒမဲလက်မှတ်နှင့် ကြိုတင်မဲစာအိတ်တို့ကို တိုက်ရိုက်ပေးပို့သော စနစ်ကို ကျင့်သုံးသင့်ပါသည်။ ထိုစနစ်ကျင့်သုံးပါက သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့သည် စာတိုက်မှတစ်ဆင့် သက်ဆိုင်ရာ မဲဆန္ဒရှင်တို့ကို တိုက်ရိုက်ဆက်သွယ်ပြီး ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ရန်သာရှိပါသည်။ ကော်မရှင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ သံရုံး၊ အမြဲတမ်း ကိုယ်စားလှယ်ရုံး၊ ကောင်စစ်ဝန်ရုံးနှင့် သက်ဆိုင်ရာ ဌာနအကြီးအမှူး တို့အနေဖြင့် ဝင်ရောက်လုပ်ကိုင်ဆောင်ရွက်ရန် မလိုအပ်တော့ပါ။ ။ ချို့ယွင်းချက် ဟာကွက် ပျော့ကွက်များ နည်းသွားပြီး သံသယဖြစ်ဖွယ်ရာ အချက်များလည်း နည်းပါးသွားနိုင်ပါသည်။ ထို့ကြောင့် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များအတွက် ကြိုတင်မဲပေးသည့်စနစ်ကို ပြင်ဆင်သင့်ပါသည်။

၂၆၂။ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများအရ ကြိုတင်မဲပေးခြင်း နှင့်စပ်လျဉ်း၍ မဲဆန္ဒနယ်အတွင်း ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် မဲဆန္ဒနယ်ပြင်ပ (ပြည်တွင်း/ပြည်ပ) ကြိုတင် ဆန္ဒမဲပေးခြင်းဟူ၍ နှစ်မျိုးရှိပါသည်။ မဲရုံသို့ ကိုယ်တိုင်သွားရောက်၍ မဲပေးနိုင်သော မဲဆန္ဒရှင်အချို့သည် လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများအရ ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသဖြင့် မဲပေးခွင့် မဆုံးရှုံးပါ။ သို့ရာတွင် ကြိုတင်မဲပေးခြင်းနှင့်စပ်လျဉ်း၍ ဟာကွက် ပျော့ကွက်များရှိပြီး အချို့ နေရာများတွင် သံသယဖြစ်ဖွယ်ရာများရှိနိုင်သဖြင့် ရွေးကောက်ပွဲ ရလဒ်ကိုပင် ထိခိုက်နိုင်ပါသည်။ ထို့ကြောင့် ကြိုတင်မဲပေးခြင်းနှင့်စပ်လျဉ်း၍ ဆက်လက် ကျင့်သုံးရန် သင့် မသင့် ကို ပြန်လည်သုံးသပ် သင့်ပါသည်။

၂၆၃။ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် မဲရုံ တစ်ရုံကို မဲဆန္ဒရှင် ၃၀၀ ဦး မှ ၃၀၀၀ ဦးအတွင်း မဲဆန္ဒပြုစေရေး ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ လက်တွေ့မဲပေးရာတွင် မဲဆန္ဒရှင်ဦးရေ ၁၀၀၀ ဦးထက် ကျော်လွန်သည့် မဲရုံများအနေဖြင့် မိမိတို့ မဲရုံပရိဝုဏ်အတွင်းရှိ မဲဆန္ဒရှင်များ အားလုံးကုန်အောင် ဆန္ဒမဲပေးခြင်းလုပ်ငန်းကို ည ၇ နာရီ အထိ ဆောင်ရွက်ခဲ့ကြရပါသည်။ ထို့ကြောင့် နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲရုံ တစ်ရုံ ကို မဲဆန္ဒရှင် ၃၀၀ ဦး မှ ၁၀၀၀ ဦးအထိသာ မဲဆန္ဒပြုစေရေး ဖွဲ့စည်းသင့်ကြောင်း သုံးသပ် အကြံပြုအပ်ပါသည်။

၂၆၄။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ - ခုနှစ်)၏ ပုဒ်မ ၃၈(ခ)တွင် " ရွေးကောက်တင်မြောက်ထားသော ပြည်သူ့ကိုယ်စားလှယ်ကို သက်ဆိုင်ရာ မဲဆန္ဒရှင်များက ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းချက်များနှင့်အညီ တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည်။" ဟုအခြေခံမူချမှတ်ထားပြီး ပုဒ်မ ၃၆၉(ခ)တွင်လည်း ထိုသို့ အခွင့်အရေးရှိကြောင်း နိုင်ငံသားများ၏မူလအခွင့်အရေးတစ်ရပ်အဖြစ် ထည့်သွင်းပြဋ္ဌာန်းပေးထား ပါသည်။ ယင်းအခွင့်အရေးကိုကျင့်သုံးရာတွင် မူလမဲဆန္ဒရှင်အနည်းဆုံး(၁)ရာခိုင်နှုန်းသည်

တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသည့် အကြောင်းအချက်များကိုဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့တင်ပြရမည်ဖြစ်ပြီး ကော်မရှင်သည် ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေး၍ စွပ်စွဲချက်မှန်ကန် ပါကဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။" ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၆ တွင် တာဝန်တစ်ရပ် အပ်နှင်းထားပါသည်။ ကော်မရှင်က ယင်းကိစ္စကို ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရန် ပြည်ထောင်စု လွှတ်တော်သည် ရွေးကောက်တင်မြောက်ခြင်းဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍လည်းကောင်း၊ တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍လည်းကောင်း လိုအပ်သော ဥပဒေများကို ပြဋ္ဌာန်းရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၇ တွင် အတိအလင်း ပြဋ္ဌာန်းထားပါသည်။

၂၆၅။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ယခုအစီရင်ခံစာရေးသားချိန်အထိ လွှတ်တော် ကိုယ်စားလှယ်အား တာဝန်မှပြန်လည်ရုပ်သိမ်းပေးရန် တင်ပြထားသည့် အမှု(၁၀)မှု ရှိနေပါသည်။ ယင်းအမှုများကို ကော်မရှင်က ဥပဒေနှင့်အညီစစ်ဆေးဆုံးဖြတ်နိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်သို့ (ပထမအကြိမ်လွှတ်တော်သက်တမ်းအတွင်း) ၂၇.၈.၂၀၁၂ ရက်၊ ၂၈.၈.၂၀၁၃ ရက်၊ ၃.၇.၂၀၁၅ ရက်နှင့် ၁၃.၈.၂၀၁၅ ရက်တို့တွင် (၄)ကြိမ်တိုင်တိုင် တင်ပြခဲ့ပြီးဖြစ်ပါသည်။ သက်ဆိုင်ရာ လွှတ်တော်သို့ ဥပဒေကြမ်းအဖြစ်တင်သွင်းခဲ့ပြီး လွှတ်တော်နှစ်ရပ်၏ဥပဒေကြမ်း ဆွေးနွေးမှုများတွင်လည်း တက်ရောက်ဆွေးနွေးတင်ပြခဲ့ပြီးဖြစ်ပါသည်။ သို့ရာတွင် အဆိုပါ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဋ္ဌာန်းပေးနိုင်ခြင်းမရှိသေးပါ။ မဲဆန္ဒရှင်များအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးအပ်ထားသောနိုင်ငံသားအခွင့်အရေးကို ကျင့်သုံးဆောင်ရွက် လိုသော်လည်း ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဋ္ဌာန်းပေးနိုင်ခြင်းမရှိသေးသဖြင့် မဲဆန္ဒရှင် နိုင်ငံသားများ၏ မူလအခွင့်အရေးဆုံးရှုံးနေရပါသည်။ လွှတ်တော်သက်တမ်းတစ်ခုတွင် ပါတီတစ်ခုတည်းမှ အများစု အနိုင်ရရှိသွားပါက လွှတ်တော်တွင်းအာဏာရှင်ဆန်ဆန် ပြုမူဆောင်ရွက်နိုင်ပါသည်။ ထိုသို့ မဖြစ်စေရေး မူလမဲဆန္ဒရှင်နိုင်ငံသားများ၏ မူလအခွင့်အရေးဖြစ်သည့် ရွေးကောက်တင်မြောက် ထားသောပြည်သူ့ကိုယ်စားလှယ်အား သက်ဆိုင်ရာ မဲဆန္ဒရှင်များက ပြဋ္ဌာန်းချက်များနှင့်အညီ တာဝန်မှပြန်လည်ရုပ်သိမ်းခွင့် ရှိရမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားအခွင့်အရေး ဖြစ်သည့် Right to Recall ကျင့်သုံးနိုင်ရေးအတွက် ဥပဒေတစ်ရပ် ပြဋ္ဌာန်းရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၇ တွင် ပြဋ္ဌာန်းထားပါ၍ ပြည်ထောင်စု လွှတ်တော်အနေဖြင့် ဆောလျင်စွာဆောင်ရွက်ပြဋ္ဌာန်းပေးရန် အကြံပြုအပ်ပါသည်။

နိဂုံး

၂၆၆။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တစ်ဝန်းလုံးတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့၌ အောင်မြင်စွာ ကျင်းပပေးခဲ့ပြီးဖြစ်ပါသည်။ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀ ရှိသည့်အနက် ၃၂၃ နယ်တွင်လည်းကောင်း၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၆၈ နယ်ရှိသည့်အနက် မဲဆန္ဒနယ်အားလုံးတွင်လည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၆၇၃ နယ်ရှိသည့် အနက် ၆၅၉ နယ် (တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ နယ်အပါအဝင်)တွင်လည်းကောင်း လွှတ်တော်ကိုယ်စားလှယ်များကို ရွေးကောက်တင်မြောက်နိုင်ခဲ့ပြီး ရွေးကောက်တင်မြောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်များကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။

၂၆၇။ ၂၀၁၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပြည်ထောင်စုအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ တပ်မတော်အပါအဝင် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ပူးပေါင်းကူညီမှုကြောင့်လည်းကောင်း၊ မဲဆန္ဒရှင် ပြည်သူတစ်ရပ်လုံး၏ စည်းကမ်းပြည့်ဝစွာ ပါဝင်ဆောင်ရွက်ခဲ့မှုကြောင့်လည်းကောင်း လွတ်လပ်တရားမျှတပြီး တည်ငြိမ်အေးချမ်းစွာဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်း ဖြစ်ပါသည်။

၂၆၈။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၉၊ ၁၄၁ နှင့် ပုဒ်မ ၁၆၁ တို့အရ သက်ဆိုင်ရာလွှတ်တော်၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏အမည်စာရင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ တောင်းခံထားပြီးဖြစ်ပါသည်။ အမည်စာရင်းများရရှိလာသည့် အခါ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၁ နှင့်အညီ စိစစ်၍ အများပြည်သူ သိရှိနိုင်ရန်ကြေညာသွားမည်ဖြစ်ပါသည်။

၂၆၉။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲကုန်ကျစရိတ်များနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းရန် ပျက်ကွက်သူများအား အရည်အချင်းပျက်ယွင်းသူများဟုတ် မဟုတ် ဆုံးဖြတ်နိုင်ရန် ခုံအဖွဲ့ ဖွဲ့စည်းစစ်ဆေးစေခြင်းကိုလည်းကောင်း၊ ရွေးကောက်ပွဲခုံအဖွဲ့က အရည်အချင်းပျက်ယွင်းသူဟု ဆုံးဖြတ်ခံရသော လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ယင်းတို့၏ ရွေးကောက်ပွဲကိုယ်စားလှယ်များရှိပါက ကြေညာချက်များထုတ်ပြန်၍ ကြေညာရန် ရှိနိုင်ပါသည်။ ယင်းသို့ အရည်အချင်းပျက်ယွင်းကြောင်း ကြေညာခြင်းခံရသူများသည် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၈၈(ဂ)အရ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း ကျင်းပမည့် ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရှိမည်မဟုတ်ပါ။

၂၇၀။ ထို့အတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲကန့်ကွက်လွှာများ လက်ခံရရှိပါက ရွေးကောက်ပွဲခုံအဖွဲ့ ဖွဲ့၍ စစ်ဆေးစေခြင်း၊ ရွေးကောက်ပွဲခုံအဖွဲ့က ချမှတ်သည့် အမိန့်တစ်ရပ်နှင့် စပ်လျဉ်း၍ ပြင်ဆင်မှုကို ကြားနာစစ်ဆေးခြင်း၊ အယူခံမှုကိုကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင် အဖွဲ့ဝင်အားလုံးပါဝင်သည့် စုံညီခုံရုံးဖြင့် ကြားနာစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးရန် ရှိနေပါသည်။

၂၇၁။ ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲကန့်ကျိစရိတ် စာရင်းများကို လည်းကောင်း၊ ရွေးကောက်ပွဲကန့်ကွက်လွှာများကိုလည်းကောင်း သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုအပ်သလို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

၂၇၂။ သို့ဖြစ်ပါ၍ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲပြီးစီးမှုအခြေအနေကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ဤအစီရင်ခံစာကို ထုတ်ပြန်အပ်ပါသည်။